

**မြန်မာနိုင်ငံ
ကက်သလစ်
ဆရာတော်များ
အဖွဲ့ချုပ်
သတင်းဂျာနယ်**

the
CBCM
Herald

မျက်စိသည် ခန္ဓာကိုယ်၏
ဆီမီးဖြစ်၏။ မျက်စိ
ကြည်လင်လျှင် ခန္ဓာကိုယ်
တစ်ခုလုံး လင်းလိမ့်မည်။
မာတေးဦး ၆:၂၂

ဇွန်ဝါရီလ ၂၀၁၉ ခုနှစ်

မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်ကြီးများ အဖွဲ့ချုပ်မှ လစဉ်ထုတ်ဝေသည်

အတွဲ (၄) အမှတ် (၁)



**ခရစ္စမတ်ပွဲတော်နေ့တွင် ရောမမြို့နှင့် ကမ္ဘာ့အရပ်ရပ်ရှိ
လူသားအပေါင်းတို့အား မုခ်ရဟန်းမင်းကြီးကပေးသည့်
ကောင်းကြီးမင်္ဂလာသတင်းစကား**

ဘုရားသခင်သည် ကောင်းမြတ်သောဖခင်ဖြစ်ကာ ကျွန်ုပ်တို့အားလုံးသည်
ညီအစ်ကို မောင်နှမများ ဖြစ်ကြသည် ဟုသည့် အချက်မှာ
ခရစ္စမတ်၏ အနှစ်ချုပ် သတင်းစကား ဖြစ်ပါသည်။

၈ - ၃



" အနောင်ထဲ ပြန်မထွားချင်
ကြပါနဲ့ ၊ ရှေ့ အလင်းဆီ
ချီတက်ကြရအောင် "

ကာဒီနယ် ရှားလိစ် ဘို ဧါ
ခရစ္စမတ်ည ဘတင်းစကား

၈ - ၂၀

နိုင်ငံတော်၏အပိုင်ပိုင်ခံ
ဒေါ်အောင်ဆန်းစုကြည်
ပြောပြတဲ့ မင်းဆုံးပါးနှင့်
မွေးကင်းစ ခရစ်တော်
ကလေး လေး နဲ့ ကြယ်စင်
တို့ ရဲ့ အမိပွယ်



၈ - ၉

နှစ်ပေါင်း ၂၆၉ နှစ်ကြာပြီးနောက်



၈ - ၂၀

အယ်ဒီတာ့ အာဇာတ်

အချိန်များနှင့် ရှင်သန်ခြင်း

လူတို့၏ အသက်တာသည် "အချိန်နှင့်နေရာ" (Time and Space) ဆိုသည့် အရာ ထဲတွင်ရှင်သန်နေရသည်။ "အဲဒီတုန်းက အဲဒီနေရာမှာဖြစ်ခဲ့တယ်၊ ဟိုအချိန် ဟိုနေရာမှာ ရှိနေမယ်။" စသဖြင့် ကျွန်ုပ်တို့၏ နေ့စဉ်တွေ့ကြုံမှုများကို နေ့စဉ်နှင့် နေရာကို ကိုးကားပြောဆိုကြသည်။ ဤသို့ဆိုသော် အချိန်သည် လူ၏ ပြင်ပတွင်ရှိသော အရာမဟုတ်ဘဲ လူသား၏ ရှင်သန်ခြင်းအတွင်း၌ ရှိသောအရာဖြစ်သည်။

အချိန်သည် အဆက်မပြတ် ရွေ့လျားနေသော အရာဖြစ်သည်။ ထိုရွေ့လျားခြင်းထဲတွင် ကျွန်ုပ်တို့ အသက်ကြီးလာသလို၊ ကလေးငယ်များ ကြီးထွားလာသည်ကိုလည်း ကျွန်ုပ်တို့ တွေ့မြင်နိုင်သည်။ ပြက္ခဒိန်များ၊ နာရီများသည် အချိန်၏ ရွေ့လျားမှုကို တိုင်းတာပေးသော အရာများသာဖြစ်သည်။ လူမျိုးစုတိုင်းတွင် အချိန်တိုင်းတာနည်း သီးခြားရှိကြသောကြောင့် မတူညီသောပြက္ခဒိန်များရှိသလို အချိန်နာရီ သတ်မှတ်ပုံလည်း ကွဲပြားသည်။

ဧကန်စင်စစ်လူသည် အဆက်မပြတ်ရွေ့လျားစီးဆင်းနေသော အချိန်ထဲတွင် လှုပ်ရှားရှင်သန်နေကြသည်။ အချိန်သည် လူ့အသက်တာဖြစ်သလို လူ့အသက်တာသည်လည်း အချိန် ဖြစ်သည်။ ထိုကြောင့် အချိန်ဖြန်းခြင်းသည် မိမိ၏ အသက်ကို ဖြန်းတီးခြင်း ဖြစ်သည်။ ကုန်လွန်သွားသော အချိန်ကိုမည်သည့် နည်းနှင့်မျှ ပြန်လည်မရနိုင်တော့ပါ။

နှစ်ဟောင်းကုန်၍ နှစ်သစ်ပြောင်းလာပြီဆိုသည့် စကားတို့သည် ကျွန်ုပ်တို့အချိန်ကိုမည်သို့အသုံးပြုနေသည်ကို သုံးသပ်ရန် သတိပေးခြင်းဖြစ်သည်။ မှန်ပါသည်။ အချိန်သည် အရင်အတိုင်း ဆက်လက်ရွေ့လျားနေပါမည်။ နှစ်ပြောင်းသွားသောကြောင့် အပြင်ပအရာတို့သည် ကြီးမားသော ပြောင်းလဲမှု ရှိမည်မဟုတ်ပါ။ သို့သော် ကျွန်ုပ်တို့ကိုယ်တိုင်က ကျွန်ုပ်တို့၏ ရှင်သန်ခြင်းပုံစံကို ပြန်လည်ဆန်းစစ်ကာ လိုအပ်သလို ပြောင်းလဲမှုများ ပြုလုပ်ကြရမည်။

"လူတစ်ယောက်သည် မြစ်တစ်ခုထဲတွင် ရေနစ်ခါမချိုးနိုင်" ဟူသော အဆိုကို ကြားဖူးကြပါလိမ့်မည်။ မြစ်ရေသည် အစဉ် စီးဆင်းနေသောကြောင့် အပေါ်ယံအားဖြင့် မြစ်သည်တည်ငြိမ်နေသော်လည်း မြစ်ကို ဖြစ်စေသည့် ရေသည် အစဉ် အသစ်ဖြစ်နေသည်။ ဤနည်းအတိုင်းပင် အစဉ်ရွေ့လျားနေသော အချိန်ထဲတွင် လူ၏အသက်တာသည်လည်း ရွေ့လျားနေသည်။ လူတစ်ယောက်သည် ကုန်လွန်သွားသောအချိန်ကို ပြန်မရနိုင်သကဲ့သို့ ရှင်သန်ခြင်း အသက်တာကိုလည်း အချိန်နှင့်အမျှ ကုန်လွန်စေနေရသည်။ ရွေ့လျားနေသောအချိန်နှင့်အမျှ အသက်တာ၏ နယ်လျှောက်သည်လည်း အိုမင်း ရင့်ရော်ခြင်းဆီ ဦးတည် စီးဆင်းသွားရသည်။ ဤသည်မှာ ရှောင်လွှဲမရနိုင်သော လူသားတို့ရှင်သန်ခြင်းပင် ဖြစ်သည်။

အချိန်နှင့်နေရာတွင် ရှင်သန်နေရသော လူသားတို့၏ အသက်တာတွင် ကန့်သတ်မှုများရှိသည်။ အတိုင်းအတာများလည်းရှိသည်။ ထိုကန့်သတ်မှု အတိုင်းအတာတို့ကြောင့် စိုးရိမ်ထိတ်လန့်နေဖို့ မလိုပါ။ မိမိရရှိထားသော အချိန်နှင့်အသက်တာကို မိမိအားထားရှိသောနေရာတွင် အကောင်းဆုံးရှင်သန်ရန်သာလိုအပ်သည်။ "စိုက်ပျိုးခံရသော နေရာတွင် ပွင့်ဝေပါ" (Bloom where you are planted) ဆိုသည့်စကားကို ရင်ဝယ်ပိုက်ဖို့လိုသည်။ ပန်းတစ်ပွင့်သည် မည်မျှလှပစွာပွင့်ဝေနေပါစေ၊ အနွေးနှင့်အမြန် လွင့်ကြွေသွားရမည်ကို သိကြသည်။ သို့သော် လွင့်ကြွေမည့်အချိန်မတိုင်ခင်အထိ ပန်းတစ်ပွင့်၏လှပခြင်းတန်ဖိုးလည်း ရှိနေသည်။ ထိုနည်းတူပင် ဇာတိစတင်သော လူတို့၏ အသက်တာသည် ဇရာနှင့် ပြီးဆုံးသွားရမည်။ ပွင့်ဝေခြင်းနှင့်လွင့်ကြွေခြင်းအကြားပန်းတစ်ပွင့်၏ဖြစ်တည်ခြင်းတန်ဖိုးရှိသကဲ့သို့ ဇာတိနှင့်ဇရာအကြားက လူ၏ရှင်သန်ခြင်း၌လည်း သူ၏ဘဝ ဖြစ်တည်နေသည်။

အချိန်အတိုင်းအတာအတွင်း ရှင်သန်ကြရသော ကျွန်ုပ်တို့၏အသက်တာသည် ယာယီမဟုတ်သည်ကိုကျွန်ုပ်တို့ယုံကြည်ကြသည်။ အသက်တာကို ခန္ဓာကိုယ်ဟုသာ သတ်မှတ်ပါက ခန္ဓာကိုယ်ပျက်စီးခြင်းနှင့်အတူ အသက်တာလည်းပြီးဆုံးသွားမည်။ သို့သော် ကျွန်ုပ်တို့အသက်တာသည် ထာဝရရှင်သန်မည့် အသက်တာဖြစ်သည်။ ထိုအသက်တာရှင်သန်ရန်အတွက် ထာဝရ အချိန်ရှိဖို့လိုသည်။ ထိုထာဝရ အချိန်သည် အဘယ်မှာ ရှိပါသနည်း။

"ငါသည် အာလံဖါနှင့်အိုမီဂါဖြစ်၏။ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ် တို့တွင် ဖြစ်တည်နေသော အနန္တအရှင်ဖြစ်၏" (ဗျာဒိတ်တော်ကျမ်း ၁:၈; ၂၁:၆; ၂၂:၁၃)။ ကျွန်ုပ်တို့၏ဘုရားသခင်သည် အချိန်ကာလ ကန့်သတ်မှုများကို ကျော်လွန်ကာ ထာဝရ ရှင်သန်သော အရာခပ်သိမ်းကို တတ်စွမ်းနိုင်သည့် ဘုရားသခင်ဖြစ်သည်။ ထိုသခင်၏ အသက်တာ၌ ပေါင်းစပ်ရှင်သန်သောကြောင့် ကျွန်ုပ်တို့၏ အသက်တာသည် ထာဝရ အသက်တာ ဖြစ်လာသည်။

ပြောင်းလဲသွားသောနှစ်များထဲတွင် မပြောင်းလဲသော၊ ထာဝရတည်သော ဘုရားရှင်၏ အသက်တာ၌ရှင်သန်ကြပါစို့ . . . ။



ပုဂံရဟန်းမင်းကြီး၏ ၂၀၁၉ ခု ဇွန်လရက် ဆုတောင်းမေတ္တာ ရည်ရွယ်ချက်

That young people, especially in Latin America, follow the example of Mary and respond to the call of the Lord to communicate the joy of the Gospel to the world.

လူငယ်များ (အထူးသဖြင့် လက်တင်အမေရိကမှ) သည် ဖယ်တော်မာရီယာ ၏ ပုံသက်သေကို လိုက်နာလျက် ကမ္ဘာလောကထဲတွင် ဝေဖန်သော သတင်းကောင်း၏ ဖျော်ရွှင်ခြင်းကို ငြောကြားရန် ဘုရားရှင်၏ငါ့သံကို တုန်ပြန်လက်ခံကြပါမည့်အကြောင်း . . .

နှစ်သစ်ဆုတောင်း

xm0&b&m;oci \ aumi tjr w fawmrjci t jzi h
 uEkywctH &&om 2019 cEpfoni
 aumi t jci fausZlrsm;phijzi jynDvUaf
 b&m;oci ft wUaf eDpybrsm; t wUaf ES h
 rtrwlvwpDpDwlf t wUaf
 ae&u f wlf u l v s y p h w e f q m q i E h f y g a p
 t c e h w l f o n f a u s Z l a w m f j z p f y g a p
 a w U a l & r n h p e a c : r r s m ; u l l
 & i f q l f a u s m f v h ; E h l & e f & p e f o w l O m P f y n m
 w l z i j y n D M u y g a p /

The team of CBCM HERALD

ထုတ်ဝေခွင့်အမှတ် ၀၁၇၂၅	ဖြန့်ချိရေးတာဝန်ခံများ သာသနာ (၁၆)ခုနှင့် သူတော်စင်တိုက်များမှ လူထုဆက်သွယ်ရေးတာဝန်ခံများ
နာယက ဆရာတော် ဝိတာလွစ် ကျာရ	ပုံနှိပ်တိုက် စိန်ဇေဇီးယားပုံနှိပ်တိုက် (၀၀၂၆၂) အမှတ်(၂၇)ဗမာပလ္လရပ်ကွက်၊ ဂျိုးဖြူလမ်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကင်း။
အယ်ဒီတာချုပ်နှင့်ထုတ်ဝေသူ ဖာသာရ် မာရီယာနို စိုးနိုင်	ငွေလွှဲရန် ရိုးမသက်နှင့် ကမ္ဘာ့ဘဏ် မြန်မာ့ကုန်၊ ရန်ကင်း။ နော်မြတ်နင်းထွေး (၀၄/ဟာသတ(နိုင်)၂၄၆၀၉၅
အယ်ဒီတာအဖွဲ့ဝင်များ ဖာသာရ် ဂျိမ်းဘရန်ဂျာ၊ ဖာသာရ် စောလောရင်းစ်၊ ဖာသာရ် ဝီလျံစိုး၊ ဖာသာရ် ဩဂုတ်စတင်းရွှေ	ဆက်သွယ်ရန် CBCM Herald သတင်းစာရုံးခန်း မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများကျောင်း ၂၉၂(က)၊ ပြည်လမ်း၊ စမ်းချောင်း၊ ရန်ကင်း
ဒီဇိုင်းဖွဲ့စည်းပုံ ဖာသာရ် စိုးနိုင် ၊ ရီစစ်မေရီ	ဖုန်း ၀၁ ၅၂၅၈၀၈ (ရုံးဖွင့်ချိန်များသာ) cbcmosc@gmail.com
အတိုင်ပင်ခံများ CBCM အထွေထွေအတွင်းရေးမှူး၊ ငြိမ်းချမ်းရေးနှင့် တရားမျှတရေးကော်မရှင်၊ ကက်သလစ်ရှေ့နေများအဖွဲ့။	

ခရစ္စမတ် အခါကြီးနေ့တွင် ရောမမြို့နှင့် ကမ္ဘာ့အရပ်ရပ်ရှိ လူသားအပေါင်းတို့အား ပုပ်ရဟန်းမင်းကြီးက ပေးသည့် ကောင်းကြီးမင်္ဂလာ သတင်းစကား

ချစ်လှစွာသော ညီအစ်ကိုမောင်နှမ အပေါင်းတို့၊

ပျော်ရွှင်စရာ ခရစ္စမတ်ပါစေကြောင်း နှုတ်ခွန်း ဆက်သပါသည်။

ရောမမြို့မှ ယုံကြည်သူ အပေါင်းတို့၊ ဘုရားဖူး ခရစ်ယာန် အပေါင်းတို့၊ ကမ္ဘာ့အရပ်ရပ်မှ ကျွန်ုပ်တို့နှင့် ရင်းနှီးခင်မင်သူ အပေါင်းတို့ သင်တို့ထံသို့ ဗက်သလင်ဟမ် ၏ ဝမ်းမြောက်ဖွယ် ကြွေးကြော်သံအား တဖန် ကြေညာပြောလိုပါသည်။

“အမြင့်ဆုံးသော အရပ်၌ ဘုရားသခင်အား ဘုန်းတော် ဂုဏ်တော် ရှိစေသတည်း။ မြေကြီးပေါ်၌လည်း ဘုရားသခင်နှစ်သက်မြတ်နိုးသော သူတို့အား ငြိမ်းချမ်းခြင်း ရှိစေသတည်း။” (ရှင်လုကာ ၂:၁၄)

နွားတင်းကုပ်ရှိရာသို့ အမြန်ဆုံး ဦးစွာ ရောက်ရှိသည့် သိုးထိန်းများကဲ့သို့ ဘုရားသခင် ပေးသနားတော်မူသည့် အမှတ်အသားဖြစ်သော “အနီးနှင့် ပတ်လျက် နွားစားခွက်၌ သိပ်ထားသော သူငယ်တော်” ရှေ့မှောက်တွင် မင်သက်စွာ ကြည့်ရှုကြပါစို့။ (လုကာ ၂:၁၂)

တိတ်ဆိတ်စွာဖြင့် သူငယ်တော် ရှေ့မှောက် ကျွန်ုပ်တို့ ခူးထောက်ကာ ရှိခိုး ကိုးကွယ်ကြပါစို့။

ကညာစင် မာရီယာမှ ဖွားမြင်လာသော ဤသူငယ်တော်လေးသည် ကျွန်ုပ်တို့အတွက် မည်သည်ကို ဆောင်ကြဉ်းပေးပါသနည်း။ ခရစ္စမတ်ဆိုင်ရာ သတင်းစကား အနှစ်ချုပ်မှာ အဘယ်နည်း။ ဘုရားသခင်သည် ကောင်းမြတ်သောဖခင်ဖြစ်ကာကျွန်ုပ်တို့အားလုံးသည် ညီအစ်ကို မောင်နှမများ ဖြစ်ကြသည် ဟူသည့် အချက်မှာ ခရစ္စမတ် အနှစ်ချုပ် သတင်းစကား ဖြစ်ပါသည်။

ထိုသို့သော ညီအစ်ကို မောင်နှမ စိတ်ထား ချစ်ခြင်းမျိုး ထားရှိရမည် ဟူသည့် အမှန်တရားသည် လူသားဆိုင်ရာ ခရစ်ယာန် ရှုထောင့်၏ အခြေခံအချက် ဖြစ်ပါသည်။ ကျွန်ုပ်တို့ အပေါ် ခရစ်တော် ထားရှိသည့် ညီအစ်ကို မောင်နှမစိတ်ထား ချစ်ခြင်းမျိုး မရှိလျှင် ပိုမိုတရားမျှတသည့် ကမ္ဘာကြီးအား တည်ဆောက်မည့် ကျွန်ုပ်တို့၏ လုပ်ဆောင်ချက်များသည်လည်း အချည်းနှီး ဖြစ်တတ်သလို ကျွန်ုပ်တို့၏ အကောင်းဆုံး အစီအစဉ်များနှင့် စီမံကိန်းများသည်ပင် အမိပွားယုံ့ အလဟဿ ဖြစ်တတ်ပါသည်။

ထိုအကြောင်းချက်ကြောင့် ပျော်ရွှင်ဖွယ်ကောင်းသော ခရစ္စမတ် အတွက် ကျွန်ုပ် ဆုမွန်ကောင်းတောင်းသည့် အခါ ညီအစ်ကိုမောင်နှမ စိတ်ထား ချစ်ခြင်းမျိုး (Fraternity) ထားတတ်ရန် အတွက် ဆုမွန်ကောင်း တောင်းခြင်း ဖြစ်ပါသည်။

နိုင်ငံတိုင်း ယဉ်ကျေးမှုတိုင်းရှိ လူတစ်ဦးယောက်စီတိုင်း ထားရှိရမည့် ညီအစ်



ကို မောင်နှမစိတ်ထား ချစ်ခြင်းမေတ္တာမျိုးကို ဆိုလိုပါသည်။

မတူညီသော အတွေးအမြင် ရှိသူများအကြား အပြန်အလှန် လေးစားခြင်းနှင့် နားထောင်ခြင်းများဖြင့် ညီအစ်ကို မောင်နှမ စိတ်ထား ချစ်ခြင်းကို ဆိုလိုပါသည်။

မတူညီသောယုံကြည်ကိုးကွယ်ရာ ဘာသာဝင်များအကြား ညီအစ်ကို မောင်နှမ စိတ်ထား ချစ်ခြင်းမေတ္တာ ထားရှိခြင်းကို ဆိုလိုပါသည်။ ယေဘုယျသဘောအားဖြင့် ဘုရားသခင်၏ မျက်နှာတော်အား ရှာဖွေသောသူ အားလုံးအား ဘုရားသခင်၏ မျက်နှာတော်ကို ဖော်ပြပေးရန် ကြွရောက်လာခဲ့ခြင်း ဖြစ်ပါသည်။

ဘုရားသခင်၏မျက်နှာတော်သည် လူတစ်ဦး၏ မျက်နှာတွင် ထင်ရှားဖော်ပြနေတတ်ပါသည်။ ဘုရားသခင်၏ မျက်နှာတော်သည် ကောင်းကင်တမန်တော် ပေါ်တွင် ထင်ဟပ်မနေပါ။ ထိုလူတစ်ဦးသည် အထူးအချိန်အခါ တစ်ခု၊ အထူး တည်နေရာ တစ်ခုတွင် နေထိုင်ရန်သန့်ခဲ့ပါသည်။ လူ့အဖြစ်ကို ယူတော်မူသည့် သားတော်ဘုရားက ကျွန်ုပ်တို့အား ပြောကြားခဲ့သည်မှာ လူသားမျိုးနွယ် အချင်းချင်း ချစ်ခြင်းမေတ္တာ၊ လက်ခံခြင်း၊ လေးစားမှု ရှိခြင်းတို့မှ တစ်ဆင့် ကယ်တင်ခြင်းကို ရရှိနိုင်သည် ဟူသည့် အချက် ဖြစ်ပါသည်။ လူသားမျိုးနွယ် ဟူသည်မှာ မတူကွဲပြားသော လူမျိုးစုနွယ်၊ ဘာသာစကားများနှင့် ယဉ်ကျေးမှု အမျိုးမျိုးတို့ကို ဆိုလိုပါသည်။ ဤလူသားမျိုးနွယ်၌ ကျွန်ုပ်တို့ အားလုံးသည် ညီအစ်ကို မောင်နှမများ ဖြစ်ကြပါသည်။

ကျွန်ုပ်တို့၏ မတူ ကွဲပြားမှုများသည် ထိခိုက်နစ်နာမှု သို့မဟုတ် ဘေးအန္တရာယ် အဖြစ် တည်ရှိနေကြသည် မဟုတ်ပဲ အဖိုးတန်သော ရင်းမြစ်တစ်ခုအဖြစ် မှတ်ယူရပါမည်။ ကျောက်စိပန်းချီကားကို ပြုလုပ်သော အနုပညာရှင်သည် လက်အတွင်း ၌ အရောင်အသွေး မတူကွဲပြားသော ကျောက်များ ရှိလျှင် အရောင်အသွေး အနည်းငယ်သာ ရှိသည်ထက် သာလွန် သကဲ့သို့ ဖြစ်ပါလိမ့်မည်။

ညီအစ်ကို မောင်နှမများ အကြား မတူ

ကွဲပြားမှုများ ရှိကြောင်းကို မိသားစုတွင်း အတွေးအကြံများက ကျွန်ုပ်တို့ လေ့လာသိရှိစေပါသည်။ ကျွန်ုပ်တို့ အားလုံး အစဉ်အမြဲ သဘောတူညီမှု ရှိကြသည်တော့ မဟုတ်ပေ။ သို့သော် ကျွန်ုပ်တို့ အကြား ခွဲခြား၍ မရသော စည်းလုံးသော နောင်ကြီး ရှိနေပါသည်။ မိဘများ၏ ချစ်ခြင်းမေတ္တာသည် သားသမီး၊ ညီအစ်ကို မောင်နှမများ အချင်းချင်း ချစ်ကြရန် ပံ့ပိုးပေးပါသည်။ ပိုမိုကြီးမားသော မိသားစုတွင်လည်း ဤပုံအတိုင်း သွားနေပါသည်။ ဘုရားသခင်သည် လူသားထု တစ်ရပ်လုံးအတွက် “မိဘ” ဖြစ်ပါသည်။ “မိဘ” ဟူသည်မှာ ချစ်ခြင်းမေတ္တာ၏ အခြေခံ အုတ်မြစ်၊ ခွန်အား ဖြစ်ပေသည်။

လူ ပုဂ္ဂိုလ်တစ်ဦးချင်းအကြား လူမျိုး တိုင်းအကြား ချစ်ဆက်ပေးသော ညီအစ်ကိုမောင်နှမစိတ်ထား ချစ်ခြင်းမေတ္တာများ ဤခရစ်စမတ်တွင် ပြန်လည် ရရှိကြပါစေ။ ထိုချစ်ခြင်းမေတ္တာဖြင့် အစွဲအမူနှင့် ပါလက်စတိုင်းသားများသည် ဒိုင်ယာလော့ ဆွေးနွေးပွဲများ ဆက်လက်ကျင်းပနိုင်ကြ၍ နှစ်ပေါင်း ၇၀ ကြာပြီဖြစ်သော ပဋိပက္ခအဆုံး သတ်ပြီး ငြိမ်းချမ်းရေး ခရီးစဉ်အား လျှောက်လှမ်းနိုင်ကြပါစေ။ ပါလက်စတိုင်း ဒေသသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြသရန် ဘုရားသခင် ခွင့်ပြုထားသော နယ်မြေဖြစ်ပါသည်။

ကျွန်ုပ်တို့ချစ်မြတ်နိုးရသော၊ ဘေးအန္တရာယ် ဝန်းရံနေသည့် ဆီးရီးယား နိုင်ငံသည်လည်း စစ်ပွဲနှစ်ကာလများ ဖြတ်သန်းပြီးနောက် သူငယ်တော် ယေဘုယျအားဖြင့် ညီအစ်ကို မောင်နှမစိတ်ထား ချစ်ခြင်းမေတ္တာ ရရှိကြပါစေ။ နိုင်ငံတကာ အသိုင်း အဝန်းသည်လည်း မွေးရပ်မြေကို စွန့်ခွာ၍ အခြားနေရာတွင် စစ်ပြေးအဖြစ် ခိုလှုံနေရသော ဆီးရီးယား ပြည်သူများ ငြိမ်းချမ်းစွာ နေရပ်ပြန်လည်ရေး အတွက် မတူကွဲပြားမှုများနှင့် ပါတီ အကျိုးစီးပွားတို့အား ဘေးဖယ်ထားနိုင်သော နိုင်ငံရေး ဖြေရှင်းချက် ရရှိနိုင်ရန် ပြတ်သားစွာ ဆုံးဖြတ် လုပ်ကိုင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးပါသည်။

ကျွန်ုပ်တို့သည် ယီမင်နိုင်ငံအကြောင်းလည်း တွေးမိပါသည်။ ယီမင်နိုင်ငံအတွက်

နိုင်ငံတကာ အသိုင်းအဝန်းက ကြားဝင်ဆောင်ရွက်ပေးနေသော သဘောတူ စာချုပ်များသည် စစ်ပွဲနှင့် အငတ်ဘေး ဒဏ်ခံနေရသော နိုင်ငံတွင်းရှိ ကလေးငယ်များနှင့် လူထုတို့အပေါ် သက်သာဖြေလျှော့ပေးနိုင်ရန် မျှော်လင့်မိပါသည်။

သန်းပေါင်းများစွာသော ပြည်သူများ စစ်ပြေးဒုက္ခသည်များ ဖြစ်နေကြကာ လူသားချင်း စာနာထောက်ထားမှု အကူအညီ၊ စားနပ်ရိက္ခာ ဖူလုံရေး အထောက်အပံ့များ လိုအပ်နေကြသော အာဖရိက နိုင်ငံများအတွက်လည်း ကျွန်ုပ် စဉ်းစားမိပါသည်။ ငြိမ်းချမ်းခြင်း၏ ဘုရင်၊ သန့်ရှင်းသော သူငယ်တော်ယေရှုသည် လက်နက် တိုက်ပွဲသံများအား တိတ်ဆိတ်စေလျက် အာဖရိက တစ်တိုက်လုံး ချစ်ခြင်းမေတ္တာ နေ့သစ်အား ခွင့်ပြုပေးစေတော်မူပါ။ အာဖရိကတွင် နိုင်ငံရေးနှင့် လူမှုရေး သက်တာတွင် ပြန်လည် ကြေအေးသင့်မြတ်ရေး လမ်းစဉ်အား လုပ်ဆောင်နေကြသော သူများအားလုံး၏ ကြိုးစားအားထုတ်မှုများအား သူငယ်တော်ယေရှု ကောင်းချီးပေးတော်မူပါစေ။

ဤခရစ်စမတ် ပွဲတော်ကြောင့် ကိုးရီးယား ကျွန်းဆွယ်တွင် ကိုးရီးယား နှစ်နိုင်ငံတို့သည် ချစ်ခြင်းမေတ္တာဖြင့် နောင်ဖွဲ့ပေါင်းစည်းနိုင်ကြပါစေ။ ပြန်လည် ပေါင်းစည်းရေး လမ်းစဉ်သို့ လျှောက်လှမ်းမှု အခြေအနေများ တိုးတက်ကောင်းမွန်ပါစေ။ ကိုးရီးယား ကျွန်းဆွယ်ရှိ လူအားလုံးသည် ဖွံ့ဖြိုးရေးနှင့် ဖူလုံရေးများ ရရှိနိုင်မည့် ဖြေရှင်းချက်များ သဘောတူညီမှု ရရှိကြပါစေ။

ဤကျေးဇူးတော်နှင့် ပြည့်နေသော ရာသီအချိန်အခါတွင် ပင်နီစီလ်ဗား နိုင်ငံ၌ လူမှုရေး သဟဇာတမှု ပြန်လည် ရရှိနိုင်ကြကာ နိုင်ငံဖွံ့ဖြိုးရေးနှင့် လူထုအတွင်းအား အနည်းဆုံးသူများအတွက် ထောက်ပံ့ရေး လုပ်ငန်းစဉ်များ အတွက် ပူးပေါင်းလုပ်ဆောင်နိုင်ရန် နိုင်ငံသားများအား ခွန်အားပေးပါစေ။

ဖွားမြင်လာသော သခင်ယေရှုအားဖြင့် ထာဝရ ငြိမ်းချမ်းရေး လိုလား နေသော ချစ်မြတ်နိုးစဖွယ် ယူကရိန်း မြေတွင် အကူအညီ အထောက်အပံ့များ ရရှိကြပါစေ။ နိုင်ငံတိုင်း၏ အခွင့်အရေးအား လေးစား အသိအမှတ်ပြုသော ငြိမ်းချမ်းရေးသည် သာယာလှ နိုင်ငံအတွင်း ဆင်းရဲဒုက္ခအပေါင်းမှ ပြန်လည် ထူထောင်နိုင်စေမည်။ နိုင်ငံသားတိုင်း၏ လူနေမှု အခြေအနေများအား ဂုဏ်သိက္ခာ ရှိစေမည် ဖြစ်ပါသည်။ ထိုဒေသရှိ ခရစ်ယာန် အသိုင်းအဝန်းနှင့် ကျွန်ုပ်တို့သည် ကိုယ်စိတ်တစ်သားတည်း ရှိပါသည်။ ထိုဒေသတွင်း ညီအစ်ကိုမောင်နှမ စိတ်ထား ချစ်ခြင်းတရားနှင့် ခင်မင်ရင်းနှီးမှု ဆက်ဆံရေးများ တိုးတက်ပါစေကြောင်း ကျွန်ုပ် ဆုတောင်းအပ်ပါသည်။

သူငယ်တော် ယေရူး ရှေ့မှောက်တွင် ချစ်မြတ်နိုးရသော နီကာရာဂွာ နိုင်ငံရှိ နိုင်ငံသားများသည် နိုင်ငံတွင်းရှိ မတူကွဲပြားမှုများနှင့် ပဋိပက္ခ ပြဿနာများသည် လျော့ကျသွားရန် အလို့ငှာ အချင်းချင်း ညီအစ်ကိုမောင်နှမများအဖြစ် ပြန်လည်ရရှိကြလျက် ပြန်လည်သင့်မြတ်ရေး လမ်းစဉ်သို့ အားလုံး လျှောက်လှမ်းနိုင်ကြရန်နှင့် နိုင်ငံ၏ အနာဂတ်အား အတူတကွ တည်ဆောက်နိုင်ရန် အတွက် ကျွန်ုပ် ဆုတောင်းပေး ပါသည်။

အိုင်ဒီယာအရ ယဉ်ကျေးမှုနှင့် စီးပွားရေးဆိုင်ရာ ကိုလိုနီပြုခြင်းကို ခံစားနေရသောသူများအားလုံးအတွက်လည်း ကျွန်ုပ် ပြောလိုပါသည်။ ထိုသူတို့သည် လွတ်

မြောက်ခြင်းကို စံစားရရန်နှင့် ထိုသူတို့၏ သင်္ကေတ အမှတ်လက္ခဏာများ အသိ အမှတ်ပြု လက်ခံခြင်း ခံရရန် ကျွန်ုပ် မြင်တွေ့လိုမိပါသည်။ ထို့အပြင် အငတ်ဘေး၊ ပညာရေးနှင့် ကျန်းမာရေး ဝန်ဆောင်မှု ကင်းမဲ့ခြင်း ဒုက္ခ အပေါင်းမှ ကင်းရှင်း ကြစေရန်လည်း ကျွန်ုပ် မျှော်လင့် ဆုတောင်းပေးပါသည်။

သူငယ်တော် ယေရူးသခင်၏ မွေးနေ့အား ရန်လိုသည့် ပတ်ဝန်းကျင်တွင် မဟုတ်သော်လည်း ခက်ခဲသော ပတ်ဝန်းကျင်၌ လူနည်းစု ခရစ်ယာန် နိုင်ငံများတွင် ခရစ္စမတ်ပွဲ ကျင်းပနေကြသော ညီအစ်ကိုမောင်နှမ အပေါင်းတို့အတွက်လည်း ဆု

တောင်းပေးပါသည်။ ထိုလူနည်းစု ခရစ်ယာန်များ အတွက် လူနည်းစုများအား ငြိမ်းချမ်းခြင်းနှင့် ၎င်းတို့၏ အခွင့်အရေးများ အသိအမှတ်ပြုခံရစေရန် အထူးသဖြင့် ဘာသာရေး လွတ်လပ်ခွင့် ရရှိကြစေရန် ဘုရား သခင် သည် အခွင့်ချမ်းသာ ပေးသနားပါစေကြောင်း ကျွန်ုပ် တောင်းလျှောက်ပါသည်။

ချမ်းအေးသော ညနက်တွင် နွားစားခွက်ထဲရှိ သူငယ်တော် ယေရူးအား ထောက်ရှုသုံးသပ်၍ ကမ္ဘာ့အပူဒဏ်ကို အားနည်းသော စွန့်ပစ်ခံရသော ကလေး သူငယ်များ အားလုံးအား ဂရုစိုက် စောင့်ကြည့်နိုင်ကြပါစေ။ ကျွန်ုပ်တို့ အားလုံးသည် ကယ်တင်ရှင် ယေရူး၏ ဖွားမြင်တော်မူခြင်းမှ ငြိမ်

သက်ခြင်းနှင့် စိတ်ချမ်းမြေ့မှုများ ရရှိကြပါစေ။ ကျွန်ုပ်တို့ အားလုံးသည် ကောင်းကင်ဘုံရှင် အဖ ခမည်းတော်ဘုရား၏ ချစ်ခြင်းကို စံစားကြလျက် မိမိတို့ အချင်းချင်း ညီအစ်ကို မောင်နှမ စိတ်ထားဖြင့် ကျင့်ကြံနေထိုင်သွားကြမည်ဟု ယုံကြည် လက်ခံလာကြပါစေ။

ကိုးကား - ဗာတီကန် စာမျက်နှာ http://w2.vatican.va/content/francesco/en/messages/urbi/documents/papa-francesco_20181225_urbi-et-orbi-natale.html

ဘာသာပြန် Lawrence Jangma Mung Song

ပနားမား နိုင်ငံတွင် ကျင်းပမည့် ၃၄ ကြိမ်မြောက် ကမ္ဘာ့လူငယ်များနေ့- ၂၀၁၉



၂၀၁၈ ခု အောက်တိုဘာလ တွင် ကျင်းပခဲ့သော လူငယ်များအတွက် ညီလာခံအပြီး ပုပ်ရဟန်းမင်းကြီး အား လူငယ်များနှင့်အတူ တွေ့ရစဉ်

ကမ္ဘာ့ လူငယ်များနေ့ ကျင်းပရန် ပြင်ဆင် ဆောင်ရွက်သူများက ကမ္ဘာတစ်ဝှမ်းမှ လူငယ်များအား ခရီးဦးကြိုပြုရန် အသင့်ဖြစ်နေပြီဟု ပြောကြားခဲ့သည်။

"လူငယ်တွေနေထိုင်ဖို့ လူတွေက သူတို့အိမ်တွေကို ဖွင့်ပေးကြမှာပါ။ ကျနော်တို့ရဲ့ တောင်းဆိုမှုကို အိမ်တွေက လိုလိုလားလား လက်ခံကြတာ အံ့ဩစရာပါ။ လူငယ်တိုင်း နေရာရမယ်။ မိသားစုတွေ ရရှိကြ

မှာပါ" ဟု ပွဲတော်ကျင်းပရေး အထွေထွေ တာဝန်ခံ ဘုန်းတော်ကြီး ဖရန်စစ် ရိုမေးရိုး အာဂီလာက ကက်သလစ်သတင်းဌာန CNS အားပြောပြခဲ့သည်။ ရာသီဥတုက နွေးသလို နွေးထွေး ပျူငှာသော ဧည့်ဝတ် ကျေမှုကလည်း လူငယ်များအားကျေနပ်စေလိမ့်မည် ဟု ထပ်လောင်းပြောပြသည်။

၂၀၁၉ ခုနှစ် လူငယ်ပွဲတော်၏ ခေါင်းစီးမှာ "ကျွန်မသည် ဘုရားသခင်၏

အစေခံဖြစ်ပါ၏။ သင်၏ စကားအတိုင်း ကျွန်မ၌ဖြစ်ပါစေ" (လုကာ ၁၃:၃၅) ဖြစ်သည်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် သည် လည်းပွဲတော် ရကများအတွင်း လူငယ်များနှင့်အတူရှိနေရန် ဇန်နဝါရီ ၂၃ မှ ၂၇ အထိ ပနားမားနိုင်ငံသို့ သိုးထိန်းခရီးစဉ်အဖြစ်သွားရောက်မည် ဖြစ်သည်။ ဤခရီးစဉ်သည် ပုပ်ရဟန်းမင်းကြီး သက်တမ်းတလျှောက် အီတလီနိုင်ငံ အပြင်ထွက်သော ၂၆ ကြိမ်မြောက် ခရီးစဉ်ဖြစ်သည်။

ခရီးစဉ်အတွင်း ပုပ်ရဟန်းမင်းကြီးသည် ပါကိုရာရို လူငယ်ပြုပြင်ရေး ဗဟိုဌာနသို့ သွားရောက်ကာ အကျဉ်းစခန်းရှိလူငယ်များနှင့် အတူ နောင်တယူခြင်း အခမ်းအနားကို ဇန်နဝါရီ ၂၅ ရက်နေ့တွင် ကျင်းပမည် ဖြစ်သည်။ အေအိုင်ဒီအက်စ် ရောဂါသည်များအား စောင့်ရှောက် ကောင်းသော ဆာမာရီတန်ဂေဟာသို့လည်ပတ်မည်ဖြစ်သည်။

ဤအစီအစဉ်များသည် ပွဲတော်၌ ပါဝင် နိုင်ခြင်းမရှိသည့် အကျဉ်းထောင် နှင့် ဆေးရုံများတွင် ရှိနေသောလူငယ်များအားလည်း အခွင့်အရေးပေး ခြင်းဖြစ်သည်။

ယခင်ကျင်းပခဲ့သော ကမ္ဘာ့လူငယ်များနေ့ပွဲတော်များထက် ယခုပွဲတော်တွင်

လူဦး နည်းမည်ကိုကြိုတင်ခန့်မှန်းထားကြသော်လည်း အနည်းဆုံး လူငယ် ၂ သိန်းခန့်ရှိမည်ဟု တာဝန်ရှိသူများက မျှော်လင့်ကြသည်။

အမေရိကန်နိုင်ငံမှ လူငယ် တစ်သောင်းကျော် စာရင်းပေးသွင်းထားကြောင်း တာဝန်ခံဘုန်းတော်ကြီး ဖါသာရီ ပေါလ် ဟာဇမ်ဘော့စကီ ကသတင်းပေးခဲ့သည်။ ပုပ်ရဟန်းမင်းကြီး၏ ဖိတ်ခေါ်သံကို နာယူကာ လူငယ်များသည် အခက်အခဲ များမှ ပနားမားသို့ သွားကြမည့်အကြောင်းဆက်လက်ရှင်းပြသည်။

ဒီဇင်ဘာလ အစအထိ စာရင်းအရ နိုင်ငံ ပေါင်း ၁၅၅ နိုင်ငံမှ လူငယ် ၄၇၀၀၀ ခန့်မှတ်ပုံတင်ထားကြပြီး ၁၆၈၀၀၀ ခန့်၏ လျှောက်လွှာများလည်း စိစစ်နေဆဲ ဖြစ်ကြောင်း သတင်းထောက်များအား ပြောပြခဲ့သည်။ လုပ်အားပေး လူငယ် ၃၇၀၀၀ သည် လည်း အသင့်ရှိနေကြောင်း ပြောပြခဲ့သည်။ "အသင်းတော်အနေနဲ့ သာမက နိုင်ငံတော်အနေနဲ့လည်း ထောင်ပေါင်းများစွာရှိတဲ့ ဘုရားဖူးများကို ကြိုဆိုလက်ခံဖို့ အသင့်ဖြစ်နေပါပြီ"

Ref: CNS

အင်ဒိုနီးရှား ဆူနာမီ ဒုက္ခသည်များ ကူညီကယ်ဆယ်ရေးအတွက် ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်၏ ကနဦးအကူအညီ

၂၀၁၈ ဒီဇင်ဘာလ ၂၂ ရက်တွင် အင်ဒိုနီးရှား နိုင်ငံ၌ ဖြစ်ပေါ်ခဲ့သော ဆူနာမီကြောင့် ဒုက္ခခံနေကြရသော ညီကို မောင်နှမများအတွက် ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်မှ ကနဦး အကူအညီအဖြစ် ပေးအပ်ခဲ့ကြောင်း ဒီဇင်ဘာ ၂၉ ရက်နေ့က ဗာတီကန် ရဟန်းမင်းကြီးရုံးတော် လူသားများ ဘက်စုံဖွံ့ဖြိုးမှု မြှင့်တင်ရေးဌာနမှ ထုတ်ပြန် ခဲ့သည်။

၂၀၁၈ ဒီဇင်ဘာလ ၂၂ ရက်နေ့က အာနပ်စ် ကရာကာတုကျွန်း မီးတောင်

ပေါက်ပြို ဖြစ်ပေါ်လာသော ဆူနာမီ ငလျင်ကြောင့် ရေလှိုင်းများ ၅ မီတာထိ မြင့်တက်ခဲ့ပြီး ဆူမာတြာနှင့် ဂျာဗားကျွန်း ကြားတွင်ရှိ သော စွန်ဒါရေလက်ကြား ပင်လယ်ကမ်းခြေဒေသကို ထိခိုက်ခဲ့သည်။ သေဆုံးသူ ၄၂၆ ဦး၊ ပျောက်ဆုံးနေဆဲ ၂၃ ဦး၊ ဒဏ်ရာရရှိသူ ၁၅၀၀ ခန့် နှင့် လူပေါင်း ၄၀၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့သည်ဟု အင်ဒိုနီးရှား နိုင်ငံသဘာဝ ဘေးအန္တရာယ် ကာကွယ်ရေးဌာနမှ ထုတ်ပြန်ခဲ့သည်။

"ဒီပစ္စည်း အကူအညီတွေနဲ့အတူ

ရဟန်းမင်းကြီးရဲ့ ဆုတောင်း မေတ္တာတွေလည်း ချစ်လှစွာသော အင်ဒိုနီးရှား နိုင်ငံသူ နိုင်ငံသားများအတွက် အထူး ပေးအပ်ထားခြင်းဖြစ်ပါတယ်။ အကူအညီတွေကို ကက်သလစ် ကရုဏာရေး ကွန်ယက် အဖွဲ့များရဲ့ ကနေ လူများထံ ရောက်ရှိအောင် ဆောင်ရွက် နေပါတယ်" ဟု ရဟန်းမင်းကြီးရုံးတော်၏ လူသားများ ဘက်စုံဖွံ့ဖြိုးမှု မြှင့်တင်ရေး ဌာနမှ ထုတ်ပြန်ခဲ့သည်။

ရဟန်းမင်းကြီးသည် ဒုက္ခသည်များနှင့် တလုံးတဝတည်း ရှိကြောင်း အား


ပေးနှစ်သိမ့်ရန် ကြိုတင် သတင်းထုတ်ပြန်ခြင်းဖြစ်ပြီး ငွေပမာဏကို လာမည့်ရက်များထဲတွင် ဖော်ပြပေးမည် ဖြစ်ကြောင်း သိရသည်။

စွန်ဒါ ရေလက်ကြားတွင် နေထိုင်သူများကိုလည်း အန္တရာယ် ရှိနိုင်သောကြောင့် ပင်လယ်ကမ်းခြေ နှင့် တစ် ကီလိုမီတာ အကွာထိ ဝေးဝေး နေကြရန် သတိပေးချက်များ ထုတ်ပြန်ထားဆဲ ဖြစ်သည်။

Ref: Vatican Media CBCM - OSC

ဇန်နဝါရီလ ၁ ရက်နေ့တွင် ကျရောက်သော ၅၂ ကြိမ်မြောက် ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ ရဟန်းမင်းကြီး၏ သဝဏ်လွှာ

မွန်မြတ်သော နိုင်ငံရေးဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေးတည်ဆောက်



၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ကျရောက်သော ၅၂ ကြိမ်မြောက် ကမ္ဘာ့ငြိမ်းချမ်းရေးနေ့အတွက် သဝဏ်လွှာကို ၂၀၁၈ ခု ဒီဇင်ဘာ ၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

သဝဏ်လွှာ၏ အဓိက သတင်းစကားမှာ နိုင်ငံရေးကို သမ္မတစနစ်ဖြင့် လုပ်ဆောင်ခြင်းဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အစေခံလုပ်ဆောင်နိုင်ကြရန် တိုက်တွန်းထားခြင်းဖြစ်သည်။ သဝဏ်လွှာတွင် ကောင်းသော နိုင်ငံရေးအတွက် အချက် (၇) ချက်ကို မီးမောင်းထိုးပြ ထားသည်။

ပထမအချက်တွင် "ဤအိမ်ပေါ်၌ ငြိမ်းချမ်းခြင်း သက်ရောက်ပါစေ" (လုကာ ၁၀:၅-၆) ဟု ဆုတောင်းပေးရန် ခရစ်တော်က တမန်တော်ကြီးများအား မှာကြားပေးခဲ့သည်။ ထို့ကြောင့် အားလုံး၏ အိမ်ဖြစ်သော ကမ္ဘာမြေကြီး ငြိမ်းချမ်းရေးအတွက် ခရစ်တော်၏ နောက်လိုက် တမန်တော်တိုင်း တွင် တာဝန်ရှိကြောင်း သတိပေးပြောကြားသည်။

ဒုတိယ အချက်တွင် နိုင်ငံရေး၏ စိန်ခေါ်မှုကို ဖော်ပြသည်။ ငြိမ်းချမ်းရေးသည် မာကြော ခက်ထန်သော ကျောက်ဆောင်ပေါ်တွင် ပွင့်လန်းရန် အားထုတ်နေသည့်

နူးညံ့သော ပန်းပွင့်လေးနှင့် တူကြောင်း ပြင်သစ် ကဗျာဆရာ ရေးခဲ့သည်ကို ကိုးကားပြသည်။ နိုင်ငံရေး၏ အဆိုးရွားဆုံးသော အရာမှာ အာဏာကို ဆာလောင်ခြင်းဖြစ်သည်။ နိုင်ငံအတွင်း မှီတင်းနေထိုင်သူတို့ အား ကာကွယ်ပေးရန် သင့်တင့်ပြီး မျှတသော အနာဂတ် ကို ဖော်ဆောင်ပေးရန် တို့သည် နိုင်ငံရေး လုပ်သူတိုင်းအတွက် စိန်ခေါ်မှု ဖြစ်သည်။ "လူတိုင်းတို့၏ အသက်၊ လူပုဂ္ဂိုလ်များ၏ လွတ်လပ်ခြင်း နှင့် ဂုဏ်သိက္ခာ တို့ကို လေးစားခြင်းကို အခြေခံပြီး နိုင်ငံရေးကို လုပ်ဆောင်ပါလျှင် ဧကန်စင်စစ် နိုင်ငံရေးသည် ကရုဏာ ရေး လုပ်ငန်းတစ်ခုဖြစ်လာပါလိမ့်မည်။"

တတိယအချက်မှာ လူအခွင့်အရေးနှင့် ငြိမ်းချမ်းရေးကို ရှေးရှုသော နိုင်ငံရေးနိုင်ငံရေး၏ အခြေခံမှာ ချစ်ခြင်း မေတ္တာနှင့် လူသားပီသသော ပါရမီဖြစ်သည်။ နိုင်ငံရေး လုပ်ရာတွင် ချစ်ခြင်းမေတ္တာကို အခြေခံလုပ်ဆောင်ခြင်းသည် အဓိက ကျပြီး တရားမျှတခြင်း၊ သာတူညီမျှရှိခြင်း၊ အပြန်အလှန်လေးစားခြင်း၊ ရိုးသားခြင်း၊ ဖြောင့်မတ်ခြင်း၊ သစ္စာတည်ကြည်ခြင်း စသည့် ပါရမီများသည်လည်း အလွန်ပင် အရေးပါကြောင်း မီးမောင်းထိုးပြသည်။ မွန်မြတ်သော နိုင်ငံရေးသည် ငြိမ်းချမ်းရေးကို အမှန်တကယ် တည်ဆောက် နိုင်သည်။ မွန်မြတ်သော နိုင်ငံရေးသည် အခြေခံလူ့အခွင့်အရေးကို လေးစားမြှင့်တင်သည်။ တချိန်တည်းမှာပင် အပြန်အလှန် တာဝန်ယူမှု တို့ဖြင့် မျက်မော့မျိုးဆက်ကိုသာမက အနာဂတ်မျိုးဆက်အတွက်လည်း ရှေ့ရှုလုပ်ဆောင်သည်။

စတုတ္ထအချက်တွင် နိုင်ငံရေး၏ ဆိုးညစ်မှုများကို သတိပေးကာ ရှောင်ရှားရန် သတိပေးသည်။ ဆိုးညစ်မှုများသည် နိုင်ငံရေးသမားကိုယ်တိုင်ကြောင့် ဖြစ်ရသလို မကောင်းသော စနစ်ကြောင့်လည်း ဖြစ်ပေါ်လာရသည်။ ဆိုးညစ်မှုများကြောင့် တိုင်းပြည်နှင့် လူမျိုးတစ်ခုလုံးကို ရုပ်ဆိုးအကြည်းတန်စေပြီး လူ့အသိုင်းဝိုင်း တစ်ခုခုကို သိက္ခာညှိုးနွမ်းစေကာ နစ်နာ စေသည်။ အထူးသဖြင့် အကျင့်ပျက်ခြစားခြင်းသည် အလွန် ဆိုးရွားသော မကောင်းမှုဖြစ်သည်။

ပဉ္စမအချက်တွင် ကောင်းသော နိုင်ငံရေးသည် လူငယ်များကို နေရာပေးရမည်ဟု မှာကြားသည်။ လူတစ်စု၏ အကျိုးစီးပွားကိုသာ ဦးထိပ်ထားပြီး လူငယ်များအား ဘေးထိုးထားပါက လူငယ်များ၏ ယုံကြည်မှုကို ရရှိနိုင်မည် မဟုတ်ပါ။ လူတိုင်း၏ အရည်အချင်းအစွမ်းအစကို ယုံကြည်ကာ ပါဝင်စေခြင်းအားဖြင့် စစ်မှန်သော ယုံကြည်မှုနှင့်အတူ ပူးပေါင်းဆောင်ရွက်ခြင်း အလေ့အထကို ပျိုးထောင်ပေးရမည်။ နိုင်ငံရေးသည် လူသားတစ်ဦးစီတိုင်း၏ ကောင်းမြတ်

ခြင်း၊ အရည်အသွေးများကို ဖော်ထုတ်ပေးပါမူ မွန်မြတ်သော နိုင်ငံရေးဖြစ်လိမ့်မည်။ လူတိုင်း၌ ပါဝင်ပေးဆပ်နိုင်သည့် အရည်အချင်းရှိသည်ကို အသိအမှတ်ပြုရမည်။ မျက်မောက်ကာလတွင် လူသားမိသားစု တစ်ရပ်လုံး၏ ကောင်းကျိုး နှင့် ပျော်ရွှင်မှုကို ကို သယ်ပိုးလိုသော ငြိမ်းချမ်းရေး ဗိသုကာများ အထူးလိုအပ်နေသည်။

ဆဋ္ဌမအချက် စစ်ပွဲများနှင့် ခြိမ်းခြောက်ခြင်းများကို ကန့်ကွက်ကြောင်း ရှင်းလင်းစွာ ပြောသည်။ ကမ္ဘာ့စစ်ပွဲများကြောင့် လူငယ်များစွာတို့၏ အသက်သွေးချွေး စတေးခဲ့ရပြီး ဖြစ်သည်။ ထိုနည်းတူ တဖက်သားအား အနိုင်အထက်ပြု ခြိမ်းခြောက်ခြင်းများ သည်လည်း လက်ခံနိုင်စရာ မရှိပါ။ အဘယ်ကြောင့်ဆိုသော်ထိုသို့ ပြုခြင်းဖြင့် တဖက်သားအား နှိမ်ပြီး သူတို့၏ဂုဏ်သိက္ခာကို ထိခိုက်ခြင်းကြောင့် ဖြစ်သည်။ အာဏာနှင့် ထိတ်လန့်မှုကို ရေချိန်ညှိရုံဖြင့် ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မည်မဟုတ်ပါ။

သတ္တမအချက်တွင် ငြိမ်းချမ်းတည်ဆောက်နိုင်မည့် မဟာ ပရောဂျက်ကို ချပြသည်။ ထိုပရောဂျက်မှာ လူသားအချင်းချင်း အကြားထားရှိရမည့် အပြန်အလှန် တာဝန်ယူမှု နှင့် မှီခိုမှုတို့အပေါ် အခြေခံသော နိုင်ငံရေးအလေ့ အထတစ်ခု ဖော်ဆောင်ရန် ဖြစ်သည်။ ထိုသို့လုပ်ရန် စိတ်နှလုံး သားများအား ပြုပြင်ကြရမည်။ တစ်ဦးစီပြုပြင်ရမည်ဖြစ်သလို လူအဖွဲ့စည်း တစ်ခုလုံးလည်း ပြုပြင်ရမည်။ ထို့အတွက် လုပ်ဆောင်ရန် အချက်သုံးချက်ကို ချပြသည်။

၁။ မိမိကိုယ်ကိုနှင့် ငြိမ်းအေးမှုရှိစေရန် - မလျော့အတင်း မလုပ်လိုခြင်း၊ ဒေါသနှင့် စိတ်မရှည်ခြင်းများကို ဖယ်ရှားရန်။

၂။ သူတပါးနှင့် ငြိမ်းအေးမှုရှိရန် - မိသားစုဝင်များ၊ မိတ်ဆွေများ၊ သူစိမ်းများအား ထိတ်လန့်ခြင်းမရှိဘဲ နားထောင်ရန်။

၃။ ဖန်းဆင်းခံလောကနှင့် ငြိမ်းအေးမှုရှိရန် - ဘုရားသခင်၏ ကြီးမြတ်မှုကို အသိအမှတ်ပြုလျက် ခံယူရရှိထားသော အကောင်းများအတွက် ကျေးဇူးတင်ရင်း တပါးသူတို့နှင့် အတူပူးပေါင်းကာ လှပသော အနာဂတ်တစ်ခု တည်ဆောက်ရန်။

နိဂုံးတွင် ရဟန်းမင်းကြီးက ဘဝ၏ ခက်ခဲ ချိန်များတွင် မယ်တော်၏ မာညီဖိကတ် သီချင်း (လုကာ ၁:၅၀-၅၅) ဖြင့် ခွန်အားယူကြရန် မိန့်မှာသည်။

CBCM - OSC

ဘဝတစ်ကား ဗုံးထောင်တိုက်ခိုက်ခံရမှုများအတွက် ပုဂံရဟန်းမင်းကြီး ဝမ်းနည်းကြောင်းသတင်းစကားပို့

၂၀၁၈ ဒီဇင်ဘာလ ၂၈ ရက် သောကြာနေ့တွင် အီဂျစ်နိုင်ငံ မာရီအုတ်တီးယား ဒေသ ဂီဇာပိရမစ်များ အနီးတွင် လမ်းဘေးတွင် ထောင်ထားသော ဗုံးပေါက်ကွဲခဲ့ရာ နိုင်ငံခြား ခရီးသွားများ ပါလာသော ဘတ်စ်ကားကို ထိခိုက်ခဲ့ပြီး ဗီယက်နမ် နိုင်ငံသား သုံးဦး နှင့် အီဂျစ် နိုင်ငံသား ဧည့်လမ်းညွှန်တစ်ဦး သေဆုံးခဲ့ပြီး ကျန်ဗီယက်နမ် ခရီးသည် ၁၁ ဦးနှင့် ကားသမားလည်း ဒဏ်ရာများရရှိခဲ့သည်။

အီဂျစ်သမ္မတထံ ပေးပို့သော ကြေးနန်းစာတွင်၊ ခရီးသွားများအား တိုက်ခိုက်ခြင်းကို အဓိပ္ပာယ်ခံရက်စက်ကြမ်းကြုတ်သော လုပ်ရပ်ဖြစ်ဟု ရှုံ့ချခဲ့သည်။ ထိုခိုက်ဒဏ်ရာရသူများ၊ သေဆုံးသွားကြသူများနှင့် သူတို့၏ ဝမ်းနည်းပူဆွေးနေသော မိသားစုဝင်များနှင့် ကူညီကယ်ဆယ်ကြသူများအတွက် ဆုတောင်းပေးနေပါကြောင်း နှင့် အကြမ်းဖက်မှုများကို စည်းလုံးခြင်း၊ ငြိမ်းချမ်းခြင်းတို့ဖြင့် ကျော်လွှားနိုင်ပါစေကြောင်း ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာတော်သည် အီဂျစ်နိုင်ငံသူသားများအပေါ် သက်ရောက်စေကြောင်း ဆုတောင်းပေးခဲ့သည်။



ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ် ဖရန်စစ်သည် ၂၀၁၈ ခုနှစ်၏ ငြိမ်းချမ်းရေး နိဘယ်လ် ဆုရှင် နာဒီယား မူရဒ် အား လက်ခံတွေ့ဆုံခဲ့

၂၀၁၈ ခု နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ပုပ်ရဟန်းမင်းကြီးသည် ၂၀၁၈ ခုနှစ်၏ ငြိမ်းချမ်းရေး နိဘယ်လ်ဆုရှင် အီရတ်နိုင်ငံ သူ နာဒီယား မူရဒ်အား ဗာတီကန်တွင် လက်ခံတွေ့ဆုံခဲ့သည်။

နိဘယ်လ် ဆုရှင် နာဒီယား မူရဒ်သည် ၂၀၁၄ ခုနှစ်တွင် အိုင်အက်စ်တို့၏ ပြန်ပေးဆွဲခံရပြီး သုံးလ တိုင်တိုင် လိင်ကျွန် ပြုခံခဲ့ရသည်။ သူမအား မဖမ်းခင် အိုင်အက်စ်တို့သည် သူမ၏ အကို ၆ ယောက်နှင့် အမေကို သတ်ခဲ့သည်။ အခြား ရွာသား ၆၀၀ ကိုလည်း အတူ သတ်ခဲ့သေးသည်။ သူမသည် ရာဇီဒီ ဘာသာဝင်ဖြစ်သဖြင့် အစ္စလာမ် ဘာသာဝင်ရန် ငြင်းဆန်သူများကို အိုင်အက်စ်တို့က သတ်ခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးခံရစဉ်က ၂၁ နှစ် အရွယ်သာ ရှိခဲ့သည်။ အကြိမ်ပေါင်း များစွာ ရောင်း

စားခံခဲ့ရပြီး နောက်ဆုံးတွင် လွတ်မြောက်လာခဲ့ပြီး ယခုအချိန်တွင် ဂျာမနီ နိုင်ငံတွင် နေထိုင်လျက်ရှိသည်။

ပြန်လည် လွတ်မြောက် လာပြီး နောက် လူ့အခွင့်ရေး လှုပ်ရှားမှုတွင် တက်ကြွစွာ လှုပ်ဆောင်ခဲ့သည်။ အထူး သဖြင့် စစ်မက်ဖြစ်ပွားနေသော ဒေသများတွင်ရှိ အမျိုးသမီးများအား ကာကွယ်စောင့်ရှောက်ရေးကို ဦးစားပေး လှုပ်ဆောင်ခဲ့သည်။

ပုပ်ရဟန်းမင်းကြီးနှင့် တွေ့ဆုံစဉ် သူမကိုယ်တိုင် ရေးထားသော သူမ၏ ဘဝအကြောင်း စာအုပ် "The Last Girl" (နောက်ဆုံး မိန်းကလေး) ဆိုသည့် စာအုပ်ကို လက်ဆောင်ပေးခဲ့သည်။

အိုင်အက်စ်တို့၏ လက်တွင်း၌ ခရစ်ယာန်များ သာမက အခြား လူမျိုးစုဝင်များ၊ လူနည်းစု ဘာသာဝင်များ အသတ်ခံ



ရသလို ညှင်းပန်ခြင်း မျှော်စုံ ခံခဲ့ ကြရသည်။ နာဒီယားသည် ငြိမ်းချမ်းရေးဆု ရ

သူများထဲတွင် ပထမဦးဆုံး အီရတ်နိုင်ငံသား တစ်ဦးဖြစ်သည်။

အိုင်အက်စ်တို့၏ အကြမ်းဖက်ခြင်းကို အပြင်းထန်ဆုံး ခံစားခဲ့ရသော အီရတ်နိုင်ငံသို့ ဗာတီကန်မြို့ပြနိုင်ငံ၏ အတွင်းရေးမှူး အာဒီနယ် ပါရိုလင်း ခရစ္စမတ်ပွဲတော်ကျင်းပ



ဗာတီကန်၏ အမြင့်ဆုံးရာထူးဟု ခေါ်ဆိုကြသည့် နေရာတွင် တာဝန်ယူထားသူ အတွင်းရေးမှူး ကာဒီနယ် ပါရိုလင်းသည် ၂၀၁၈ ခု ဒီဇင်ဘာလ ၂၄ မှ ၂၈ အထိ အီရတ်နိုင်ငံသို့ လေးရက်ကြာ သွားရောက်ခဲ့ပြီး သေဘေးမှ လွတ်မြောက်ခဲ့သော ဘာသာဝင်များနှင့်အတူ ခရစ္စမတ်ပွဲတော်ကို ကျင်းပခဲ့သည်။

လေးရက်တာ ခရီးစဉ် အတွင်း ပြောကြားခဲ့သော မိန့်ခွန်းများ၊ ဩဝါဒ များတွင် အီရတ်ရှိခရစ်ယာန်များ၏ ခိုင်မာသော ယုံကြည်ခြင်း၊ မွတ်ဆလင်နှင့် ခရစ်ယာန်များ၏ ပူးပေါင်း လုပ်ဆောင်နေခြင်းကို ချီးမွမ်းစကား ဆိုခဲ့သည်။

ကာဒီနယ်က အီရတ်နိုင်ငံမှ ခရစ်ယာန်များအား ဒုက္ခ အမျိုးမျိုး ညှင်းပန်းနှိပ်စက်ခြင်း အမျိုးမျိုး ရင်ဆိုင်ရသော်လည်း ခိုင်မာသော သူတို့၏ယုံကြည်ခြင်းအတွက် ကမ္ဘာတစ်ဝှမ်းမှ ခရစ်ယာန်များ ကိုယ်စား ကျေးဇူးတင်စကား ဆိုခဲ့သည်။

အစ္စလာမ်စစ်သွေးကြွ အိုင်အက်စ်တို့ ဩဇာကြီးထွားချိန်တွင် ၂၀၁၀ ခုနှစ်မှ စတင်ကာ အီရတ် ရှိခရစ်ယာန်များ အစုလိုက် အပြုံလိုက် အသတ်ခံရခြင်း နေအိမ်များ ဖျက်စီးခံရကာ ပစ္စည်းများအား လုယူခြင်း ခံရသည်။ အသတ်ခံမရသူများလည်း ထွက်ပြေးသွားကြရာ အရှေ့အလယ်ပိုင်း ဒေသတွင် ခရစ်ယာန်များ မရှိတော့သလောက်ဖြစ်နေသည်။

အထူးသဖြင့် မူဆိုးလ်မြို့တွင် ခရစ်ယာန်များ ပျောက်ကွယ်လုနီးပါးဖြစ်ခဲ့သည်။ ထိုမြို့ အတွင်း လှည့်လည်သွားရချိန်သည် သူ့အတွက် ကြောက်ဆုံး အချိန်ဖြစ်ခဲ့ရသည် ဟု ကာဒီနယ်ကြီးက ဆိုခဲ့သည်။ တချိန်က ကြီးကျယ်ခမ်းနားခဲ့သော ဘုရားကျောင်းများ၊ လူနေအိမ်များ၊ စာသင်ကျောင်းများ ဆေးရုံများသည် ယခု အချိန်တွင် မြေပေါ်တွင် လဲကျနေကြလေပြီ။ မြို့အတွင်း လမ်းလျှောက် ရန်ပင် မလွယ်ကူခဲ့ပေ။

သို့သော် အပျက်အစီးများ အကြား လှည့်လည် ကြည့်ရှုနေစဉ် မြို့တော်ဝန်ထွက်လာပြီး သူ့အားလက်ဆွဲ နှုတ်ဆက် ခဲ့သည်ကို ကြည်နူးစွာ ခံစားခဲ့ရသည် ဟု ပြောပြသည်။ ထိုလူနှင့် လက်ဆွဲနှုတ် ဆက်စဉ် မွတ်ဆလင် နှင့် ခရစ်ယာန်တို့ ယခုကဲ့သို့ လက်တွဲကာ မြို့ကို ပြည်လည် တည်ဆောက်ကြရမည်။ ဤကဲ့သို့သော တွဲလက်များဖြင့် ငြိမ်းချမ်း ရေးကို ဖော်ဆောင်ရမည်ဟု မှတ်ယူမိသည်ဟု ခရီးစဉ် အပြီးတွင် ဝေမျှခဲ့သည်။

၂၀၁၉ ခုနှစ်အတွင်း အီရတ်နိုင်ငံသို့ ပုပ်ရဟန်းမင်းကြီး လာရောက်ရန် မျှော်လင့်နေကြသည့်အတွက် ဖြစ်နိုင်ခြေကို မေးမြန်းရာ "သူတို့အားလုံးကတော့ တစ်သံတည်းထွက်ကြတယ်။ ရဟန်းမင်းကြီး ကို တောင့်တနေကြတယ်။ သူကိုယ်တိုင် အမြန်ဆုံးကြွရောက်လာပြီးတော့ လူတွေကို နှစ်သိမ့်နိုင်ရင် အကောင်းဆုံးပါပဲ။" ပြင်ဆင်စရာများလိုအပ်ဦးမည် ဖြစ်ကြောင်းကာဒီနယ်က ပြောပြီး လာနိုင်ရင် အကောင်းဆုံးပါ

အခုချိန်ထိ သူတို့ဟာ အခက်အခဲတွေ ရင်ဆိုင်နေရသေးတယ်။ အားပေးဖို့လိုပါတယ်" ဟုဖြေဆိုခဲ့သည်။

ခရစ္စမတ်ည သန်းခေါင်ယံမတ္တားတွင် ကာဒီနယ်က အီရတ်ခရစ်ယာန်များအား "သင်တို့ဟာ ဓမ္မအာဇာနည်များရဲ့ အသင်းတော်ပါ။ ဓမ္မအာဇာနည်များရဲ့ သွေးနဲ့ သင်တို့ခိုင်မာတဲ့ ယုံကြည်ခြင်းဟာ အသင်းတော်အတွက် အဖိုးထိုက်တဲ့ ရတနာဖြစ်ပါတယ်။ အသင်းတော်ကို အသစ်သော အသက်တာကို ပေးပါတယ်။" ဟုပြောခဲ့သည်။ ထို့နောက် ခရစ္စမတ်ည သုရား၏ ကြီးမြတ်သော မေတ္တာတော်ပွဲဖြစ်ကြောင်းနှင့် ခရစ္စမတ်၏ သတင်းစကားမှာ နီးစပ်သူအား ချစ်ခြင်းပင်ဖြစ်သည်ဟုဆိုသည်။

နိဂုံးတွင် သင်တို့အတွက် အီရတ်နိုင်ငံအတွက် ကျွန်ုပ်၏ ဆုတောင်းခြင်းမှာ စည်းလုံးခြင်း၊ ကြေအေးခြင်းနဲ့ ညီညွတ်ခြင်း ဖြစ်ပါတယ် ဟု ဆုတောင်းပေးခဲ့သည်။

CBCM - OSC



ရန်ကုန်ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားစ်ဘို၏ နှစ်သစ်စကားလက်ဆောင်

အားလုံး မင်္ဂလာအပါ....



မိတ်ဆွေအပေါင်း၊ ညီအစ်ကိုမောင်နှမများနဲ့ သားသမီးများ အားလုံးကို ၂၀၁၈ ခုနှစ် နှစ်ဟောင်းအဆုံးနဲ့ ၂၀၁၉ ခုနှစ် နှစ်သစ် အစမှာ နှုတ်ခွန်းဆက်စကား ပြောချင်တာကတော့ ကျွန်ုပ်တို့ နှစ်ဟောင်းအချိန်ကာလဟာ ကုန်လွန်ခဲ့ပြီဖြစ်ပါတယ်။ ကုန်လွန်ခဲ့သည့်အတိုင်းပဲ အဟောင်းကို ကျွန်ုပ်တို့ဟာ စွန့်ခွာနိုင်ပြီးတော့ အသစ်ဆီကို ခြေလှမ်းဖို့ရန်အတွက် အထူးပဲ အရေးကြီးပါတယ်။ အင်္ဂလိပ်လို အဆိုရှိပါတယ် "The one that clings to the past has no future" အတိတ်ကို အထူးသဖြင့် နာကြည်းမှုတွေ အဆင်မပြေမှုတွေကို စွဲလန်းနေမယ်ဆိုရင် အနာဂတ်မရှိဘူးတဲ့...။

အဲ့တော့ ကျွန်ုပ်တို့ ပြီးခဲ့တဲ့ ဒီနှစ်ကြီးမှာ အပြစ်ဟူသမျှ အားနည်းချက်ဟူသမျှ ဆိုးရွားခြင်း ဟူသမျှ အားလုံးကို မေ့ထားနိုင်ပြီးတဲ့နောက် ဘုရားရှင်ဆီကို နှစ်သစ်အချိန်မှာ ပြေးဖို့ရန် အရေးကြီးပါတယ်။ နှစ်ဟောင်းအတွင်းမှာ ကိုယ်ပြစ် မှားမိခဲ့တဲ့ အပြစ်တွေအားလုံးကို ဘုရားသခင်ဟာ ခွင့်လွှတ်ပြီး တဲ့နောက် နှစ်သစ်ကို ကူးဖို့ရန်အတွက်လည်းပဲ ဆန္ဒရှိပါတယ်။ ဤနည်းအတိုင်းပဲ နှစ်ဟောင်းမှာ အဆင်မပြေမှုတွေ ဒုက္ခအခက်ခဲတွေ ကနေပြီးတော့ ကျော်လွှားလာခဲ့တာ ကျွန်ုပ်တို့ဟာ အားလုံးကို မေ့ပျောက်နိုင်ပြီး နှစ်သစ်ကို ကူးနိုင်ဖို့ အတွက် အရေးကြီးပါတယ်။

အထူးသဖြင့် နှစ်သစ် ကိုကူးတဲ့အခါမှာ ဒီ ၂၀၁၉ ခုနှစ် သည် ငြိမ်းချမ်းသော နှစ်ဖြစ်နိုင်ဖို့ရန်အတွက် ကျွန်ုပ်တို့ ဆုတောင်း

ရန်ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ရက်အနည်းငယ်က တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် ပေးခဲ့တဲ့ သတင်းကောင်းကို ကျွန်ုပ်တို့ လက်ခံဖို့ရန်အတွက် ဖြစ်ပါတယ်။ လေးလအတွင်း အပစ်အခတ်များ ရပ်စဲပြီးတဲ့နောက် ငြိမ်းချမ်းခြင်းခရီးလမ်းစဉ်ကို လျှောက်ကြဖို့အတွက် သူ့ရဲ့ ဖိတ်ခေါ်တဲ့ စကားဖြစ်ပါတယ်။ အဲ့တော့ အစိုးရအနေနဲ့ သော်လည်းကောင်း တပ်မတော်အနေနဲ့ သော်လည်းကောင်း လက်နက်ကိုင် တိုင်းရင်းသားများ အနေနဲ့ သော်လည်းကောင်း ဝမ်းသာဝမ်းမြောက်ခြင်းနဲ့ ကျွန်ုပ်တို့ ကြိုဆိုပြီးတော့ နှစ်သစ်မှာ ခွန်အားအသစ်နဲ့ စိတ်ဓာတ်အသစ်နဲ့ ယုံကြည်မှုအသစ်နဲ့ ကျွန်ုပ်တို့ ဆက်လက်ပြီး ခရီးလျှောက်ဖို့ရန်အထူးကိုပဲ အရေးကြီးပါတယ်။ အောင်မြင်မယ်လို့လည်း ကျွန်ုပ်တို့ အထူးမေတ္တာပို့သလျှင် ယုံကြည်ကြပါတယ်။

အဲ့ဒီ အတွက်ကြောင့် ကျွန်ုပ်တို့ အားလုံးဟာ တရားမျှတမှု အပေါ်မှာ အခြေခံပြီးတော့ ငြိမ်းချမ်းခြင်းကို ရရှိနိုင်ဖို့ စားပွဲဝိုင်းမှာ ဆွေးနွေးနိုင်ဖို့ရန်အတွက် ယုံကြည်မှုနဲ့ ပါဝင်ကြဖို့ရန် အထူးပဲဖိတ်ခေါ်တယ်။

၂၀၁၉ ခုနှစ်သည် နှလုံးသားတိုင်းမှာ ငြိမ်သက်ခြင်း မိသားစုတိုင်းမှာ အေးချမ်းသာယာခြင်းနဲ့ တိုင်းပြည်မှာ အေးချမ်းသာယာ ဖွံ့ဖြိုးတဲ့ နိုင်ငံတစ်ခုဖြစ်ပါစေလို့ ကျွန်ုပ်တို့အနေနဲ့ ဆုမွန်ကောင်းတောင်းပါတယ်။ အားလုံးကို Happy New Year လို့နှုတ်ခွန်းဆက်ပါတယ်။ သာယာသော နှစ်သစ် ဖြစ်ပါစေလို့ နှုတ်ခွန်းဆက်ပါတယ်။

Federation of Asian Catholic Bishops' Conferences

အာရှ ကာထိုလစ်ဆရာတော်ကြီးများ အဖွဲ့ချုပ်များ၏ အသင်းကြီး ဥက္ကဋ္ဌ အလစ်၏ အာရှ ကာထိုလစ် အသင်းတော်အတွက် လမ်းပြမြေပုံ ၅ ချက်

မြန်မာပြည်၏ ပထမဦးဆုံးကာဒီနယ် ဖြစ်လာပြီး အာရှ ဆရာတော်ကြီးများ၏ ဥက္ကဋ္ဌ အဖြစ် ဒီဇင်ဘာ ၁၆ ရက်နေ့တွင် ရွေးကောက် တင်မြှောက်ခံရသော ဆလေးရှင်း အသင်းဂိုဏ်းဝင် ကာဒီနယ်ချားစ်ဘိုသည် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ဥက္ကဋ္ဌတာဝန်ကို စတင်ထမ်းဆောင်ရမည် ဖြစ်သည်။

ဥက္ကဋ္ဌ ကာဒီနယ်သည် ခရစ္စမတ်မတိုင်ခင်က စာတစ်စောင်ထုတ်ပြန်ခဲ့သည်။ ထိုစာတွင် အာရှတိုက်နေသူ အားလုံး အတွက် တရားမျှတခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ခြင်း လမ်းစဉ်ကို ဆက်လက် လျှောက်လှမ်းကြရမည်ဟု ရေးသားခဲ့သည်။

"အာရှ တိုက်အတွင်း သိုးထိန်းလုပ်ငန်းများအားလုံး ရောက်ရှိရမည့် မှတ်တိုင် ၅ ခုကို ကျွန်ုပ်အကြံပြုလိုပါသည်" ဟု ရေးသားဖော်ပြခဲ့သည်။

ထို ၅ ချက်မှာ - Evangelization in Third Millennium belongs to Asian

Church, (တတိယ ထောင်စုနှစ်များ တွင် ဧဝဂေလိ သတင်းကောင်း ဖြန့်ဝေခြင်း) သည် အာရှတိုက်၏ တာဝန်၊ Economic and environmental justice, (စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင် တရားမျှ တမှု)၊ Indigenous rights, (ဒေသခံမူရင်း နေထိုင်သူ တို့၏ ရပိုင်ခွင့်၊ Dialogue with poverty, culture and religions, (ဆင်းရဲခြင်း၊ ယဉ်ကျေးမှု၊ ယုံကြည်ရာဘာသာ တို့နှင့် ဆွေးနွေးရေး) Mainstreaming reconciliation (ပြန်လည်ကျေအေး သင့်မြတ်ခြင်း အား အဓိကထား ပုံဖော်ခြင်း) စသည်တို့ ဖြစ်သည်။

ဤ အချက် ၅ ချက်တို့သည် အာရှတိုက်၏ လက်ရှိ အနေအထားများကို မီးမောင်းထိုးပြကာ စိန်ခေါ်ထားသော အချက်များဖြစ်သည်။ ပုပ်ရဟန်းမင်းကြီး ရဟန္တာဂျွန်ပေါလ်၏ များကြားချက်အတိုင်း အာရှတိုက်သည် ခရစ်တော်၏ သတင်းကို အမြစ်တွယ်စေရေး လုပ်ဆောင်ရန် အလိုအပ်ဆုံး

ဒေသတစ်ခုဖြစ်သည်။

အာရှတိုက်တွင် ဖွံ့ဖြိုးဆဲ နိုင်ငံများ ရှိနေခြင်းကြောင့် စီးပွားရေးတွင် မျှတမှု ရှိစေရန်၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ရန်တို့သည် အလိုအပ်ဆုံး ဖြစ်လေသည်။

စီးပွားရေးများချဲ့ထွင်လာသည် နှင့် အမျှ ဒေသခံတို့၏ တောတောင်ရေမြေတို့သည် ခြိမ်းခြောက်ခံနေရသည်။ ထိုမြေများကို အာရှ ကက်သလစ် အသင်းတော်အနေနှင့် ထိန်းသိမ်းစောင့်ရှောက် ပေးရန် ဖြစ်သည်။

အာရှတိုက်သည် ယဉ်ကျေးမှု နှင့် ဘာသာတရားတို့ များပြားစွာ ရှိသော နေရာဖြစ်သည်။ ဆင်းရဲ မွဲတေခြင်း သည်လည်း အာရှ၏ အမှတ်အသားကဲ့သို့ ဖြစ်နေသည်။ ဤအခြေနေတွင် အသင်းတော်အနေနှင့် အာရှ နိုင်ငံများအတွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် ဤ သုံးခု ကို အမြဲ ရှေ့ရှုရန်

လိုအပ်သည်။

အာရှတိုက်၏ ထင်ရှားသော အချက်တစ်ခုမှာ ပဋိပက္ခများနှင့် အဆုံးမသတ်နိုင်သော စစ်ပွဲများ ဖြစ်သည်။ ထိုအခြေနေတွင် ပြန်လည် ရင်ကြားစေရေး၊ သင့်မြတ်ရေးကို အထူး လုပ်ဆောင်ရန်လိုအပ်သည်။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် မြန်မာနိုင်ငံသို့ လာရောက် စဉ်က မှာကြားခဲ့သကဲ့သို့ အသင်းတော်သည် မုန်းတီးခြင်းဖြစ်စဉ်များ၏ ဆန့်ကျင်ဘက်အဖြစ် ရှိရမည်။

အာရှ အသင်းတော်အနေနှင့် ငြိမ်းချမ်းခြင်းကို ဖော်ဆောင်သူဖြစ်စေရန် ဆင်းရဲခြင်း၊ ယဉ်ကျေးမှု နှင့် ဘာသာတရားတို့ကို ရှေ့ရှုရမည်ဟု ထပ်လောင်း နှိုးဆော်ထားသည်။

Ref: VATICAN MEDIA
CBCM-OSC

ခရစ္စမတ်နေ့ အထိမ်းအမှတ် ဗုဒ္ဓ သံဃာတော်အပါး(၁၀၀) အား ကာလေး ကာကံသလစ်သာသနာမှ နေ့ဆွမ်း ဆက်ကပ်လှူဒါန်း

ခရစ္စမတ်ပွဲတော်နှင့် နှစ်သစ်ကူး ပွဲတော် အထိမ်းအမှတ် စစ်ကိုင်းတိုင်း က လေးမြို့ ရှိ ဗုဒ္ဓသံဃာတော် အပါး (၁၀၀) အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကို ဒီဇင်ဘာ ၂၁ ရက် နံနက် ၁၀ နာရီ အချိန်တွင် ကလေးမြို့ ရိုက်အုပ်ဆရာတော်ကြီး ကျောင်းတိုက်၌ ကျင်းပခဲ့သည်။

ခရစ်တော် ဘုရားရှင်၏ မွေးနေ့ပွဲတော် အထိမ်းအမှတ်အဖြစ် ခရစ်ယာန်နှင့် ဗုဒ္ဓဘာသာဝင်များ အချင်းချင်း ရင်းနှီး ချစ်ခင်စေရန် ဦးတည်၍ ကလေး ရိုက်အုပ်ဆရာတော်ကြီး ကျောင်းတွင် ဗုဒ္ဓ ဘာသာ သံဃာတော်များအား ဖိတ်ကြား၍ ယခု ကဲ့သို့ ခရစ္စမတ် နှုတ်ခွန်းဆက်ကာ နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ခြင်းဖြစ်သည်။

ဆွမ်းကပ် လှူဒါန်းပွဲတွင် မြန်မာ နိုင်ငံ ကာကံသလစ် ဆရာတော်ကြီးများ အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် ကလေး ကာကံသလစ် ရိုက်အုပ်ဆရာတော်ကြီး ဖဲလစ် လျန်ခင်း ထန်က သံဃာတော်များကို ဆွမ်း ဆက်ကပ်ခွင့် ရသည့်အတွက် ဝမ်းသာ ပီတိ ဖြစ်မိကြောင်း၊ ယနေ့ကမ္ဘာကြီးတွင် ဆင်ခြင် တုံတရား နည်းပါးမှုနှင့် ဟန်ချက်ညီသော အတွေးအခေါ်များ ကင်းမဲ့မှုကြောင့် ကပ်ဆိုက်နေပြီး ၎င်းကို ကုသရန် တရား ဓမ္မများ နှင့် အသက်ရှင်ရန် လိုအပ်ပါကြောင်း၊ ငြိမ်းချမ်းရေး သွန်သင်မှုများတွင် ဗုဒ္ဓမြတ်စွာ ဘုရား၏ ဓမ္မတရားတော်များနှင့် သူတော် မြတ် ဖရန်စစ်အစီစီတို့၏ ဆုတောင်းပဋ္ဌာ တော်များကို လိုက်ကျင့်ခြင်း အားဖြင့် အမိ



က မှာမြေကြီးကို အလှဆင်နိုင်ရန် မျှော်လင့်ကြောင့် နှုတ်ခွန်းဆက်သ လျှောက်ထားခဲ့ပါသည်။

ကာလေးမြို့နယ် သံဃနာယက အဖွဲ့ဥက္ကဋ္ဌ၊ မဟာသန္တာရုံ ကျောင်းတိုက် ဆရာတော် အဂ္ဂမဟာ ဝုဠဝါစက ပဏ္ဍိတ အဂ္ဂမဟာကျော် ဘဒ္ဒန္တပုညသေဋ္ဌက ဆွမ်းဆက်ကပ် လှူဒါန်းခြင်းအတွက် ကျေးဇူးတင် ဝမ်းမြောက် ကြောင်းပြန်လည် လျှောက်ထား၍ သခင်ခရစ်တော်၏ တရားတော်မြတ်အတိုင်း မေတ္တာတရားတော်မြတ်ထား ပါက ပတ်ဝန်းကျင် ကမ္ဘာလောကကို စည်းလုံးညီညွတ်စွာ ဖန်တီးနိုင်ပြီး ငြိမ်းချမ်းပါစေကြောင်း ပြန်လည် လျှောက်ထား ဆုတောင်းပေးခဲ့သည်။

ဆွမ်းဆက်ကပ်လှူဒါန်းအပြီးတွင် ရိုက်အုပ်ဆရာတော်ကြီး ဖဲလစ် လျန်ခင်း ထန်မှ သံဃာတော်များကို အမှတ်တရ လှူ

ဖွယ် ပစ္စည်းများ လက်ရောက်လှူဒါန်းခဲ့ပြီး ဗုဒ္ဓဆရာတော် သံဃာတော်များ ကိုယ်စား နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ချမ်းမြေ့အောင်စည် ဆရာတော် ကလည်း ဆရာတော်ကြီး ဖဲလစ်လျန်ခင်းထန်ကို ခရစ္စမတ် အမှတ်တရ လက်ဆောင်ပစ္စည်းများ ပြန်လည် ချီးမြှင့် ပေးအပ်သည်။

ဘာသာဓလေ့ထုံးစံ မပျက်စေရန်နှင့် စည်းလုံးညီညွတ်မှု ရှိစေရန် ခရိုင်နှင့် မြို့နယ် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌများ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင် ကူညီမှုဖြင့် ကလေးကာကံသလစ် အသင်းတော်မှ ခရစ္စမတ်အကြို အထိမ်း အမှတ်ဆွမ်းကပ် လှူဒါန်း ပွဲကျင်းပခဲ့သည်မှာ ယခုနှစ်တွင် တတိယကြိမ်အဖြစ်ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း # IP RD



မြစ်ကြီးနားရိုက်အုပ်ဆရာတော်ကြီး ဖရန်စစ်ဒေါ့တန်အမှူးပြုသော ခရစ္စမတ်နှင့် နှစ်သစ်အကြို မိသားစုရပွဲများ



ကချင်ပြည်နယ်၊ ကာကံသလစ် သာသနာ၊ မြစ်ကြီးနား ရိုက်အုပ် ဆရာတော်ကြီး ဖရန်စစ် ဒေါ့တန် အမှူးပြုသော ခရစ္စမတ်နှင့် နှစ်သစ်အကြိုဂုဏ်ပြုမိတ်ဆုံစားပွဲကို ၂၀၁၈ ခု ဒီဇင်ဘာလ ၃၀ ရက်နေ့ ညနေ ၆:၀၀ နာရီတွင် စိန်ကိုလန်ဘန်

ကာသီဒြယ် ဘုရားကျောင်းဝင်း၊ သာသနာ့အကျိုးဆောင် ဓမ္မာရုံ၌ ကျင်းပခဲ့ပါသည်။ မိတ်ဆုံစားပွဲသို့ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင် နှင့် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများနှင့် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊

မြစ်ကြီးနားသာသနာ ရိုက်ချုပ် ဆရာတော်ကြီး ဖရန်စစ်ဒေါ့တန်နှင့် ဘုန်းကြီးစုတော်များ၊ ဘာသာပေါင်းစုံမှ အသင်းတော်ဆရာ ဆရာမများ၊ ငြိမ်းချမ်းမေတ္တာအဖွဲ့မှလူကြီးများ၊ သာသနာ့အကျိုးဆောင် လူကြီး မိဘများနှင့် ဖိတ်ကြားထားသော

ဧည့်သည်တော်များ တက်ရောက်ခဲ့ ကြပါသည်။

ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်နှင့် ရိုက်အုပ်ဆရာတော် ဖရန်စစ်ဒေါ့တန်တို့ မိန့်ခွန်းစာမျက်နှာ ၉ သို့

ပည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့ နှစ်သစ်ကူးအခါသမယတွင် ပြောကြားသည့် နှစ်သစ်ကူးနှုတ်ခွန်းဆက် အမှာစကား (၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်)



Myanmar President Office FB မှကူးယူဖော်ပြခြင်းဖြစ်ပါသည်

ချစ်ခင်လေးစားအပ်တဲ့ နိုင်ငံသူ နိုင်ငံသား မိဘပြည်သူများခင်ဗျား-

နှစ်သစ်မင်္ဂလာ အခါသမယမှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။

နိုင်ငံတော်အစိုးရအနေနဲ့ နိုင်ငံတော်အတွက် အမျိုးသားအကျိုးစီးပွားများ ပေါ်ထွန်းလာစေဖို့ မပြတ်သောသတိ မလျော့သောစိတ်ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း အသိပေးအပ်ပါတယ်။ ယခုမှသည် နောင်လာမယ့် နှစ်များအတွင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စတဲ့ ကဏ္ဍများမှာ အခွင့်အလမ်းကောင်းများ ပိုမိုရရှိလာမယ်ဆိုတဲ့အကြောင်း သတင်းကောင်းပါးအပ်ပါတယ်။

မိမိတို့နိုင်ငံရဲ့ အနာဂတ် ငြိမ်းချမ်းသာယာအောင်၊ နိုင်ငံသူနိုင်ငံသားများရဲ့ဘဝ ချမ်းမြေ့ပျော်ရွှင်အောင် နိုင်ငံတော်အစိုးရအနေနဲ့ ကောင်းမွန်တဲ့ ရည်မှန်းချက် ဦးတည်ချက်များကို ကြိုးပမ်းပုံဖော်သွားမှာ ဖြစ်ပါတယ်။ နိုင်ငံတော်မှာ တွေ့ကြုံရင်ဆိုင်နေရတဲ့ အခက်အခဲ အကျပ်အတည်းများကိုလည်း အမှန်တရားနဲ့ တရားမျှတမှုကို လက်ကိုင်ထားပြီး ဖြေရှင်းခြင်းဖြင့် ကျော်လွှားလွန်မြောက်နိုင်မယ်လို့ ယုံကြည်ပါတယ်။

မိဘပြည်သူများအနေနဲ့လည်း နိုင်ငံတော်အစိုးရရဲ့ ပြည်ထောင်စုကြီးငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး စတဲ့ လုပ်ငန်းစဉ်များအပေါ် ပိုမိုပူးပေါင်းဆောင်ရွက်ပေးကြပါရန် ပန်ကြားအပ်ပါတယ်။

မိဘပြည်သူများအားလုံး ကောင်းကျိုးမင်္ဂလာ အဖြာဖြာနဲ့ ပြည့်စုံနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

ဒီမိုကရေစီဖက်ဒရယ် ရှေ့ခရီးကို ဆက်လက် တက်ကြွစွာ ပါဝင်နိုင်ကြပါစေလို့ ဆန္ဒပြုအပ်ပါတယ်ခင်ဗျား။

အားလုံးကို ကျေးဇူးတင်ပါတယ်။

* * * * *



ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်

စာမျက်နှာ ၈ မှ အဆက်

ပြောကြားရာ ကချင်ပြည်နယ် အမြန်ဆုံး ငြိမ်းချမ်းရန် လူမျိုးဘာသာ မခွဲခြားပဲ အားလုံး စည်းလုံး ညီညွတ်ဖို့ အထူး လိုအပ်ပြီး၊ ဒီခရစ္စမတ်နှင့် နှစ်သစ်ကူး ကာလမှစကာ စည်းလုံး ညီညွတ်ရန် ကြိုးစားကြဖို့နှင့် မူးယစ်ဆေးဝါး ပြဿနာ အမြန်ဆုံး ပပျောက်ရန် ဝိုင်းဝန်းလုပ်ဆောင်ကြဖို့ နှစ်ဦး



စလုံး တစ်ညီတညွတ်တည်း ပြောကြားခဲ့ကြပါသည်။

ယနေ့ နံနက်ပိုင်းတွင်လည်း ခရစ္စမတ် နှင့် နှစ်သစ်အကြို အထိမ်း အမှတ်အဖြစ် မြစ်ကြီးနားရန်ကင်းမှ ဗုဒ္ဓ ရဟန်း သံဃာတော်များအား ခရစ်မတ် လက်ဆောင်ပေးခြင်းနှင့် ဆွမ်းဆက်ကပ် လှူဒါန်းခြင်း အခမ်းအနားကိုလည်း ကျင်းပ ခဲ့ပါသည်။



တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏နေ့အိမ်သို့ ခရစ္စမတ်ခေတ္တတေးသီချင်းများ သွားရောက်သီဆို၍ ခရစ္စမတ်နှုတ်ခွန်းဆက်



အတိုင်း ဆောင်ရွက်ကြစေ လိုကြောင်း၊ မိမိတို့အနေဖြင့် တိုင်းပြည် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို လိုလားပါကြောင်း၊ မိမိတို့ နိုင်ငံသားများ အနေဖြင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် သက်ဆိုင်ရာ ကဏ္ဍအလိုက် တာဝန်ကျေပွန်စွာ ထမ်းဆောင်ကြရန် လိုကြောင်း၊ ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၁ ရက်နေ့က ထာဝရငြိမ်းချမ်းရေးကို ရှေးရှုလျက် ဒေသခံ တိုင်းရင်းသားများ၏ ဘေးဒုက္ခကို စာနာပြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကြေညာချက်အား နှစ်သစ်ကူး လက်ဆောင်အဖြစ် ထုတ်ပြန်ခဲ့ကြောင်း၊ နိုင်ငံ အတွင်းတွင် နေထိုင်ကြသည့် တိုင်းရင်းသားပေါင်းစုံ၊ ဘာသာပေါင်းစုံ ပူးပေါင်းပြီး ငြိမ်းချမ်း သာယာပြောအောင် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ယခုခရစ္စမတ်ကာလမှစ၍ အနာဂတ်ကာလတွင် တည်ငြိမ် အေးချမ်းမှု၊ ငြိမ်းချမ်းမှု၊ စိတ်ချမ်းသာမှု၊ ဖွံ့ဖြိုးတိုးတက်မှုများ ရရှိစေရန် ဆုမွန်ကောင်းတောင်းပါကြောင်းပြောကြားသည်။

ရန်ကုန်သာသနာ Catholic Yangon Youth လူငယ်များအဖွဲ့သည် ဒီဇင်ဘာလ ၂၃ ရက် ညနေပိုင်းတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ နေအိမ်သို့ သွားရောက်ကာ ခရစ်မတ်ခေတ္တတေး သီချင်းများ သီဆိုပြီး ငြိမ်းချမ်းရေးဆုတောင်း စကားများ ဂုဏ်ပြုပြောကြားကြသည်။

နုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။ ထို့နောက် Catholic Yangon Youth လူငယ်များအဖွဲ့မှ ခရစ္စမတ် လက်ဆောင် ပစ္စည်းအား တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီးဒေါ်ကြူကြူလှထံ ပေးအပ်ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီးတို့က ခေတ္တတေးသီချင်းများ သီဆိုရာတွင် အသုံးပြုနိုင်ရန်အတွက် လိုအပ်သည့် တူရိယာပစ္စည်း၊ အလှူငွေများနှင့် လက်ဆောင်ပစ္စည်းများ ပြန်လည် ပေးအပ်သည်။

ချုပ်က နုတ်ခွန်းဆက်စကား ပြန်လည်ပြောကြားရာတွင် ယခုကဲ့သို့ လာရောက်၍ ဆုမွန်ကောင်း တောင်းပေးသည့် အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့ နိုင်ငံသားများအနေဖြင့် တိုင်းပြည်ကို တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ မည်သည့် ဘာသာတွင်မဆို အေးချမ်းမှုကို လိုလားသည်ကို အဆုံးအမများတွင် တွေ့မြင်နိုင်ကြောင်း၊ သို့သော် တစ်ချို့မှ အဓိပ္ပာယ် အမျိုးမျိုးဖွင့်ဆိုပြီး အသုံးပြုဆောင်ရွက်နေသည်များလည်း ရှိသဖြင့် အားလုံးမှ ဝိုင်းဝန်းထိန်းသိမ်းပြီး အရှိ တရား

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့် မိသားစုများက လူငယ်များ အဖွဲ့အား စားသောက်ဖွယ်ရာများနှင့် တည်ခင်းဧည့်ခံပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီး ဒေါ်ကြူကြူလှ ၊ မိသားစုဝင်များက Catholic Yangon Youth လူငယ်များအဖွဲ့အား တစ်ဦးချင်း ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။

ကိုးကား - မြန်မာ့အလင်းသတင်းစာ

မုံရွာမြို့မှ ရဟန်း၊ ကိုရင်၊ သီလှရှင် နှင့် ဘာသာဝင်များ စုပေါင်း၍ အကျဉ်းထောင်သို့ သွားရောက်ကာ ခရစ္စမတ်ပွဲကျင်းပပေးခဲ့



ဝင် (၁၇) ဦးတို့ ပါဝင်ခဲ့ကြသည်။ အကျဉ်းထောင်အတွင်း ခရစ္စမတ်ပွဲကျင်းပရန် အကျဉ်းဦးစီးမှူး ဗိုလ်မှူး ခင်

မောင်ထွန်းမှ ခွင့်ပြုပေးခဲ့ပြီး ရဟန်းတော်များ နှင့် ဘာသာဝင်များ အဖွဲ့သည် အကျဉ်းသားများအား ခရစ္စမတ် သီချင်း သီဆို



မုံရွာမြို့မှ ရဟန်း၊ ကိုရင်၊ သီလှရှင်နှင့် ဘာသာဝင်များသည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်တွင် မုံရွာ အကျဉ်းထောင်သို့ သွားရောက်ကာ ခရစ္စမတ်ပွဲကျင်းပပေးခဲ့သည်။ အကျဉ်းထောင်သို့ သွားရောက်သည့်အဖွဲ့တွင် မုံရွာအုပ်စုရှိ ရဟန်းတော်များ

ဖြစ်ကြသော ဘုန်းတော်ကြီး အန်ထော်နီဇော်ဝင်း၊ ဘုန်းတော်ကြီး ဩဂတ်စတင်းတင်ထွန်း၊ ဘုန်းတော်ကြီး အောင်ကျော်ဇော်၊ ကိုရင် ရှိန်းထက်အောင်၊ ဂရုကာရေး သီလှရှင် (၂)ပါး၊ စိန်ဂျိုးဇက် သီလှရှင် (၂)ပါး၊ စိန်အလှိုက်ရှက် သီလှရှင် (၁)ပါး နှင့် မုံရွာမြို့ အသင်းအဖွဲ့များ ကိုယ်စား ဘာသာ

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ပြောပြတဲ့ မင်းသုံးပါးနှင့် မွေးကင်းစ ခရစ်တော်ကလေးလေး ရဲ့ အဓိပ္ပါယ် နိုင်ငံသားများအနေဖြင့် တစ်ဦးနှင့်တစ်ဦး မေတ္တာပေးနိုင်လျှင် မြန်မာနိုင်ငံကို ယှဉ်နိုင်မည့် နိုင်ငံရှိနိုင်မည်မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော



မေတ္တာတရားသည်သာ အကောင်းဆုံး ဆုလက်ဆောင်ဖြစ်ကြောင်း၊ ခရစ္စမတ်ပွဲသို့ လာရောက်ရာတွင် အချင်းချင်း အပေါ်ထားရှိသော မေတ္တာတရားနှင့် နိုင်ငံအပေါ်ထားသော မေတ္တာတရားများကို သယ်ဆောင်လာမည် ဆိုပါက ၎င်း အရာထက်ကောင်းသော ဆုလက်ဆောင်ရှိနိုင်မည် မဟုတ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ခရစ္စမတ်နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။

ဒီဇင်ဘာလ ၂၁ရက်က ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူ၏ နေအိမ်တွင် ခရစ္စမတ်ပွဲတော်နှင့် ကျေးဇူးတော်ချီးမွမ်းခြင်း အခမ်းအနားကျင်းပခဲ့ပြီး ၎င်းအခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဟောင်း ဦးထင်ကျော် နှင့် ဇနီးအပြင် နိုင်ငံတော်အကြီးအကဲများ ပါဝင် တက်ရောက်ခဲ့ကြသည်။

၎င်းအခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မှ ခရစ္စမတ်နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး မေတ္တာတရား၏ အရေးကြီးပုံနှင့် ပတ်သက်၍ မင်းသုံးပါးနှင့် မွေးကင်းစခရစ်တော်ကလေး၏ အဓိပ္ပါယ်ကို ရှင်းပြပြောဆိုခဲ့သည်။

"ခရစ်စမတ်ကာလရဲ့ သက်တော့ပထမဦးဆုံးကတော့ ခရစ်တော် ကလေးလေး၊ မွေးကင်းစ ခရစ်တော်ကလေးလေးဖြစ်ပါတယ်။ ဒုတိယ သက်တော့ ကြယ်စင်ကြီးဖြစ်ပါတယ်။ ဘာဖြစ်လို့ဒုတိယ သက်တော့ ကြယ်စင်ကြီးဖြစ်ရလဲဆိုတော့ ဒီကြယ်စင်ကြီးကို လိုက်ခြင်းအားဖြင့် ဒီကြယ်စင်ကြီးကို ကြည့်ပြီးတော့ ဒီကြယ်စင်ကြီးရဲ့ အလင်းရောင်ရဲ့ နောက်ကိုလိုက်လာခြင်းအားဖြင့် တချို့ကလည်း ဘုရင်ကြီး

သုံးပါး လို့ဆိုတယ်။ တချို့ကလည်း ပညာရှိကြီး သုံးပါး လို့ဆိုတယ်။ သူတို့ဟာ ခရစ်တော်လေး မွေးတဲ့နေရာကို ရောက်ခဲ့တာပေါ့။ စိတ်ဝင်စား စရာကောင်းတာက ဘာဖြစ်လို့ ဒီလို ခရစ်တော်ကို လိုက်ရာလာတဲ့ ပုဂ္ဂိုလ်ကြီးသုံးပါးကို တချို့က ဘုရင်ကြီး သုံးပါးခေါ်ပြီး တချို့က ပညာရှိကြီး သုံးပါးခေါ်လဲ ဆိုတာကို ကျွန်မတို့ စဉ်းစားစရာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မရဲ့ အထင်မှာတော့ တချို့အတွက် ဆိုရင် ကမာပေါ်မှာ အရေးကြီးဆုံးအရာဟာ အာဏာပဲ။ အာဏာဆိုတော့ ဒါဟာဘုရင် ပေါ့

နော်။ အရေးကြီးဆုံး၊ အင်အားအရှိဆုံးဆိုတာ အာဏာရှိတဲ့ ဘုရင်များဖြစ်ရမယ်လို့ ဒီလို တချို့က စဉ်းစားတယ်။ တချို့ကတော့ ကမ္ဘာပေါ်မှာ ဒီလောကကြီးမှာ အရေးကြီးဆုံးအရာ အင်အားအရှိဆုံး အရာဟာ ပညာပဲလို့ ဒီလိုပဲ တွေးတဲ့ အခါကြတော့ ဒီလောကမှာ အရေးကြီးဆုံး၊ အင်အားအရှိဆုံး ပုဂ္ဂိုလ်ကြီးများဟာ ခရစ်တော်လေးကို လာပြီးရှာကြတယ် ဆိုတဲ့ သဘောပါပဲ။ ဒီတော့ ဘယ်လောက်ပဲ အာဏာရှိသူပဲဖြစ်ဖြစ်၊ ပညာရှိသူ ပဲဖြစ်ဖြစ် နောက်ဆုံးကြတော့ မေတ္တာတရား ရှေ့မှောက်မှာ ကြတော့ ခေါင်းလွဲလို့မရပါဘူး မေတ္တာတရားသာလျှင် ထိပ်ဆုံးကဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အာဏာရှိတဲ့ ဘုရင် ကြီးတွေပဲဆိုဆို၊ ပညာရှိကြီးတွေပဲဆိုဆို မွေးကင်းစ ခရစ် တော်ကလေးလေးကို လာပြီးတော့ ဖူးမျှော်တယ်။ ခရစ်တော် ကလေးလေးဟာ လောကရဲ့ အလင်းရောင်ဖြစ်တယ်။ လောကရဲ့ မျှော်လင့်ရာဖြစ်တယ်ဆိုပြီး လာခဲ့ကြတာဟာ မေတ္တာကို ဘယ်လောက်ကျွန်မတို့ လူသားတွေ ငတ်မွတ် သလဲဆိုတာကို ပြတာပဲ။ ဒါဟိုအရင်ကလည်း ဒီလိုပဲ၊ အခုလဲ ဒီလိုပဲ။ နောင်အနာဂတ်မှာလဲ ဒီအတိုင်းပဲဖြစ် သွားမှာပါ။ မေတ္တာလောက် တန်ဖိုးရှိတာ။ ဒီလောကကြီးမှာ ဘာမှမရှိပါဘူး။ မေတ္တာခံယူရသူ တစ်ယောက်ဟာ ဒီလောကမှ ပြီးပြည့်စုံပါတယ်။ ဒီလောကမှာ ငါ့ကို တကယ် မေတ္တာရှိတဲ့သူ တစ်ယောက် ရှိနေတယ်ဆိုတာကို အပြည့်အဝယုံနိုင်လို့ရှိရင်တောင်မှ ဒီဟာကို ကိုယ့်ဆီက ဘယ်သူ ကမှ လူယူမသွားနိုင်တဲ့ တန်ဖိုးရှိတဲ့ ရတနာ တစ်ခု ဖြစ်ပါတယ်။" ဟု အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရှင်းလင်းပြောပြခဲ့သည်။

တစ်ဦးနှင့်တစ်ဦး မေတ္တာပေးခြင်းသည် အကြီးဆုံးဆု၊ တန်ဖိုးအမြင့်မားဆုံး လက်ဆောင်ကို ပေးခြင်းဖြစ်ပြီး မြန်မာနိုင်ငံသည် ကြီးကျယ်ပြီး အင်အားကြီး ချမ်းသာသည့် နိုင်ငံမဟုတ်သော်လည်း မြန်မာနိုင်ငံသူ နိုင်ငံသားများ အနေဖြင့် တစ်ဦးနှင့်တစ်ဦး မေတ္တာပေးနိုင်လျှင် မြန်မာနိုင်ငံကို ယှဉ်နိုင်မည့် နိုင်ငံကမ္ဘာပေါ်တွင် ရှိနိုင်မည် မဟုတ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

"ကျွန်မတို့နိုင်ငံဟာ ကြီးကျယ်တဲ့နိုင်ငံမဟုတ်ဘူး၊ အခုလက်ရှိမှာ အားအားကြီးနေတဲ့နိုင်ငံလည်း မဟုတ်ဘူး၊ အင်မတန်မှ ချမ်းသာတဲ့ နိုင်ငံလည်း မဟုတ်ဘူး၊ ဒါပေမယ့် ကျွန်မတို့ နိုင်ငံသူ နိုင်ငံသားများဟာ တစ်ဦးနှင့် တစ်ဦး မေတ္တာပေးနိုင်မယ်ဆိုရင် ကျွန်မတို့နိုင်ငံနဲ့ ယှဉ်နိုင်တဲ့ နိုင်ငံ ဒီကမ္ဘာပေါ်မှာ မရှိနိုင်ပါဘူး။ ဒါကြောင့်မို့ အားမငယ်ပါနဲ့၊ ခရစ်စမတ်အချိန်အခါမှာ မွေးကင်းစ ခရစ်တော်ကလေးလေးဟာ နွားတင်းကုတ်ထဲမှာမွေးတယ်။ နွားတင်းကုတ်မှာ မွေးတယ်ဆိုတာက ဆင်းရဲနွမ်းပါးဆုံး နေရာမှာ မွေးတယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ တည်းခိုခန်းမှာ နေရာမရှိလို့၊ အခန်းမပေးနိုင်လို့ ဒီနွားတင်းကုတ်မှာပဲသွားပါဆိုတော့ နွားတင်းကုတ်မှာပဲ သွားပြီး နွားတင်ကုတ်ထဲမှာပဲ ဖွားမြင်လာတဲ့ ခရစ်တော်လေးဟာ တစ်လောကလုံးကို အလင်းရောင် ပေးတော်မူတယ်ဆိုပြီး ဒီပညာရှိကြီးသုံးပါးက လာရောက်ပြီး ကြည့်ညှိမှုပြုတယ်။" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ နေအိမ်တွင် ကျင်းပသော ခရစ္စမတ်ပွဲတော်နှင့် ကျေးဇူးတော် ချီးမွမ်းခြင်း အခမ်းအနားတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့က ခရစ္စမတ်နှုတ်ခွန်းဆက် ဆုတောင်းစကား အသီးသီးပြောကြားခဲ့ကြသည်။

ထို့အပြင် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၏ နေအိမ်တွင်လည်း ခရစ္စမတ်ဝတ်ပြု ဆုတောင်းခြင်းနှင့် ကျေးဇူးတော်ချီးမွမ်းခြင်းကို ဒီဇင်ဘာလ ၂၅ ရက်နေ့၌ ကျင်းပခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်သမ္မတဟောင်း ဦးထင်ကျော်နှင့်ဇနီး၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ နှင့်ဇနီး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့်ဇနီးတို့နှင့် အခြား နိုင်ငံတော်အကြီးအကဲများ တက်ရောက်ပါဝင်ခဲ့ကြသည်။

ချမ်းဇော်အောင် | CBCM-OSC |

စာမျက်နှာ ၁၀ မှ အဆက်

ခြင်း၊ အကများ ကပြခြင်းဖြင့် သတင်းကောင်းကို ဝေမျှခဲ့ကြသည်။ ထို့နောက် အကျဉ်းထောင် ဝန်ထမ်းများနှင့် အကျဉ်းသား (၁၀၀၀) အား ညနေစာ လှူဒါန်းကျွေးမွေးခဲ့ကြသည်။

အကျဉ်းဦးစီးမှူးဖြစ်သူ ဗိုလ်မှူးခင်မောင်ထွန်းက ယခုကဲ့သို့ အကျဉ်းသားများကို လာရောက်ကြွေးမွေး၍ ခရစ္စမတ်ပွဲကျင်းပပေးခြင်းအတွက် ကျေးဇူးတင်ပါကြောင်း ပြောကြားခဲ့ပြီး နောင်နှစ်များတွင်လည်း လာရောက်ရန် ဖိတ်ခေါ်ခဲ့သည်။

မုံရွာမြို့မှာ ရဟန်းတော်များ နှင့် ဘာသာဝင်အသင်းအဖွဲ့များ စုပေါင်း၍ မုံရွာအကျဉ်းထောင်တွင် ပြီးခဲ့သည့် သုံးနှစ်မှစတင်၍ နှစ်စဉ် ခရစ္စမတ်ပွဲ ကျင်းပပေးခဲ့သည်မှာ ယခုနှစ်တွင် ၃ကြိမ် ပြည့်ခဲ့ပြီ ဖြစ်သည်။

ဝန်းထမ်းများနှင့် အကျဉ်းသား (၁၀၀၀) ကို ကျွေးမွေးရန် ဆန်ခြောက်အိတ်၊ ကုလားပဲတစ်အိပ်၊ ဝက်သား အချိန်(၈၀)၊ ဘာဘရာကျော် (၅) ပိ သာ၊ ဆီ (၁၀) ပိ သာ၊ ငရုတ်သီးကြော်၊ အချဉ်ရည်တို့ အတွက် မုံရွာရှိ ဘာသာဝင်များမှ ထည့်ဝင်လှူဒါန်းပေးခဲ့ကြခြင်းဖြစ်သည်။



မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်ပေါင်းစုံအဖွဲ့ချုပ်ကြီးများ စုပေါင်းကျင်းပသည့် "ခရစ်တော်မွေးနေ့ (ခရစ္စမတ်) ကျေးဇူးတော်ချီးမွမ်းခြင်း ပွဲတော် နှင့် မိတ်သဟာယ ညစာစားပွဲ"

နေပြည်တော် ဒီဇင်ဘာ ၁၈

မြန်မာနိုင်ငံ ခရစ်ယာန် အသင်းတော်ပေါင်းစုံ အဖွဲ့ချုပ်ကြီးများ စုပေါင်းကျင်းပသည့် "ခရစ်တော်မွေးနေ့(ခရစ္စမတ်) ကျေးဇူးတော်ချီးမွမ်းခြင်း ပွဲတော်နှင့် မိတ်သဟာယ ညစာစားပွဲ" အခမ်းအနားကို ဒီဇင်ဘာ ၁၈ ရက် ညနေ ၆ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန(၂)၅၅ကျင်းပသည်။ တက်ရောက် သည်။

အဆိုပါ အခမ်းအနားကို မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ခရစ်ယာန် အသင်းတော်များကောင်စီ၊ မြန်မာနိုင်ငံ ဧဝံဂေလိခရစ်ယာန် မဟာမိတ်အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ခရစ်တော်သာသနာပြန့်ပွားမှု ပူးပေါင်း ဆောင်ရွက် ရေးအဖွဲ့ချုပ်တို့ စုပေါင်းကျင်းပခြင်း ဖြစ်သည်။

အခမ်းအနားသို့ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ် နှင့်ဇနီး ဒေါ်ရင်မေ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း နှင့် ဇနီး ဒေါ်နန်းကြင်ကြည်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်နှင့် ဇနီး ဒေါ်ဌေးရီ၊ ပြည်ထောင်စု

ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း နှင့်ဇနီး ဒေါ်အေးသီတာ၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် နှင့် ဇနီး ဒေါက်တာ စိန်စိန်သိမ်း၊ အမျိုးသား လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြည်ထောင်စု ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ဒုတိယ ဝန်ကြီးများ တက်ရောက်ချီမြှင့်ကြသည်။

ကက်သလစ်အသင်းတော်မှဂိုဏ်းအုပ်ဆရာတော်ကြီးများ၊ ဂွန်မန်းဆိန်းယို (ပုသိမ်)၊ အိုက်ဇက်ဓါန (တောင်ငူ)၊ အလကဇနွားပြုံးချို (ပြည်)၊ ဂွန်စောယောဟန် (ရန်ကုန်)၊ တို့ နှင့်အတူ ရဟန်းတော်များ၊ စွတာများနှင့် အကျိုးတော် ဆောင်များ တက်ရောက်ပြီး ခရစ်ယာန် အသင်းတော်များမှ သိက္ခာတော်ရ ဆရာများနှင့် ကိုယ်စားလှယ်များ နှင့် အထူးဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်များကောင်စီ ဗဟိုကော်မတီဝင် မေဂျာနေလင်းထွန်းက ပဏာမ ဆုတောင်းပေးပြီး မြန်မာနိုင်ငံ ကက်သလစ် ဆရာတော်ကြီးများအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဂိုဏ်းအုပ်ဆရာတော် မန်းဂွန်ဆိန်းယိုနှင့် သာသနာရေးနှင့် ယဉ်ကျေးမှု



ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို တို့က ခရစ္စမတ် နှုတ်ခွန်းဆက်စကား ပြောကြားကြသည်။

ထို့နောက် မြန်မာနိုင်ငံဧဝံဂေလိခရစ်ယာန် မဟာမိတ်အဖွဲ့ချုပ် ဥက္ကဋ္ဌ သိက္ခာတော်ရ ဆရာ ဒေါက်တာအေးမင်းက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော် အကြီးအကဲများနှင့် နိုင်ငံသူ နိုင်ငံသားများ အတွက် မေတ္တာပို့ ဆုတောင်းပေးသည်။

ဆက်လက်၍ ခရစ်ယာန် အသင်းတော်ပေါင်းစုံ အဖွဲ့ချုပ်ကြီးများ၏ အထွေထွေ အတွင်းရေးမှူးများ ဖြစ်ကြသော သိက္ခာတော်ရ ဒေါက်တာ မောရစ်လျံနာ၊ ဒေါက်တာ ယောဟန်၊ မွန်ဆီညော် မောရစ်ညွန့်ဝေတို့က သမ္မာကျမ်းစာကို ဖတ်ကြားကြသည်။

ထို့နောက် မြန်မာနိုင်ငံ ခရစ်တော်သာသနာပြန့်ပွားမှု ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ချုပ် ဥက္ကဋ္ဌ သိက္ခာတော်ရဆရာ ဦးအောင်သက်ညွန့်က ခရစ္စမတ် မွေဒေသနာ ကို ဟော ကြားပြီး သိက္ခာတော်ရဆရာ မန်းပါမာစတန်က ကျေးဇူးတင်စကားပြော

ကြား သည်။ ယင်းနောက် စုပေါင်းမှတ်တမ်း တင်စာတ်ပုံရိုက်သည်။

ထို့နောက် သိက္ခာတော်ရဆရာ ဦးအုန်းမြင့်က ကျေးဇူးတော်ချီးမွမ်း ဆုတောင်းပေးပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် ဧည့်ပရိသတ်များက "ယေရှုကြွလာ တော်မူကျူး"မွေသီချင်းကို သီဆိုချီးမွမ်းကြသည်။

ယင်းနောက် မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များ ကောင်စီဥက္ကဋ္ဌ သာသနာ ပိုင်ချုပ်ကြီး စတီဗင်သန်းမြင့်ဦးက ဆုတောင်းကောင်းချီးပေးသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများသည် မိတ်သဟာယ ညစာကို အတူတကွသုံးဆောင်ကြသည်။

ထို့ပြင် အခမ်းအနားတွင် တေးသံရှင် ဖြူဖြူကျော်သိန်း၊ JESSE၊ ဆရာစံပီ၊ စလုကာနှင့် မိုင်ကြည်ကြည်ဝင်း တို့က ဂုဏ်တော်ချီးမွမ်းကြပြီး ခရစ်ယာန် သာသနာ အဖွဲ့အစည်းများက သံစုံသီချင်းများ ကျူးကြသည်။

Ref: Myanmar President Office



ကာဒီနယ် ချားလ်စ်ဘိုအတွက် အလှူငွေ

ရန်ကုန်ဂိုဏ်းချုပ်သာသနာ ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ် ချားလ်စ်ဘို၏ သက်တော် ၇၀ ပြည့်မွေးနေ့ နှင့် ဆရာတော် ဝါတော် ၂၈ ဝါ ပြည့် အထိမ်းအမှတ် လက်ဆောင်အဖြစ် ရရှိသော ငွေသားမှာ မြန်မာကျပ် ၄၆၇၅၁၃၀၀၊ အမေရိကန်ဒေါ်လာ ၃၅၅၀၀၊ ဥရောပ ယူရို ၆၇၅၊ စင်္ကာပူ ဒေါ်လာ ၁၀၀ ဖြစ်ကြောင်း ကာဒီနယ် ရုံးတော်မှ ဒီဇင်ဘာ ၁၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ စုစုပေါင်း ပမာဏမှာ မြန်မာကျပ်ငွေအားဖြင့် သိန်း ငါးရာ ကျော် ရှိပါသည်။

ကြိုတင် ကြေငြာထားသည့်အတိုင်း လက်ခံရရှိသော အလှူငွေများကို မြစ်ကြီးနား၊ ဗန်းမော်နှင့် လားရှိုးသာသနာအတွင်းရှိစစ်ဘေးရှောင်ဒုက္ခသည်စခန်းများအတွက် သက်ဆိုင်ရာ ဆရာတော်ကြီးများမှတစ်ဆင့် ပေးပို့လှူဒါန်းသွားမည် ဖြစ်ကြောင်း လည်း ဖော်ပြထားသည်။

စေတနာတရားထက်သန်စွာ ပါဝင်လှူဒါန်းကြသော အလှူရှင်များအတွက် ထာဝရ ဘုရားရှင်သည် ပိုလှူစွာကောင်းကြီးပေးပါစေကြောင်း ကာဒီနယ်မှ ဆုတောင်းပေးလိုက်သည်။



ဖယ်ခုံဂိုဏ်းအုပ်သာသနာ၏ ကက်သီဒြယ်ကျောင်းသစ်ဖွင့်လှစ်ခဲ့ပြီး ဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ ဗာတိကန်သံအမတ် ဆရာတော် ပေါလ် ချန်အင်နမ် တက်ရောက်



ဖယ်ခုံ ဂိုဏ်းအုပ်သာသနာ၏ သာသနာ့ဗဟို ကျောင်းတိုက်ဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၁၄ ရက်နေ့ ညနေပိုင်းက ကျင်းပခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ ရဟန်းမင်းကြီး၏ ကိုယ်စားလှယ်တော် (သံအမတ်) ပေါလ်ချန်အင်နမ်၊ ဖယ်ခုံ ဂိုဏ်းအုပ် သာသနာ ဆရာတော်ကြီး ပီတာလှတို့နှင့် သာသနာ အသီးသီးမှ ဆရာတော် (၇)ပါး တက်ရောက် ပါဝင်ခဲ့ကြသည်။

အခမ်းအနားတွင် ရဟန်းမင်းကြီး၏ ကိုယ်စားလှယ်တော် ပေါလ်ချန်အင်နမ်၊ ဖယ်ခုံဂိုဏ်းအုပ် သာသနာဆရာတော်ကြီး ပီတာလှတို့မှာ ဦးဆောင်ပြီး ဖယ်ခုံသာသနာ့ဗဟိုကျောင်းတိုက်သစ်အား ကောင်းချီးပေးကာ ဖဲကြီးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။

ကက်သီဒြယ် ဘုရားကျောင်းသစ် ဖွင့်ပွဲတွင် ရဟန်းမင်းကြီး၏ ကိုယ်စားလှယ်တော် ပေါလ်ချန်အင်နမ်မှ အမှာစကား မိန့်ကြားပေးခဲ့ရာတွင် "ဘုရားကျောင်းတော်ဆိုတာ ကျွန်ုပ်တို့ ဘဝအသက်တာရဲ့ ဗဟိုချက်မဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘုရားသခင် ကျိန်းဝပ်တော်မူသော ဗိမာန်တော်ဖြစ်ပြီး ကျွန်ုပ်တို့ ဘဝအသက်တာအတွက် လိုအပ်သော ကျေးဇူးတော်များကို

တောင်းလျှောက်ရာ ဘုရားသခင်နဲ့ လာရောက်တွေ့ဆုံရာနေရာဖြစ်လို့ပါပဲ။" ဘုရားကျောင်းသည် ဘုရားနှင့်လူနှင့်ကြား ဆက်သွယ်ရာ ဘုရားသခင်၏ သန့်ရှင်းငြာနဖြစ်ကြောင်း မိန့်ကြားခဲ့ပြီး ဖယ်ခုံသာသနာတော်ကြီး အတွက် ဂုဏ်ယူ ဝမ်းမြောက်ကြောင်း မိန့်ကြားခဲ့သည်။

ဖွင့်ပွဲအခမ်းအနားသို့ သာသနာအသီးသီးမှ ဆရာတော်များ၊ ဘုန်းတော်ကြီးများ၊ သီလရှင်များ၊ ကိုရင်များနှင့် ဓမ္မမိတ်ဆွေများ ပါဝင်တက်ရောက် ခဲ့ကြပါသည်။ ဖွင့်ပွဲတွင် ဆရာတော်ကြီးများ၊ ဘုန်းတော်ကြီးများနှင့်အတူ စိပ်ပုတီး စိပ်ခြင်းကိုလည်း ပြုလုပ်ခဲ့ပြီး ညပိုင်းတွင် ဖျော်ဖြေရေး အစီစဉ်များဖြင့် ဖျော်ဖြေခဲ့ကြသည်။

ပီးမေသာသနာပြု ဘုန်းတော်ကြီးများ၏ ကြိုးစားအားထုတ်မှုကြောင့် ဖယ်ခုံတိုက်နယ် အုပ်စုကို ၁၈၈၂ ခုတွင် တည်ထောင် နိုင်ခဲ့ပြီး ပထမဦးဆုံး သစ်သားကျောင်းဆောင်ငယ် တစ်ဆောင်ကို ၁၉၁၈ ခုနှစ်တွင် ဆောက်လုပ်နိုင်ခဲ့ပြီး ရွှေနလုံးတော် ဘုရားကျောင်းအဖြစ် အပ်နှံခဲ့ကြသည်။ ဘာသာဝင်ဦးရေ တိုးပွားလာမှုကြောင့် ၁၉၂၇ ခုနှစ်တွင် သစ်သားကျောင်း



ဆောင်ကို ဖျက်သိမ်း၍ ကွန်ကရစ်ဘုရားကျောင်းတစ်ဆောင် ထပ်မံဆောက်လုပ်ခဲ့ကြပြီး ၎င်းကွန်ကရစ် ကျောင်းဆောင်မှာ စစ်ဘေးဒဏ်၊ ငလျင်ဒဏ်များနှင့် ၂၀၀၄ ဆူနာမီ ငလျင်ဒဏ်ကို ခံခဲ့ရသည်။ နောက်တစ်နှစ် ၂၀၀၅ ခုနှစ်တွင် ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ် ဘက်နဒစ် (၁၆) မှ ဖယ်ခုံတိုက်နယ်ကို ဖယ်ခုံသာသနာ အဖြစ်သို့ ကြေညာခဲ့သဖြင့် ရွှေနလုံးတော် ဘုရားကျောင်းသည် သာသနာ၏ ဗဟိုဘုရားကျောင်း ကက်သီဒြယ် အဖြစ်သို့ ရောက်ရှိလာပြီး ဘုရားကျောင်းဆောင် သစ်ဖြင့် အစားထိုးရန်လိုအပ်လာခဲ့သည်။

သာသနာ၏ ပထမဆုံး ဆရာတော်ကြီး ပီတာလှ မှ ကျောင်းဆောင်သစ်ကို အုတ်မြစ် ချပေးခဲ့ပြီး တည်ဆောက်ခြင်း လုပ်ငန်းများစတင်စေခဲ့သည်။ ကက်သီဒြယ်ကျောင်းတော်သစ်ကြီးကို ဖယ်ခုံ သာသနာနယ် အသီးသီးမှ ဘာသာဝင်များ၏ လှူဒါန်းမှု သာသနာနယ် အသီးသီးနှင့် ရပ်နီးရပ်ဝေး ဘာသာဝင်များ၏ လှူဒါန်းကူညီမှုဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက် ညနေပိုင်းတွင် ကောင်းကြီးပေး ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်သည်။

ကိုးကား - RVA Myanmar Service

ထို့ကြောင့် ၂၀၁၂ ခုနှစ်တွင်ဖယ်ခုံ



© RVA MYANMAR SERVICE

YANGON CITY CHRISTMAS
ရန်ကုန် မြို့တော် ခရစ္စမတ်
ဒီဇင်ဘာ ၂၃၊ ၂၄၊ ၂၅ ရက်များတွင် သုံးညတာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့



နိုင်ငံတော်တည်ဆောက်ရေးမှာ အသင်းတော်၏ ပါဝင်မှုအခန်းကဏ္ဍ ရန်ကုန် ဝိုက်ချုပ်သာသနာနယ်များ အလုပ်ရုံ ဆွေးနွေးပွဲပြုလုပ်

မြန်မာနိုင်ငံ ကက်သလစ် ဆရာတော်ကြီးများ အဖွဲ့ချုပ်၏ ဆွေးနွေးဆုံးဖြတ်ချက်အရ ချမှတ်ထားသော နိုင်ငံတော်တည်ဆောက်ရေးတွင် ကက်သလစ် အသင်းတော် အနေနှင့် ပါဝင် လုပ်ဆောင် နိုင်မည့် ကဏ္ဍ ၅ ရပ်ကို သာသနာအလိုက် အကောင်အထည်ဖော်ဆောင်ရွက် အလုပ်ရုံ ဆွေးနွေးပွဲကို ၂၀၁၈ ဒီဇင်ဘာလ ၂၈-၂၉ ရက်နေ့တွင် ရန်ကုန်ကက်သလစ် ဝိုက်ချုပ် ဆရာတော် ကျောင်းတိုက်တွင် ကျင်းပပြုလုပ် ခဲ့ကြသည်။



ဤအလုပ်ရုံဆွေးနွေးပွဲတွင် ကာဒီနယ် ချားလ်ဘို တက်ရောက် အဖွင့် အမှာစကား ပြောကြားခဲ့သည်။ ဖွင့်ပွဲအမှာ စကားတွင် "ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ရဲ့ ရည်ရွယ်ချက်က နိုင်ငံတော် တည်ဆောက်ရေးနှင့် ငြိမ်းချမ်းရေး တည်ဆောက်ရေးမှာ အသင်းတော်အနေနဲ့ တတ်နိုင်တဲ့ဘက်ကနေ ပါဝင်လုပ်ဆောင်ဖို့ ရဟန်းမင်းကြီးက မြန်မာပြည် ကက်သလစ် အသင်းတော်ကို တိုက်တွန်းထားတယ်" ဟု ကာဒီနယ်က ပြောကြား ခဲ့သည်။

ဘာ၂၉ရက်နေ့ နံနက်ပိုင်းတွင် ပြုလုပ်ခဲ့သည်။

အသင်းတော်အနေနဲ့ နိုင်ငံတော်တည်ဆောက်ခြင်း၌ ပါဝင် လုပ်ဆောင်ရေးကို ၂၀၁၃ ခုနှစ်တွင် စတင်ပြုလုပ်ခဲ့သည်။ ၂၀၁၆ ခုနှစ်မှာ ကဏ္ဍ (၅) ခုကို ရေးဆွဲပြီး တာဝန်ယူဆောင်ရွက်မယ့် ပုဂ္ဂိုလ်များကို လည်း ရွေးချယ်ခဲ့သည်။

ဖွဲ့စည်းထားသော ပုဂ္ဂိုလ်များသည် ဆရာတော် ရေမွန် ဆွန်လွတ်ဝမ် (ဥက္ကဋ္ဌ), Fr. မောရစ် ညွန့်ဝေ (Coordinator), Fr အမားလ်ရပ် (Facilitator), Dr. ရစ်ချက် ဝင်းထွန်းကြည် (Secretary and sector head for integral human development),

Fr နိုဝယ်နော်အေး (Sector head for Education), Fr လှကပ်စ် (sector head for Justice and Peace), Sr အစွမ်းတာ (Sector head for Women Development), Fr ဟင်နရီ အိုင်ခလိက် (Sector head for interfaith) အသီးသီး တာဝန်ယူဆောင်ရွက်ကြသည်။

နိုင်ငံတော် တည်ဆောက်ရေး အလုပ်ရုံ ဆွေးနွေးပွဲအပြီး ဆရာတော် ဂျွန် စောယောဟန်မှ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ရာ အရင်က သာသနာပြု ပုဂ္ဂိုလ်တွေလည်းပဲ ဒီနိုင်ငံတော် တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ် မတပ်သော်ငြားလည်းပဲ ဒီအရာတွေကို လုပ်ခဲ့ကြတယ်။ ကျွန်ုပ်တို့

သည်လည်းပဲ ကိုယ့်ဘာသာတရား သက်သက်ကြီး လုပ်လို့မရတော့တဲ့အနေအထားမျိုးမှာ ကျွန်ုပ်တို့ နိုင်ငံတော် တည်ဆောက်ရေးမှာ ဘယ်လိုနည်းနဲ့ ပါဝင်ရမလဲ ဆိုတာလည်း ဆရာတော်ကြီးများဆွေးနွေး ကြတယ်ဆိုတဲ့အကြောင်း ပြောကြားခဲ့သည်။

ဤအလုပ်ဆွေးနွေးပွဲကို ရန်ကုန် ဝိုက်ချုပ်သာသနာ လက်အောက်ရှိ ပြည်ပုသိမ်၊ ဖားအံ၊ မော်လမြိုင် သာသနာ တို့မှ ကိုယ်စားလှယ် (၅) ယောက်စီ တက်ရောက်ခဲ့ကြသည်။

(OSC-Mawlamyine)

ခရစ္စမတ် မိတ်ဆုံစားပွဲအခမ်းအနားသို့ ကယားပြည်နယ် ဝန်ကြီးချုပ်တက်ရောက်

လွိုင်ကော်ကက်သလစ်သာသနာ ထေးငှားလျား ကျေးရွာ၊ မင်္ဂလာအေးရိပ်သာတွင် ဒီဇင်ဘာလ ၂၂ ရက် ညပိုင်းက ခရစ္စမတ် မိတ်ဆုံစားပွဲအခမ်းအနားကျင်းပခဲ့ပြီး ၎င်းအခမ်းအနားသို့ ကယားပြည်နယ် ဝန်ကြီးချုပ် နှင့် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများ တက်ရောက်ခဲ့ကြသည်။



အခမ်းအနားတွင် ဖားမော့ကျေးရွာအဖွဲ့မှ ခရစ္စမတ်သီချင်းများဖြင့် သီဆို နှုတ်ဆက်ခဲ့ပြီး ဆရာတော် ဆိုတေးရို ဖမော့မှ နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။

ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိမှ ခရစ္စမတ်နှုတ်ခွန်းဆက်စကား ပြန်လည်ပြောကြားခဲ့ပြီး ဆရာတော် ဆိုတေးရို ဖမော့ထံ ခရစ္စမတ်အမှတ်တရ လက်ဆောင်ပေးအပ်ခဲ့သည်။ ဆရာတော်ဆိုတေးရို ဖမော့မှလည်း ကယားပြည်နယ် အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် နှင့် တက်ရောက်လာသည့် ဧည့်သည်တော်များအား ခရစ္စမတ် အမှတ်တရ လက်ဆောင် ပြန်လည် ပေးအပ်ခဲ့သည်။

သတင်းနှင့် ဓာတ်ပုံ - ကယားပြည်နယ်အစိုးရအဖွဲ့ရုံး

"Peace begins with a Smile" Mother Teresa

ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း နှစ် ၃၀ ပြည့် ဘာသာပေါင်းစုံဆုတောင်းပွဲကို ရန်ကုန်ဂိုဏ်းချုပ်ဆရာတော် ကာဒီနယ်ချားလ်ဘို၊ လက်ထောက်ဆရာတော်ဂျွန်စောယောဟန်တို့ တက်ရောက်ဆုတောင်းပေးခဲ့

ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါ်ခင်ကြည်တို့၏ living monument (သက်ရှိ အထိမ်းအမှတ်) ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အတွက် အမြဲဆုတောင်းပေးမည်ဟု ကာဒီနယ်ကြီးက ဒေါ်အောင်ဆန်းစုကြည်ကို ပြောကြားခဲ့



ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း နှစ် ၃၀ ပြည့် နှစ်ပတ်လည်ဆွမ်းကျွေးအလှူနှင့် ဘာသာပေါင်းစုံ ဆုတောင်းပွဲကို ဒီဇင်ဘာလ ၂၇ ရက်က ရန်ကုန် မြို့ တက္ကသိုလ်ရိပ်သာလမ်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်၌ ပြုလုပ်ခဲ့ပြီး ရန်ကုန်ဂိုဏ်းချုပ် ဆရာတော် ကာဒီနယ်ချားလ်ဘို၊ လက်ထောက်ဆရာတော်ဂျွန်စောယောဟန်နှင့် ရဟန်းတော်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ရန်ကုန် ဂိုဏ်းချုပ် ဆရာတော်ကြီး ကာဒီနယ် ချားလ်ဘိုက အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မိခင်ကြီး ဒေါ်ခင်ကြည်အတွက် ဆုတောင်းမေတ္တာစကား ပို့သ ဆုတောင်းပေးခဲ့သည်။

“...ဖြောင့်မတ်သော သူတို့သည်

အစဉ် ထာဝရ အောက်မေ့ခြင်း ခံရလိမ့်မည်။ ဒေါ်ခင်ကြည်ရဲ့ အောက်မေ့ဖွယ် အခမ်းအနားမှာ ဘာကြောင့်မို့ အောက်မေ့သတိရ သလဲဆိုရင် ခုနဖတ်သွားတဲ့ ဆာလံက အဖြေပေးတယ်” ဟု ကာဒီနယ်က ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီး နှင့် ဒေါ်အောင်ဆန်းစုကြည်၏မိခင်ဖြစ်သူ ဒေါ်ခင်ကြည်အား အောက်မေ့သတိရ စကားပြောကြားခဲ့သည်။

ကာဒီနယ် က လူသားများသည် မအို၊ မနာရန် အမျိုးမျိုး ကြီးစားအားထုတ်ကြကြောင်း၊ ထာဝရ အသက်ရှင်ခြင်း၊ မသေနိုင်သော နည်းလမ်းသည် မေတ္တာလမ်းဖြစ်ပြီး အများအကျိုးအတွက် ကိုယ်ကျိုး စွန့်လွှတ် အနစ်နာခံမှု ဖြစ်ကြောင်း ဒေါ်ခင်ကြည်၏ အောက်မေ့သတိရ ဆုတောင်းပွဲတွင် ပြောကြားခဲ့သည်။

ထို့အပြင် ဒေါ်ခင်ကြည်သည် မြန်မာ နိုင်ငံသားများနှင့်အတူ အသက်ရှင်နေကြောင်းကို “ဘာသာတိုင်း မွန်မြတ်စွာလက်ခံတဲ့ အချက်ကဘာလဲဆိုရင် ဆုတောင်းခြင်း၊ အစာရှောင်ခြင်းနှင့် မရှိဆင်းရဲသားတွေကို ကူညီပေးကမ်းခြင်း ဖြစ်တယ်။ ဆုတောင်းခြင်းထက် မြတ်တာက အစာရှောင်ခြင်းတဲ့။ အစာရှောင်ခြင်းထက် မြတ်တာက မရှိဆင်းရဲသားတွေကို ကူညီပေးကမ်းစွန့်ကြဲခြင်းဖြစ်တယ်။ ဒေါ်ခင်ကြည်ဟာ ကျွန်တော်တို့နဲ့ ရှိနေပါတယ်။ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း အားဖြင့် သူဟာ ကျွန်တော်တို့နဲ့ ရှိနေပါတယ်။ မွန်မြတ်စရာ၊ ဂုဏ်ယူစရာ၊ အတု ယူစရာပဲဖြစ်ပါတယ်။” ဟု ပြောကြားခဲ့ပြီး ဒေါ်ခင်ကြီးဖောင်ဒေးရှင်း၏ မရှိ ဆင်းရဲသားများကို ကူညီနေမှုအား ချီး

မွမ်း ဂုဏ်ပြုခဲ့သည်။
ဒေါ်အောင်ဆန်း စုကြည် သည် ဗိုလ်ချုပ်အောင်ဆန်း နှင့် ဒေါ်ခင်ကြည် တို့၏ living monument (သက်ရှိအထိမ်းအမှတ်) ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်အတွက် အမြဲ ဆုတောင်းပေးကြမည် ဖြစ်ကြောင်း ကာဒီနယ်ကြီးက ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် ၏ မိခင်ကြီး ဒေါ်ခင်ကြည်အတွက် ကာဒီနယ်ကြီးနှင့်အတူ ဟိန္ဒူဘာသာ၊ ခရစ်ယာန် ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဂျူးဘာသာနှင့် ဘဟာအီ ဘာသာတို့မှ ဘာသာရေး ခေါင်းဆောင်များ ပါဝင်ခဲ့ဆုတောင်း ပေးခဲ့ကြသည်။

ချမ်းဇော်အောင်၊ CBCM-OSC



တောင်ကြီးကက်သလစ်ဂိုဏ်းချုပ်သာသနာ၏ ခရစ္စမတ်အကြို မိတ်ဆုံစားပွဲကျင်းပခဲ့ပြီး ရှမ်းပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များတက်ရောက်

တောင်ကြီး ကက်သလစ် ဂိုဏ်းချုပ်သာသနာ၏ ခရစ္စမတ်အကြို မိတ်ဆုံစားပွဲကို ဒီဇင်ဘာလ ၂၀ ရက်နေ့ နေ့လည်ပိုင်း အောက်မေ့ဖွယ် လေးထပ်တိုက် ဓမ္မာရုံတွင် ကျင်းပခဲ့ပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌ နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် စိန်မိုက်ကယ် ရဟန်းဖြစ်သင်ကျောင်းမှ ဘရာသာရ်များက ခရစ္စမတ်တေးသီချင်းဖြင့် သီဆို နှုတ်ဆက်ခဲ့ပြီး တောင်ကြီး ဂိုဏ်းချုပ်ဆရာတော်ကြီး Basilio Athai မှ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များအား ခရစ္စမတ် နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။

ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်မှ ခရစ္စမတ် နှုတ်ခွန်းဆက်စကား ပြန်လည်ပြောကြားပြီး ရှမ်းပြည်နယ်

ဝန်ကြီးချုပ်နှင့် ရှမ်းပြည်နယ် လွှတ်တော်ဥက္ကဋ္ဌတို့က ဆရာတော်ကြီးအား အလှူငွေနှင့် ခရစ္စမတ်လက်ဆောင်များ ပေးအပ်ခဲ့သည်။

ထို့နောက် ဘုန်းတော်ကြီး Fr. Paul Oo Nan မှ ဆရာတော်ကြီး Basilio Athai ၏ ခရစ္စမတ် သဝဏ်လွှာကို ဖတ်ကြားပြီး Fr. Fidele Tin Phe က စားသောက်ဘွယ်ရာများအတွက် ဆုတောင်းဆက်ကပ်ပေးခဲ့ကာ ခရစ္စမတ်အကြို မိတ်ဆုံ စားပွဲတည်ခင်း ဧည့်ခံခဲ့သည်။

ခရစ္စမတ် မိတ်ဆုံစားပွဲ တည်ခင်းနေစဉ် တောင်ကြီးတိုက်နယ် ကက်သလစ်လုပ်ငန်း ကော်မတီမှ ဦးဂျိုးဇက် ခွန်မို ဦးဆောင်သော တေးဂီတအဖွဲ့မှ တေးသီချင်းများဖြင့်ဖျော်ဖြေခဲ့ကြသည်။

U Sai Sheng



ဆရာတော်အားသိုက်မှ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်အားကြိုဆိုစဉ်

လိပ်သိုတိုက်နယ် မိခင်အားနာအသင်း၏ (၆) လပတ်အစည်းအဝေး



တောင်ငူကက်သလစ်သာသနာ၊ လိပ်သိုတိုက်နယ်လုံးဆိုင်ရာ မိခင်အားနာအသင်း၏ (၆)လပတ်အစည်းအဝေးကို ဒီဇင်ဘာလ (၉) ရက် တနင်္ဂနွေနေ့တွင် ကက်သလစ် ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ပြီး တက်ရောက်ပါဝင်သူ (၆၅)ဦးရှိခဲ့သည်။

၎င်းအစည်းအဝေးတွင် လိပ်သိုတိုက်နယ် ကျောင်းထိုင်ဘုန်းတော်ကြီး Rev.Fr. Daniel အာခိုး မှ အဖွင့်အားပေး အမှာစကားပြောကြားပြီး တာဝန်ခံ Sr. ဘက်နက်ဒက် မြတ်နှင့်နွယ်မှ မိတ်ဆက် အားပေးစကားပြောကြားခဲ့ပါသည်။ ထို့နောက် တိုက်နယ်ဥက္ကဋ္ဌ ဒေါ်မေနှယ်စိုးမှ အစီအစဉ်များပြောကြားကာ၊ အတွင်းရေးမှူးဒေါ်လူစီအားဝေမိုးမှ ၂၀၁၈ နှစ်ပတ်လည်အစည်းအဝေး မှတ်တမ်းပြန်လည်ဖတ်ကြားပြီးလုပ်ငန်းတာဝန်ခွဲဝေပေးခဲ့သည်။

ဘဏ္ဍာရေးမှူး ဒေါ်အိစဘဲလာမိုးမှ ငွေစာရင်းရှင်းပြပြီးကျေးရွာ အသီးသီးရှိ ဥက္ကဋ္ဌများမှ လိုအပ်ချက်များအကြံပြုချက်များ တင်သွင်းဆွေးနွေးပေးခဲ့ကြပြီး နောက်လာမည့်နှစ်ပတ်လည် အစည်းအဝေးနှင့် ဝတ်စောင့်ပွဲကို ကျောင်းကုန်းကျေးရွာတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းအတည်ပြုခဲ့ကြသည်။

ဒက်ဇူးမယ် (I.S.R.)

ချီးသူစောအထက်ရွာ ခရစ္စမတ်ပွဲတော်တွင် ဆုများစကားပြိုင်ပွဲကျင်းပ၍ ပထမကိုယ်တော်မြတ်ပေး



တောင်ငူကက်သလစ်သာသနာ၊ ငှက်ပျောတောတိုက်နယ် ချီးသူစောအထက်ရွာ ခရစ္စမတ်ပွဲတော်တွင် သာသနာပြုကလေးသူငယ်များ ဆုများစကားပြိုင်ပွဲနှင့် ပထမကိုယ်တော်မြတ် ခံယူပွဲကို ဒီဇင်ဘာလ ၂၄ရက်မှ ၂၆ ရက်အထိ ၃ ရက်တာ ကျင်းပပြုလုပ်ခဲ့ပါသည်။

ပွဲတော်အစီအစဉ်များကို ကျောင်းထိုင် Rev. Fr. စစ္စတို မြင့်သိန်း၊ လက်ထောက် Rev. Fr. ဂရာဇီရာနို စောရှာဘီ နှင့် Bro. သိန်းဟန် တို့မှ ဦးဆောင်ပြုလုပ်ပေးကာ ပထမဆုကို ချီးသူစောအထက်ရွာ ကလေးများကလည်းကောင်း၊ ဒုတိယဆုကို ချီးသူစောအထက်ရွာ ကလေးများကလည်းကောင်း၊ တတိယဆုကို ကလေးပလိုကျေးရွာမှကလေးများ ကလည်းကောင်းဆုအသီးသီးရရှိကြပါသည်။

ပြိုင်ပွဲဝင်သူနှင့် ပထမကိုယ်တော်မြတ်ခံယူသူကလေးများ(၆၀) ဦးရှိပါသည်။

ဒက်ဇူးမယ်(I.S.R)

စိန်ဖရန့်စစ် ဇေးဗီးယား ကျောင်းပွဲ နှင့် ကောက်သစ်စားပွဲ

တောင်ငူသာသနာ လိပ်သိုမြို့ရှိ ဆပ်ဖြေခြင်းအသင်း ဂိုက်၏ စိန်ဖရန့်စစ်ဇေးဗီးယား ကွန်ဗင့်ကျောင်းပွဲ နှင့် ကောက်သစ်စားပွဲတော်ကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့ က စိန်ဖရန့်စစ်ဇေးဗီးယား ကျောင်းတွင် ကျင်းပခဲ့ပါသည်။ ပွဲတော်အထိမ်းအမှတ် ကျေးဇူးတော်ချီးမွမ်းခြင်း မွှား တ

ဒက်ဇူးမယ်(I.S.R.)

လူငယ်တမန်တော်လုပ်ငန်း အမှုတော်ဆောင်ခြင်း(၄၁) ပြည့် အထိမ်းအမှတ်ကျေးဇူးတော်ချီးမွမ်းခြင်း



တောင်ငူသာသနာတော်အတွက် အဖက်ဖက်မှ စိတ်အားထက်သန်စွာ ဆက်ကပ်လုပ်အားပေးခဲ့သော ဆရာမဒေါ်ထွန်းအေးခိုင် (ခ) မာမီ ဒေါ်ဂျွန်သည် လူငယ်လုပ်ငန်းများတွင် အမြဲတမ်းဦးဆောင် လမ်းပြသွန်သင် ဆက်ကပ်လာခဲ့သည်မှာ ၂၀၁၈ခုနှစ်တွင် (၄၁) နှစ် ပြည့်ခဲ့ပြီးဖြစ်သည်။

၎င်း၏ လူငယ်တမန်တော်လုပ်ငန်းတွင် ဆက်ကပ်လုပ်အားပေးခဲ့ခြင်း (၄၁) နှစ်အထိမ်းအမှတ်အဖြစ် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ (၂) ရက် ညနေပိုင်းတွင် မွန်ဆီညော် Rev.Fr. ဘာဇီးလျို စိုးလင်းအောင်မှ ဂျူဘီလီ မှတ်တိုင်ကို ဖဲကြိုးဖြတ် ကောင်းကြီးပေး၍ ဆရာမဒေါ်ထွန်းအေးခိုင် (ခ) မာမီဒေါ်ဂျွန်ကို ဂုဏ်ပြုခဲ့ကြသည်။ မွန်ဆီညော် Rev. Fr. ဘာဇီးလျို စိုးလင်းအောင်နှင့် သာသနာလုံးဆိုင်ရာ လူငယ်တာဝန်ခံ Rev. Fr. John ငြိမ်းမင်းသူ တို့မှ ဆရာမ မာမီဒေါ်ဂျွန်အတွက် ဂုဏ်ပြုအမှာစကားနှင့် ကျေးဇူးတင်စကား မြှောက်ကြားခဲ့ပြီး ဆရာမလည်း ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။

ဆရာမ ဒေါ်ထွန်းအေးခိုင် (ခ) မာမီဒေါ်ဂျွန်၏ အမှုတော်ဆောင်ခြင်း (၄၁) ပြည့်အထိမ်းအမှတ် ကျေးဇူးတော်ချီးမွမ်းခြင်း အခမ်းအနားတွင် ရဟန်းတော်များ၊ သီလရှင်များ၊ လူငယ်များနှင့် ဧည့်သည်တော်များ (၁၅၀) ကျော် ပါဝင်ခဲ့ကြပါသည်။

ဒက်ဇူးမယ်(I.S.R)

ငှက်ပျောတောတိုက်နယ်လူငယ်များနယ်လူညီကွင်းဆင်းခြင်း



တောင်ငူသာသနာ၊ ငှက်ပျောတောတိုက်နယ် ကက်သလစ် လူငယ်တာဝန်ခံ Rev. Fr. ဂါရာဇီယားနို စောရှာဘီ သာသနာ လူငယ်ဥက္ကဋ္ဌ စောစီလျှံထွန်း နှင့် တိုက်နယ်လူငယ်အမှုဆောင်များ စုစုပေါင်း လူငယ် အင်အား ၂၅ ဦးတို့သည် တိုက်နယ်တွင်းရှိ ကျေးရွာများသို့ ၂၀၁၈ ခု ဒီဇင်ဘာ ၈ ရက်မှ ၁၄ရက် အထိ နယ်လူညီကွင်း ဆင်းခဲ့ကြပါသည်။

၎င်းကွင်းဆင်းရာတွင် လူငယ်များ ဖွဲ့စည်းပုံပြန်လည်စစ်ဆေးခြင်း၊ အားပေးစကားပြောခြင်းနှင့်ရှေ့လုပ်ငန်းစဉ်များဆွေးနွေးခြင်းစုပေါင်းမွှားတင်ပူဇော်ခြင်းပြုလုပ်ခဲ့သည်။

ကွင်းဆင်းခဲ့သောကျေးရွာများမှာ ကျေးမင်းညောင်ပင်တောင်၊ ဗဟုန်း၊ဒေဒါရို၊ သက္ကံပလို၊ သဲပျော်အထက်၊ ချီးသူစောအထက် နှင့် ငှက်ပျောတောအထက်တို့ ပါဝင်ပါသည်။

Fr.Ruby

တောင်ငူ ဝိုက်အုပ်သာသနာ ဆရာတော် နှင့် ရဟန်းတော်များ ၏ နှစ်ပတ်လည် ဝတ်စောင့်ပွဲ နှင့် အစည်းအဝေး



တောင်ငူကက်သလစ်သာသနာ ဆရာတော်နှင့်ရဟန်းတော်များ နှစ်ပတ်လည် ဝတ်စောင့်ခြင်းနှင့် အစည်းအဝေးကို ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၂၇ ရက်မှ ဒီဇင်ဘာ ၆ အထိ တောင်ငူမြို့ ကက်သလစ်ဆရာတော်ကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ဝတ်စောင့်ခြင်းကို နိုဝင်ဘာ ၂၇ ရက်မှ ဒီဇင်ဘာ ၂ ရက်နေ့အထိ ၆ ရက်တာ ကျင်းပပြုလုပ်ခဲ့ကြပြီး ၄ ရက်တာ အစည်းအဝေးကို ဒီဇင်ဘာလ ၃ ရက်နေ့မှ ၆ ရက်နေ့ အထိ ဆက်တိုက်ကျင်းပခဲ့ကြသည်။

ဒီဇင်ဘာလ ၂ ရက် တနင်္ဂနွေနေ့တွင် ဆရာတော် အိုက်ဇက်ခါနု နှင့်ရဟန်းတော်များ

စုပေါင်းမိန့်တရားတော်မြတ်၌ ဆီများကောင်းချီးပေးခြင်း အခမ်းအနားကိုလည်း ပြုလုပ် ခဲ့သည်။ ၎င်းအခမ်းအနားတွင် ဆရာတော်၊ ရဟန်းတော်များအတွက် အလှူရှင်များနှင့် ဘာ သာသူများမှ လှူဒါန်းပေးသော လှူဖွယ်ဝတ္ထုပစ္စည်းများကို တောင်ငူကျောင်းထိုင် Rev. Fr. ဂျွန်ဖိုးမင်းမှ ဦးဆောင်လျက် ဘာသာတူများနှင့်အတူ စီတန်းလှည့်လည်ကာ ကျောင်းတိုက်သို့ သွားရောက် ပေးလှူဆက်ကပ်ခဲ့ကြပါသည်။

၎င်းဝတ်စောင့်ခြင်းတွင် ရဟန်းတော် (၆၃) ပါး ပါဝင်ခဲ့ကြပါသည်။

ဒက်ဇူးမယ်(I.S.R)



ဗန်းမော် ဝိုက်အုပ် သာသနာ ဆရာတော် နှင့် ဘုန်းတော်ကြီးများ ၏ နှစ်ပတ်လည် ဝတ်စောင့်ခြင်း နှင့် အစည်းအဝေး



- ဗန်းမော်၊ ဒီဇင်ဘာ ၉-

နှစ်စဉ်နှစ်တိုင်း နိုဝင်ဘာလ နှင့် ဒီဇင်ဘာလတွင် ပြုလုပ်လေ့ရှိသော ဗန်း မော် ဝိုက်အုပ် သာသနာရှိ နှစ်ပတ်လည် ဝတ်စောင့်ခြင်း နှင့် အစည်းအဝေးကို ယခုနှစ် ၂၀၁၈ ဒီဇင်ဘာလ ၉ ရက်မှ ၁၅ ရက်အထိ စိန့်ပတ်ထရိတ် ကာသီဒြယ် ဘုရားရှိခိုး ကျောင်းဝင်းရှိ ဘုန်းတော်ကြီး နေအိမ် သုံး ထပ်ဆောင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိ ရသည်။

နှစ်ပတ်လည်ဝတ်စောင့်ခြင်းကို

ဒီဇင်ဘာလ ၉ ရက်မှ ၁၂ ရက်အထိ ပြု လုပ်ပြီး ဘားအံ ဝိုက်အုပ် သာသနာ ဆရာ တော် ဂျပ်စတင်း စောမင်းတိုက် မှ ဦး ဆောင် ဩဝါဒပေးခဲ့ပါသည်။


ဆရာတော်မှ ဘုန်းတော်ကြီးများ ၏ ဝတ်စောင့်ခြင်းတွင် ပထမနေ့၌ သန့်ရှင်း သော ဝိညာဉ်တော် (Holy Spirit)၊ ဝိူ ကညာ စင်မယ်တော် မာရီယား (Blessed Virgin Mary)၊ ကက်သလစ် ရဟန်း (Catholic Priest) ခေါင်းစဉ်များ ဖြင့် လည်း ကောင်း၊ ဒုတိယနေ့တွင် ရဟန်းတို့၏ ညီ

ရင်းအစ်ကို ကဲ့သို့သော ခင်မင်ရင်းနှီးမှု (Priestly fraternity)၊ နိမ့်ချခြင်းနှင့် မာန တရား (Humility and Pride)၊ သေခြင်း တရား (Death) ခေါင်းစဉ်များဖြင့် လည်း ကောင်း၊ တတိယနေ့တွင် နာခံခြင်း (Obedience)၊ ခရစ်ယာန် အဖွဲ့အစည်းများ (Christian Communities)၊ ဆုတောင်း ခြင်းနှင့်အလုပ် (Prayer and Work)ခေါင်းစဉ်များဖြင့်လည်းကောင်း တရား ဩဝါဒ ပေးခဲ့ပါသည်။

ဒီဇင်ဘာ ၁၂ ရက်နေ့ ညနေ ၄ နာရီတွင် ဝတ်စောင့်ခြင်းကို အဆုံးသတ်ကာ ဝတ်စောင့်ခြင်းကို ဦးဆောင် ပေးခဲ့သော ဆရာတော်ဂျပ်စတင်း စောမင်းတိုက်အား အမှတ်တရလက်ဆောင်နှင့်အတူ ကချင်

အဆင်းပါရှိသော ကချင်အကျီ နှင့်ကချင် ခေါင်းပေါင်းတို့ဖြင့် ကျေးဇူးတင် ဂုဏ်ပြု ချီးမြှင့်ခဲ့သည်။ ဆက်လက်ပြီး ညနေပိုင်း တွင် ဝတ်စောင့်ခြင်းကို အောင်မြင်စွာပြီးစီး ကြောင်း ထိမ်းအမှတ်အနေဖြင့် ဂုဏ်ပြုည နေစာဖြင့် တည်ခင်းညှိခံကာ၊ ဒီဇင်ဘာ ၁၃၊ ၁၄ ရက်နေ့တွင် ဝိုက်အုပ်သာသနာ တစ်ခုလုံး၏ လိုအပ်ချက်များကို နှစ်ပတ် လည် အစည်းအဝေးတွင် ထည့်သွင်း ဆွေး နွေးခဲ့ကြောင်းသိရသည်။ ဤနှစ်ပတ်လည် ဝတ်စောင့်ခြင်းနှင့် အစည်းအဝေးသို့ ဗန်း မော် ဝိုက်အုပ် သာသနာအတွင်းရှိ ဘုန်း တော်ကြီးများ အားလုံး ပါဝင်တက်ရောက်ခဲ့ ကြကြောင်းသိရသည်။

ND



မိတ်သလင်တောင်တိုက်နယ် မေ့ဆရာ၊ ကျောင်းဒကာများ ဝတ်စောင့်ပွဲနှင့် ဘုရား၏ သန့်ရှင်းသော မယ်တော်သခင်မပွဲတော်ကြီး

တောင်ငူသာသနာ မိတ်သလင်တောင် တိုက်နယ်ရှိ မေ့ဆရာ၊ ကျောင်းဒကာများ ဝတ်စောင့်ပွဲ၊ နှစ်ပတ်လည် အစည်းအဝေးကြီး၊ နှစ်သစ်ကူးပွဲနှင့် ဘုရား၏ သန့်ရှင်းသော မယ်တော်သခင်မပွဲကို ဒီဇင်ဘာ ၃၁ ရက်မှ ဇန်နဝါရီ ၂ ရက်အထိ တောင်နန်းချိုအောက် ကျေးရွာ၊ ဘုရား၏ သန့်ရှင်းသော မယ်တော်သခင်မ ကျောင်းတော် ကြီး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ကျောင်းထိုင်ဘုန်းတော်ကြီး Rev. Fr. Richard Ah Kho နှင့် Sister ဘက်နက်ဒက် မြတ်နင်းနွယ် တို့မှ

သွန်သင်ချက်များ ဝေမျှပေးခဲ့ပြီး သာသနာပြု ကလေးများအတွက် ဖျော်ပွဲရွှင်ပွဲနှင့် တိုက်နယ်လုံး ကျေးရွာအသီးသီးမှဘော်လီဘောပြိုင် ပွဲ ကျင်းပခဲ့ကြပါသည်။ ပထမဆုကို တောင်နန်းချိုအောက် ကျေးရွာ မှလည်းကောင်း၊ ဒုတိယဆုကို သံတောင်ကလေးကျေးရွာ၊ တတိယ ဆုကို နဂါး တောင်ကျေးရွာတို့မှ ဆွတ်ခူး ရရှိခဲ့ကြကာ ဝတ်စောင့်ပွဲ တွင် ပါဝင်ခဲ့သူ (၂၉) ဦးရှိပါသည်။

ဒက်ဇူးမယ်(I.S.R)

ဘုရားကျောင်း (၂၅) နှစ်ပြည့် ဂျူဗီလီပွဲနှင့် မော်လမြိုင် သာသနာ့ ဝိုင်းအုပ် ဆရာတော် ရေမွန် စောဖိုးရေ၏ ဆရာတော်ဝါ (၃၁) ဝါပြည့် ပွဲတော်တော်ကျင်းပ



မော်လမြိုင် သာသနာ့ ပုလော၊ ကဗျာတိုက်နယ်ရှိ ကဗျာရွာရှိ အပြစ်မဲ့ သန္ဓေ ယူသော မယ်တော် ဘုရားကျောင်း (၂၅) နှစ်ပြည့် ဂျူဗီလီပွဲနှင့် ဆရာတော် ရေမွန် စောဖိုးရေ ဆရာတော်ဝါ (၃၁) ဝါ ပြည့် ပွဲတော်ကို ဒီဇင်ဘာ ၈ နှင့် ၉ ရက်နေ့ များတွင် ကဗျာရွာကျင်းပပြုလုပ်ခဲ့သည်။
ဘုရားကျောင်း ဖြစ်ပေါ်လာသည့်

သမိုင်းကြောင်းမှာ `ရိုးစင်းပါသည်။

ကဗျာရွာရှိ အပြစ်မဲ့သန္ဓေယူသော မယ်တော် ဘုရားကျောင်းသည် ပုလော/ ကဗျာတိုက်နယ် (Palaw Parish) ပုလော မြို့နယ်၊ တနင်္သာရီတိုင်း တနင်္သာရီ ကမ်းရိုး တမ်းပေါ် တွင်တည်ရှိသည်။

၁၉၈၉ခုနှစ်တွင် ဖာသာဂရေဂေါရီ ထွန်းလွင်သည် ကျောင်းထိုင် အဖြစ် ရောက် ရှိလာပြီး အပြစ်မဲ့ သန္ဓေယူသောမယ်တော် ဘုရားကျောင်း ကိုတည်ဆောက်ခဲ့သည်။

၁၉၉၃ ခုနှစ်တွင် မော်လမြိုင် သာ သနာ ဖြစ်လာပြီးနောက် အဘ ဆရာတော် ဘုရား၏ လမ်းညွှန်မှုဖြင့် ပုလောသာသနာ သည် ပို၍ တိုးတက်လျက်ရှိသည်။

တာဝန် ထမ်းဆောင်ခဲ့သော ကျောင်းထိုင်များမှာ ၁၉၉၄ မှ ၁၉၉၉ ခုနှစ် ထိ ဖာသာရ် ဟူး ဘတ် မျိုးသန့်ဦး၊ ၁၉၉၉ မှ ၂၀၀၀ ခုနှစ်ထိ ဖာသာရ် စော ပီတာ၊ ၂၀၀၀ ခုနှစ်တွင် ဖာသာရ် ဂျွန် ကျော်ကျော်နိုင် သည် ကျောင်းထိုင်ဖြစ် လာ ပြီး လက်ရှိ အချိန်တွင် ကျောင်းထိုင်အဖြစ် ဆောင်ရွက်လျက်ရှိသည်။ ကိုယ်တော်သည်

ရန်ကုန် ရဟန်းဖြစ် တက္ကသိုလ်တွင်လည်း အလှည့်ကျ စာချပုဂ္ဂိုလ်အဖြစ် တာဝန်ယူ ဆောင်ရွက် လျက်ရှိသည်။

၂၀၀၆ခုနှစ်တွင် ဖာသာရ်ဗညား နွယ်သည် ပုလောနယ်တွင်ကူညီရင်းအခြား တာဝန်များကိုလည်း ဆောင်ရွက်ခဲ့သည်။

၂၀၁၂ ခုနှစ် တွင် ဖာသာရ် ဂျွန် ပက်ပက်သည် ကျောင်းထိုင်ဘုန်းတော်ကြီး တာဝန်ယူ သာသနာအမှု ထမ်းဆောင်ရာ အချိန်ထိဖြစ်သည်။

ဂျူဗီလီပွဲ အတွင်းတွင် မိသားစု အသက်တာနှင့် ဆိုင်သော အသိပညာကို CBCM ဗဟိုရုံးမှ Fr Augustine Moe Win (Family Commission Director) ဒီဇင်ဘာ ၈ ရက်နေ့တွင် ပို့ချခဲ့သည်။

ဘုန်းတော်ကြီး (၁၀) ပါး၊ စစ္စတာရ်(၁၂)ပါး၊ ဘရာသာရ် ၁၆ ပါး နှင့် ဘာသာသူ စုစု ပေါင်း (၂၀၀၀) ခန့် ဤဂျူဗီလီပွဲတော်သို့ လာရောက်ပါဝင်ဆုတောင်းခဲ့ကြသည်။

(OSC-Mawlamyine)



မော်လမြိုင် သာသနာ့လုံးဆိုင်ရာ လူငယ် ခရစ်မတ်ပွဲတော် ကျင်းပ



မော်လမြိုင် သာသနာ့လုံးဆိုင်ရာ လူငယ်ခရစ်မတ် ပွဲတော်သည် ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၃၀ရက်နေ့မှ ဒီဇင်ဘာ ၃ရက် နေ့ အထိ ပုလောမြို့နယ် ဘော်စကိုကုန်း လူ ငယ်စင်တာ၊ ကဗျာကျေးရွာတွင် ကျင်းပပြု လုပ်ခဲ့သည်။ ဤလူငယ် ခရစ်မတ် ပွဲ တော်သည် ၂၀၁၅ ခုနှစ်တွင် စတင်ကာ အချိန်ထိ (၄) ကြိမ်မြောက် ရှိနေပြီးဖြစ် သည်။

"လူငယ်တွေပိုပြီး စိတ်ဝင်စားစွာ ပါဝင်

လာတာကို တွေ့ရတယ်။ ဒီနှစ်မှာလည်း တစ်ခြားနှစ်နဲ့မတူဘူး။ လူငယ်တွေအဖွဲ့ခွဲပြီး ပုလောနယ်မှာရှိတဲ့ ကျေးရွာတစ်ချို့ကို လိုက်လည်ပြီး မိသားစုနဲ့ တွေ့ဆုံ ဆု တောင်းပေးတဲ့ အစီအစဉ်ကို ပြုလုပ်ပေး ခဲ့တယ်။ ဒီအစီစဉ်ဟာ ဆိုလိုရုံရင် ပြီးခဲ့တဲ့ လူငယ်ပါတော်မှာ ပြုလုပ်ခဲ့တာကို လိုက် လုပ်တာပါ။ တော်တော် ကောင်းတဲ့ အစီ အစဉ်ဖြစ်လို့ သာသနာ့အနေနဲ့ လည်း ပြု လုပ်ခြင်းဖြစ်တယ်။ ဒီလိုပြုလုပ်ခြင်းအားဖြင့် လူငယ်တွေနဲ့ ဘာသာတူတွေနဲ့ ရင်းနှီးမှု

ဖြစ် လာတယ်။ ဘာသာတူတွေ ဘက်က လည်း လူငယ်တွေရဲ့ လှုပ်ရှားမှုကို ပိုသိမြင် လာတယ် တစ်ဦးကို တစ်ဦး၊ ဝိညာဉ်ရေး ဘက်မှာလည်း အားပေးရာကျတယ်။ Way of Nativity သခင်ခရစ်တော် မွေးဖွားခြင်း လမ်းစဉ် ကိုလည်း ပြုလုပ်တယ်။ ဒီလို လုပ်ခြင်း ဟာလည်း Christmas ပွဲတော် အတွက် လူငယ်တွေကို ကြိုတင်ပြင်ဆင်တဲ့ နည်းတစ်နည်း ဖြစ်တယ်" ဆိုတဲ့အကြောင်း မော်လမြိုင် သာသနာ့ လူငယ် ဒါရိုက်တာ ဖာသာရ် Philip Shwe ကပြောပြသည်။

ဒီလူငယ်ခရစ်မတ်ပွဲမှာ Human Trafficking လူကုန်ကုခြင်း နဲ့ Migration ရွှေ့ပြောင်းအခြေချခြင်း အသိပညာ ဗဟု သုတတွေကိုလည်း မော်လမြိုင် ဂရုကာ အဖွဲ့မှ လာရောက်ပို့ချပေးခဲ့ပါသည်။

ဤ (၄) ကြိမ်မြောက် လူငယ်ခရစ်မတ်ပွဲတော်မှာ လူငယ် အားလုံးပေါင်း ၁၅၂ ယောက် တက် ရောက်ပါဝင်ခဲ့ကြသည်။

(OSC-Mawlamyine)



အတိတ်သည် မည်မျှပင် ကြမ်းကြုတ်နေခဲ့ပါစေ ... သင် အမြဲတမ်း အဝက ပြန်စလို့ရပါတယ်။

တောင်ကြီးတိုက်နယ်ခွဲ တောင်နီတွင် ဘုရားကျောင်းဆောင်သစ် ဖွင့်လှစ်



တောင်ကြီးတိုက်နယ်ခွဲ တောင်နီတွင် ဘုရားကျောင်းဆောင်သစ် ဖွင့်လှစ်ခြင်း အခမ်းအနားကို ၂၀၁၈ခုနှစ် ဒီဇင်ဘာလ ၃၁ ရက် ညနေပိုင်းတွင် ကျင်းပခဲ့ပြီး ဂိုဏ်းချုပ်ဆရာတော်ကြီး Basilo Athai နှင့် အတူ ဘုန်းတော်ကြီးများ သီလရှင်များနှင့် ဘာသာဝင်များ ပါဝင်ဆုတောင်းခဲ့ကြသည်။
ဖွင့်ပွဲအခမ်းအနားတွင် ဂိုဏ်းချုပ် ဆရာတော်ကြီး နှင့် ဘုန်းတော်ကြီးများအား

ပုလွေသံစုံအဖွဲ့မှ တီးမှုတ်ပင့်ဆောင်ကာ နေရာယူစေခဲ့ကြပြီး တောင်ကြီးတိုက်နယ်ကျောင်းထိုင်ဘုန်းတော်ကြီး Fr. Fidele Tin Pheမှ အဖွင့်မေတ္တာကို ဆုတောင်းပေးခြင်းဖြင့် အခမ်းအနားကိုစတင်ခဲ့သည်။
ထို့နောက် ဆရာမမေစီလွင် မှ တောင်နီ တိုက်နယ်ခွဲ သမိုင်းအကျဉ်းကို ဖတ်ကြားပေးခဲ့ပြီး တောင်နီတိုက်နယ်ခွဲကျောင်းထိုင်ဘုန်းတော်ကြီး Fr. James Tin

Htoo မှ ကြိုဆို နှုတ်ခွန်းဆက် စကား ပြောကြားခဲ့သည်။
ဘုရားကျောင်းဆောင်သစ်အား တောင်ကြီးဂိုဏ်းချုပ်ဆရာတော်ကြီး Basilio Athai နှင့် Fr. James Tin Htoo တို့မှ ကောင်းချီးပေးကာ ဖဲကြီးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။ ထို့နောက် မိုင်းရှူးကျောင်းထိုင်ဘုန်းတော်ကြီး ကာမဲလ်လိုက သမ္မာကျမ်းစာ ဖတ်ကြားကာ ဆရာတော်မှ ဘာသာ

ဝင်များအား ဩဝါဒစကားမြွက်ကြားပေးခဲ့သည်။
ထို့နောက် မစ္စားပူဇော်ရာ ယဇ်ပလ္လင် ကို ဆရာတော်မှ ကောင်းချီးပေးခြင်း ဘုရားကျောင်းဆောင် သစ်ထဲတွင် အတူတစ်ကွ စိပ်ပုတီးစိပ် ဆုတောင်းခဲ့ကြကာ ကျောင်းဆောင်သစ် ဖွင့်ပွဲကို အောင်မြင်စွာ ကျင်းပခဲ့ကြပါသည်။
U Sai Sheng



The Congregation of Mother of Sorrows Servants of Mary (Servite Sisters) (ဆာဗိုက်) သီလရှင် အသင်းဂိုဏ်းမှ သီလရှင် (၁၀) ပါး ရာသက်ပန်သစ္စာကတိပြု



The Congregation of Mother of Sorrows Servants of Mary သီလရှင် အသင်းဂိုဏ်းမှ သီလရှင် (၁၀) ပါး၏ ရာသက်ပန်သစ္စာ (Final Commitment) ခံယူခြင်း အခမ်းအနားကို ဒီဇင်ဘာလ ၂၉ ရက် နံနက် ၉:၀၀ နာရီတွင် က ရန်ကုန်မြို့၊ စိန်အန်ထော်နီ ဘုရားကျောင်း၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
မစ္စားတရားတော်မြတ်ကို ရန်ကုန်ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ် ချားလ်စ်ဘိုမှ ဦးဆောင်ပေးခဲ့ပြီး သီလရှင် (၁၀) ပါးသည် ကာဒီနယ်၏ ရှေ့မှောက်၌ ဖြူစင်ခြင်း၊ နှာခံခြင်း၊ ဆင်းရဲခြင်း သစ္စာသုံးပါးကို ရာသက်ပန်အတွက် ပြုလုပ်ကာ အပ်နှံပူဇော်ခဲ့ကြသည်။

မစ္စားတရားတော်မြတ် အပြီးတွင် နေ့လည်စာဖြင့် တည်ခင်းဧည့်ခံကာ အခမ်းအနားကို အဆုံးသတ်ခဲ့သည်။
ရာသက်ပန် သစ္စာပြုကာ ထာဝရအတွက် ဆက်ကပ်ကြသော စစ္စတာများမှာ - Sr. Amalorpavam Celina Mary, Sr. Iruthaya Selvi Mary, Sr. Julie Mary, Sr. Lily Khine Htan Mary, Sr. Margarita Mary, Sr. Mary Flora, Sr. Patricia Win Mary, Sr. Rosetta Mary, Sr. Susan Mary နှင့် Sr. Theresa Masan Mary တို့ဖြစ်ကြသည်။
CBCM - OSC

တောင်ငူသာသနာ စိန်ပင်းဆင်းဒီပေါလ်အသင်း၏ ဝိညာဉ်ရေးလမ်းညွှန် စစ္စတာ ဘက်နဒက် မြတ်နင်းနွယ် နှင့် တွေ့ဆုံမေးမြန်းခြင်း (တွေ့ဆုံမေးမြန်းသူ - ဦးအန်ဒြူး (SSVP အသင်းဝင်တစ်ဦး))

ကူညီရိုင်းပင်း မြန်မာစေတီအေးရှင်း မြန်မာနိုင်ငံ စိန်ပင်းဆင်း ဒီပေါလ် အသင်းကြီး၏ ပြည်တော်ကောင်စီ နှစ် ၄၀ ပြည့် ဂျူဘီလီ အခမ်း အနားကို တောင်ငူ ကက်သလစ် သာသနာ လိပ်သိုမြို့တွင် ၂၀၁၈ ခု နိုဝင်ဘာလ ၁၆ ရက် မှ ၁၈ ရက်အထိ သုံးရက်တိုင် စည်ကား သိုက် မြိုက်စွာ ကျင်းပခဲ့ပါသည်။

မြန်မာနိုင်ငံ အနယ်နယ် အရပ်ရပ်မှ အသင်းဝင်များ ပါဝင်ကာ ဆရာတော်ကြီးများ၊ ရဟန်းတော်များ၊ သူတော်စင်များနှင့်အတူ ထူးခြားစွာ ကျင်းပခဲ့ကြသည်။

ထို အခမ်းအနားများအတွက် အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခဲ့သော တောင်ငူ သာ သနာ၏ နွေးထွေးပျူငှါစွာ ကြိုခြင်းများ၊ ဧည့်ဝတ်ကျေမှုများအတွက် ပွဲတော်တွင် ပါဝင်ခဲ့သူ ဦးအန်ဒြူးမှ အဖက်ဖက်မှ တာဝန်ယူခဲ့သူ စစ္စတာ ဘက်နဒက် မြတ်နင်းနွယ်အား တွေ့ဆုံ မေးမြန်းထားသည်ကို ဖော်ပြပေးလိုက်ပါသည်။



မေး ။ ။ မင်္ဂလာပါ စစ္စတာရဲ့ နာမည်၊ အသင်းရိုက်နဲ့ လက်ရှိ တာဝန်ယူတာတွေသိပါရစေ။

ဖြေ ။ ။ မင်္ဂလာပါ အန်ကယ်။ ကျွန်မက ဆပ်ဖြေခြင်း သီလရှင်အသင်းရိုက်မှ စစ္စတာရဲ့ ဘက်နဒက် မြတ် နင်းနွယ်ပါ။ လက်ရှိတ ဝန်ယူထားတဲ့ အပိုင်းကတော့ ကျန်း မာရေးနဲ့ တောင်ငူသာသနာ စိန်ပင်းဆင်းဒီပေါလ် အသင်းရဲ့ ဝိညာဉ်ရေးလမ်းညွှန်ပါ။ ဝိညာဉ်ရေး လမ်းညွှန် ဘုန်းတော်ကြီးက Rev. Fr. Ubaldo စောအားတစ် ဖြစ်ပါ တယ်။ ဤပွဲမှာတော့ စစ္စတာရဲ့ က ဆပ်ကော်မတီအနေနဲ့ ကျန်းမာရေး၊ ဝတ်ပြုကိုးကွယ်ခြင်း၊ ပြခန်း၊ အခမ်းအနား ပြင်ဆင်ရေးမှာ တာဝန်ယူထားပါတယ်။

မေး ။ ။ ကျွန်တော်ရောက်ကတည်းက စစ္စတာရဲ့ ပြင် ဆင်နေတာတွေ၊ နေရာချထားရေး၊ ဧည့်ခံကျွေးမွေးရေး၊ ဝတ်ပြုဆုတောင်းတဲ့ အစီအစဉ်တွေမှာ အစစအရာရာ အဆင်ပြေပြေတွေ့မြင်ရတယ်။ စစ္စတာရဲ့ NC ဥက္ကဋ္ဌ ဦးကျော်မင်းနှင့်အဖွဲ့၊ တောင်ငူသာသနာအိမ်ရှင်ကွန်ဖရင့် အဖွဲ့တွေ ဘယ်လိုကြိုတင်ပြင်ဆင်ခဲ့ရလဲ။

ဖြေ ။ ။ ဤပွဲဖြစ်မြောက်အောင်မြင်ဖို့အတွက် အစည်းအ ဝေး (၇) ကြိမ်လုပ်ဖြစ်ပါတယ်။ သာသနာရှိ ဆရာတော် အိုက်ဇက်နဲ့ ရဟန်းတော်များတို့ရဲ့ ပါဝင်ပူးပေါင်းကူညီမှု လည်းပါပါတယ်။ ကွန်ဖရင့်များမှ ပွဲဖြစ်မြောက်ရေး ဆပ် ကော်မတီအသီးသီးကို တာဝန်ပေးအပ်၊ ကိုယ်စီ တာဝန်

ယူ ကြိုးစားကြတယ်။ ဆုတောင်းမေတ္တာ စာရွက်ထုတ်ဝေ ပြီး ပွဲတော်အောင်မြင်ရန်အတွက် ကြိုတင် ဆုတောင်း ထားတယ်။ နိဗ္ဗိဒ္ဓာလုပ်ထားပါတယ်။ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့်သာ အဆင်ပြေအောင်မြင်စွာ ကျင်း ပနိုင်တာဖြစ်ပါတယ်။ NC ဥက္ကဋ္ဌ ဆရာဦးကျော်မင်းရဲ့ကြိုး စားအားထုတ်မှု၊ အားပေးကူညီမှုများအတွက်လည်း ဂုဏ် ယူပါတယ်။

မေး ။ ။ ဟုတ်တယ်စစ္စတာရဲ့ ဆက်ကပ်ပေးနေတဲ့ လူငယ် တွေမျက်နှာ ကြည့်လိုက်ရင် သူတို့က ကျွန်တော်တို့ကို ဘာလုပ် ပေးရမလဲ၊ ဘာကူညီပေးရမလဲဆိုတဲ့ အမူ အ ရာနဲ့ တကယ့်စိတ်ချမ်းသာရတယ်။ တကယ်လည်း ကူ ညီပေးတယ်။ နေရာတိုင်းမှာ ကူညီလုပ်ဆောင်ပေးတာ တွေ့ရတယ်။

ဖြေ ။ ။ ဟုတ်ကဲ့ပါ။ စစ္စတာရဲ့တာဝန်အများကြီးယူနေရတာ တွေလည်း သူတို့ကူညီပံ့ပိုးပေးလို့ စစ္စတာရဲ့ လုပ်နိုင်တာပါ အန်ကယ်။ ဒီလို အသိအမှတ်ပြုပေးတဲ့အတွက်ကျေးဇူး ပါ။ ပြင်ဆင်တဲ့နေရာမှာ ဝိုင်းဝန်းကူညီပေးတဲ့ သီလရှင် များလည်း ကျေးဇူးတင်တယ်။ ဘုရား၏ ကျေးဇူးတော်နှင့် ဘုရားသခင်၏ဘုန်းတော်ဂုဏ်တော်အတွက်ဖြစ်ပါတယ် အန်ကယ်။

မေး ။ ။ စစ္စတာရဲ့ တောင်ငူ ခိုင်အိုဥက္ကဋ္ဌ ဒေါ်နော်မန်းမေ

အဖွဲ့များ နဲ့ တောင်ငူသာသနာ ဆရာတော်၊ ရဟန်းများ၊ ပြင်ဆင်ကူညီပေးသော သီလရှင်များ၊ ဘရာသာရများ ပါ ဝင် ကူညီလှူဒါန်း ဆက်ကပ်ပေးသူ အားလုံးအတွက် ကို လည်း ဂုဏ်ယူပါတယ်။ ကျေးဇူးတင်တယ်။ NC ဥက္ကဋ္ဌ ဆရာဦးကျော်မင်းနဲ့ NC အဖွဲ့ဝင်များ အားလုံးအတွက် လည်း ဝမ်းသာဂုဏ်ယူပါတယ်။

ဖြေ ။ ။ ကျေးဇူးပါပဲ။ မရှိဆင်းရဲသားတွေအတွက် အမြဲ ကူညီပေးနေတဲ့ စိန်ပင်းဆင်း ဒီပေါလ် အသင်းတွေကို လည်း လူမျိုးဘာသာမခွဲခြားဘဲ လှူဒါန်းပေးတာ၊ အတူ တကွ ပူးပေါင်းဆောင်ရွက်တာတွေ၊ အချိန်တွေ ပေးတာ၊ ရက်ရောစွာ ဆက်ကပ်ကြတာ တွေရပါတယ်။ စစ္စတာ လည်းသူတို့အတွက် ဝမ်းသာဂုဏ်ယူပါတယ်။ ပွဲတော် တွင် ပါဝင်ကြသူ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ လာမေးမြန်းတဲ့ အန်ကယ်ကိုလည်း ကျေးဇူးတင်ပါတယ်။ ဘုရား ကောင်းချီးအစဉ်ပေးပါစေ။

မေး။ ။ ကျွန်တော်ကိုစိတ်ရှည်စွာ ဖြေကြားပေးတဲ့အတွက် စစ္စတာရဲ့ ကိုလည်းကျေးဇူးတင်ပါတယ်။ ဘုရားသခင်သာ ၍ စစ္စတာရဲ့ ကိုအသုံးပြုပါစေ။

ဖြေ။ ။ ပေးတဲ့ဆုနဲ့ပြည့်ပါစေအန်ကယ်။

ဦးအန်ဒြူး (SSVP)

မျိုးကြဲသူစာစောင် ရာပြည့်ဂျူဘီလီ

၁၉၁၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့က အတွဲ (၁) အမှတ် (၁) ကို ထုတ်ဝေခဲ့သော မျိုးကြဲသူ စာစောင်သည် မြန်မာနိုင်ငံ ကကသလစ် ဆရာတော်ကြီးများ အဖွဲ့ချုပ်၏ လစဉ်ထုတ် ဝိညာဉ်ရေး စာစောင် အနေဖြင့် ၂၀၁၉ ခုနှစ်တွင် အတွဲ ၁၀၀ ပြည့် မြောက် ရာပြည့်ဂျူဘီလီ သို့ ရောက်ရှိမည် ဖြစ်ပါသည်။

ခေတ်ကာလများစွာ၊ လူမှုရေး နိုင်ငံရေး စနစ်မျိုးစုံကြားတွင် ရှင်သန်ခဲ့သော ဤစာ စောင်မှာ ဘုရားသခင်၏ ကျေးဇူးတော်မပါလျှင် ရပ်တည်နိုင်စွမ်းရှိမည် မဟုတ်ပါ။

ဤကျေးဇူးတော်အတွက် ဘုရားသခင်၏ကြီးမြတ်ခြင်းကို ချီးမွမ်းရင်း၊ တစိုက်မတ် မတ် ပေးဆပ်လုပ်ကိုင်ခဲ့ကြသောသူများ၊ ပါဝင်ပံ့ပိုးခဲ့သော ကျေးဇူးရှင်များ၊ စာရေး သားခဲ့ကြသော ကလောင်ရှင်များ စသည့် သေသူရှင်သူများအတွက် ဆုတောင်း ပေးရင်း ကျေးဇူးတင်မိနူးတရားတော်မြတ်ကို ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ဖါတီမာ ဘုရားကျောင်း၌ နံနက် ၇း၃၀ နာရီတွင် ကျင်းပပူဇော်ပါမည်။

ထို့နောက် ဂျူဘီလီ အထိမ်းအမှတ် စာကြည့်တိုက်ဖွင့်ခြင်းနှင့် စာပေဟော ပြောပွဲလည်း ပြုလုပ်မည်။ မိတ်ဆွေများအား ရင်းနှီးစွာ ဖိတ်ကြားအပ်ပါသည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁၂ ရက် စနေနေ့



နံနက် ၇း၃၀ ဂျူဘီလီမိန့်တရားတော်မြတ်
နံနက် ၈း၄၅ မျိုးကြဲသူစာကြည့်တိုက်ဖွင့်ပွဲ
နံနက် ၉း၃၀ မျိုးကြဲသူသမိုင်း တင်ပြခြင်း၊ စာပေဟောပြောပွဲ ဆရာမောင်စိန်ဝင်း (ပုတီးကုန်း)၊ ဆရာ နေဝင်းမြင့်

"အမှောင်ထဲ ပြန်မသွားချင်ကြပါနဲ့၊ ရှေ့အလင်းဆီချီတက်ကြရအောင်" ကာဒီနယ် ချားလ်စ်ဘို

"ကျွန်ုပ်တို့ နိုင်ငံရေးကို ကြည့်မလား၊ တိုးတက်လာပြီ၊ လွတ်လပ်လာပြီ စစ်ပွဲတွေ ငြိမ်းလာပြီ၊ ပြန်ပြီးတော့ နှစ်ပေါင်း ၄၀၊ ၅၀ အချိန်ကာလကို ပြန်ပြီးတော့ မပြေးချင်ကြပါနဲ့။ ရှေ့အလင်းဆီကို ချီတက်ကြရအောင်... ဒါတွေတွက် လက်နက်ကိုင်တွေ အကြားမှာ ညှိနှိုင်းမှု ပြုကြရမယ် ဖြစ်ပါတယ်။" ဟု ကာဒီနယ်က စိန်မေရီ ကာသီဒြယ်တွင် ကျင်းပခဲ့သော သန်းခေါင်ယံ ခရစ္စမတ်ပွဲတော် မိန့်ကြားခြင်းဖြစ်သည်။



အမှောင်ထဲတွင် နေသားကျနေသူများသည် အလင်းကို မခံနိုင်ကြကြောင်း အလင်းထံမှ ထွက်ပြေးလိုကြကြောင်း ဥပမာ ခိုင်းနှိုင်းပြောပြခဲ့သည်။

"ဒုတိယ ကမ္ဘာစစ်အပြီး နာဇီတွေရဲ့ အကျဉ်းစခန်းတွေ ဖွင့်ပြီး အကျဉ်းသားတွေကို လွတ်လိုက်တဲ့အခါ အားလုံး ပျော်ပျော်ရွှင်ရွှင်နဲ့ အပြေးထွက်လာကြတယ်။ အဲဒီအချိန်မှာ အဲဒီအားသင့်စရာ တစ်ခု ဖြစ်ခဲ့တယ်။ အပြင်ကို ရောက်လာတဲ့ အကျဉ်းသားတွေဟာ ချက်ခြင်းဆိုသလိုပဲ ထောင်ထဲ ပြန်ဝင်ပြေးကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ အမှောင်ခန်းထဲမှာ နှစ်နဲ့ချီပြီး နေခဲ့ရတော့ အပြင်ထွက်လာတဲ့အခါ သူတို့ မျက်လုံးတွေက အလင်းရဲ့ ဒဏ်ကို မခံနိုင်ကြဘူး။ မျက်စိစူးတော့ အမှောင်ထဲပဲ ပြန်ပြေးဝင်ခဲ့ကြတယ်။"

"သခင်ခရစ်တော်ကို အားကိုးပြီး အလင်းထဲမှာ နေကြရအောင်" အားပေးဖိတ်ခေါ်ခဲ့သည်။

ခရစ္စမတ်ပွဲတော်နေ့ ၂၅ ရက်နေ့တွင် နံနက် ၁၀:၃၀ နာရီမှ နေ့လည် ၂:၀၀ နာရီအထိ ကာဒီနယ်၏ အိမ်တော် တွင်



လူမျိုးမရွေး ဘာသာမရွေး လွတ်လွပ်စွာ ဝင်ရောက် သုံးဆောင်နိုင်သည့် ဧည့်ခံကျွေးမွေးခြင်းကို ကာဒီနယ်ချားလ်စ်ဘိုနှင့် လက်ထောက်ဆရာတော် ဂျွန်ယောဟန်တို့ ကိုယ်တိုင် ဧည့်ခံကျွေးမွေးခဲ့သည်။

ခရစ္စမတ်အတွက် ကျွေးမွေးဧည့်ခံခြင်းကို လမ်းပေါ်တွင် တမ်းရမ်းနေသူများ၊ ဆင်းရဲသားများအတွက် အဓိက ရည်ရွယ်သော်လည်း လူပေါင်းစုံ ဝင်ရောက် စားသောက်ခဲ့ကြသည်။

ကာဒီနယ်က "ကျွန်ုပ်တို့ ဆန္ဒက လူတွေကို စားစရာ ပေးရုံတင်မကဘူး။ သူတို့နဲ့အတူ ရှိနေချင်တာ။ ဒါကြောင့် ထမင်းထုတ် ဝေတာ၊ စားစရာပေးတာထက် ဒီမှာ ထိုင်စားစေချင်တယ်။ သူတို့ကို ကိုယ်တိုင် ကိုယ်ကျ ဝေမျှ ကျွေးချင်တဲ့ ဆန္ဒကြောင့် ဒီလို စားပွဲပြုလုပ်တာပါ။"

"ပုံမှန်လုပ်နေကျက ခရစ္စမတ်ဆိုရင် အစိုးရ

အဖွဲ့တွေ၊ မြို့ထဲက လူကြီးတွေကို ဖိတ်ခေါ်ပြီး စားသောက်ပွဲလုပ်ကြတာ။ ဒီနှစ်မှာ လူတိုင်းအတွက် အထူးသဖြင့် လမ်းဘေးမှာ နေရသူတွေ၊ ဘယ်သူမှ ဖိတ်ခေါ် ကျွေးမှာ မဟုတ်တဲ့သူတွေအတွက် ရည်ရွယ်ပြီး ဒီလို open house အိမ်တံခါးကို ဖွင့်ပြီး အားလုံးကို ကြိုဆိုလက်ခံပြီး တည်ခင်းပေးတာပါ။" ဟု ကာဒီနယ်က ပြောပြခဲ့သည်။

လူဦးရေ ၅၀၀ ခန့်အတွက် ပြင်ဆင်ထားသော်လည်း ဧည့်ခံချိန်တွင် တစ်ထောင်နီးပါးရှိခဲ့သဖြင့် နီးစပ်ဆိုင်များမှ အပြေးအလွှား ဝယ်ခဲ့ကြရသည်ကို တွေ့ခဲ့ရသည်။ ဆရာတော်ကြီးများကိုယ်တိုင် စားပွဲထိုးခဲ့သော ပုံများက ဆိုရှယ်မီဒီယာတွင် လူအများ စိတ်ဝင်စားခဲ့သည်။

CBCM-OSC



နှစ်ပေါင်း ၂၆၉ နှစ် ကြာစွန့်ပစ်ခံ မြန်မာနိုင်ငံရှိ ဘုရားကျောင်းများတွင် ရှေးအကျဆုံး ဘုရားကျောင်းမြေပေါ်တွင် ပထမဦးဆုံးအကြိမ်အဖြစ် မိစ္ဆာပူဇော်မည်

မြန်မာနိုင်ငံရှိ ကက်သလစ် ဘုရားကျောင်း များထဲတွင် ရှေးအကျဆုံး ဘုရားကျောင်းအဖြစ် သတ်မှတ်ထား ခံရသော ဘုရားကျောင်းသည် "အပြစ်မဲ့ သန္ဓေယူတော်မူသော မယ်တော်သခင်မ" ဘုရားကျောင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့ ရေနံဝင်း အတွင်း တည်ရှိသည်။

သတ်မှတ်တွယ်မှုများ ပြုလုပ်နေပြီ ဖြစ်သည်။ လုပ်ငန်းအားလုံးကို ကိုလာဇေ (ကိုလာဇယ်) မှ အနီးကပ်တာဝန်ယူ လုပ်ဆောင်ခဲ့သည်။



ပေါ်တူဂီဘုရားကျောင်းဟု လူသိများပြီး အချိန်က မူးယစ်ဆေးသမားများ၏ နေရာ၊ စုံတွဲများ မဖွယ်မရာ လုပ်သည့် နေရာ တစ်ခုဖြစ်သည်။ ယခုအခါတွင် ရန်ကုန်ဂိုဏ်းချုပ်သာသနာနှင့် ရှေးဟောင်း သုတေသနဌာနတို့၏ မွမ်းမံမှုဖြင့် သန့်ရှင်း သပ်ရပ် လှပသော နေရာတစ်ခု ဖြစ်နေပေပြီ။

ပထမဦးဆုံးအကြိမ် ပူဇော်မည့် မိစ္ဆာပူဇော်တော်မြတ်ကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁၂ ရက် စနေနေ့၊ နေ့လည် ၃ နာရီ အချိန်တွင် ကျင်းပမည်ဖြစ်သည်။ မိစ္ဆာပူဇော်တော်မြတ်ကို ကာဒီနယ် ချားလ်စ်ဘိုမှ ဦးဆောင်ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်ကြီးများအားလုံး ပါဝင်နိုင်မည်ဟု မျှော်လင့်ထားသည်။

၂၀၁၇ အစောပိုင်း ဘုရားကျောင်းအား ပြုပြင်မွမ်းမံခြင်း လုပ်ငန်းများ စတင်ဆောင်ရွက် ကာဒီနယ် ချားလ်စ်ဘိုနှင့် လက်ထောက်ဆရာတော် ဂျွန်စောယောဟန်တို့ လာရောက် ကြည့်ရှုစဉ်

၂၀၁၇ ခုနှစ်ဆန်းပိုင်း အချိန်က စတင်မွမ်းမံခဲ့ပြီး လုပ်ငန်းများ အဆင့်ဆင့် လုပ်ဆောင်ခဲ့ကာ ယခုအချိန်တွင် အဆုံး

ထိုမိစ္ဆာပူဇော်တော်မြတ်၌ ပါဝင်ရန် ဘာသာဝင်များအားလုံးကို ရန်ကုန် လက်ထောက်ဆရာတော် ဂျွန်စောယောဟန်၏ လက်မှတ်ဖြင့် ဖိတ်ကြားထားသည်။

လာမည့်နှစ်များအတွင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစသော ကဏ္ဍများတွင် အခွင့်အလမ်းကောင်းများ ပိုမိုရရှိလာမည်ဟု နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ပြော

လာမည့်နှစ်များအတွင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစသော ကဏ္ဍများတွင် အခွင့်အလမ်းကောင်းများ ပိုမိုရရှိလာမည် ဟု ၂၀၁၉ခုနှစ် ဇွန်ဝါရီလ ၁ ရက်က ပြောကြားသော နှစ်သစ်ကူး နှုတ်ခွန်းဆက် အမှာစကားတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားခဲ့သည်။

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က "နိုင်ငံတော် အစိုးရအနေနဲ့ နိုင်ငံတော် အတွက် အမျိုးသား အကျိုးစီးပွားများ ပေါ်ထွန်း လာစေဖို့ မပြတ်သောသတိ မလျော့သော စိတ်ဓာတ်ဖြင့် ကြိုးပမ်း ဆောင်ရွက် လျက်ရှိပါကြောင်း အသိပေးအပ်ပါတယ်။ ယခုမှသည် နောင်လာမည့် နှစ်များအတွင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စတဲ့ ကဏ္ဍများမှာ အခွင့်အလမ်းကောင်းများ ပိုမို ရရှိလာမယ်ဆိုတဲ့အကြောင်း သတင်းကောင်း ပါးအပ်ပါတယ်" ဟု ၎င်း၏ နှစ်သစ်ကူးနှုတ်ခွန်းဆက်အမှာစကားတွင် ပြောကြားခဲ့သည်။

ထို့အပြင် နိုင်ငံတော် အနာဂတ် ငြိမ်းချမ်းသာယာအောင်၊ နိုင်ငံသူ နိုင်ငံသားများ၏ဘဝများချမ်းမြေ့ပျော်ရွှင်အောင် နိုင်ငံတော် အစိုးရအနေဖြင့် ဦးတည် ကြိုးပမ်း ပုံဖော်သွားမည်ဟု ၎င်း၏နှစ်သစ်ကူး



မိန့်ခွန်းတွင် နိုင်ငံသားများသို့ ပြောကြားခဲ့သည်။

နိုင်ငံတော် ဒုတိယ သမ္မတ (၁) ဦးမြင့်ဆွေနှင့် ဒုတိယ သမ္မတ (၂) ဦးဟင်နရီ ဗန်ထီးယူတို့မှ နှစ်သစ်တွင် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး မျှော်လင့်တောင်းတ နေကြသော ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးရရှိပြီး လူမှု စီးပွား ဘဝများ မြင့်မားတိုးတက်ပါစေကြောင်း တရား

ဥပဒေ စိုးမိုးရေး အားကြီးမာန်တက် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပါစေကြောင်း နှစ်သစ်နှုတ်ခွန်းဆက် စကား ပြောကြားခဲ့သည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၏ နှစ်သစ် နှုတ်ဆက်စကား တွင် နှစ်သစ်တွင် လူသစ်စိတ်သစ်၊ ယုံကြည်မှု၊ နားလည်မှုတို့ကို အခြေခံ၍ အားလုံးအတူတကွ ပူးပေါင်း ဆောင်ရွက် ကြခြင်းဖြင့်

တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အားလုံး လိုလားတောင့်တနေတဲ့ "ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ တန်းတူညီမျှရေး" တို့ကို အခြေခံသော ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတော်ကြီးကို မကြာခင်ကာလ အတွင်း အောင်မြင်စွာ တည်ဆောက်နိုင်မယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က "လူသားအားလုံးဟာ မိမိဘဝ တိုးတက်ဖို့ အတွက် လုပ်ကိုင်စားသောက်ဖို့ လိုအပ်ကြသလို အားလုံးဟာလည်း အေးအေးချမ်းချမ်းနဲ့ နေထိုင်လိုတဲ့ ဆန္ဒရှိကြပါတယ်။ ဒီလူသား အားလုံးရဲ့ ဆန္ဒပြည့်စုံစေဖို့ အတွက် ကျွန်တော်တို့ တပ်မတော် အနေနဲ့ မိဘပြည်သူများ အားလုံးနဲ့ လက်တွဲဆောင်ရွက်သွားကြမှာ ဖြစ်ကြောင်း ကျွန်တော် ပြောကြားလိုပါတယ်။ မိဘပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာ ချမ်းသာကြပါစေကြောင်း ထပ်မံဆုမွန်ကောင်း တောင်းပါတယ်" ဟု နှစ်သစ် နှုတ်ခွန်းဆက်စကား ပြော ကြားခဲ့သည်။

ချမ်းဇော်အောင်၊ CBCM-OSC

စစ်ဌာနချုပ်နယ်မြေ ၅ ခုရှိ စစ်ရေးဆိုင်ရာလုပ်ရှားမှုများကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ (၂၁)ရက်မှ စတင်၍ ၄လကြာ ရပ်ဆိုင်းပေးသွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ထုတ်ပြန်

စစ်ဌာနချုပ်နယ်မြေ ၅ ခုရှိ စစ်ရေးဆိုင်ရာ လုပ်ရှားမှုများကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ (၂၁)ရက်မှ ၂၀၁၉ ဇူလိုင်လ (၃၀) ရက်အထိ ၄ လကြာ ရပ်ဆိုင်း ပေးသွားမည်ဖြစ်ကြောင်း ဒီဇင်ဘာလ (၂၁) ရက်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ကြေငြာချက်ထုတ်ပြန်ခဲ့သည်။

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့အလယ်ပိုင်း စစ်ဌာနချုပ်နယ်မြေ နှင့် တြိဂံဒေသတိုင်း စစ်ဌာနချုပ်နယ်မြေ ၅ ခုရှိ NCA လက်မှတ်ရေးထိုးရန် ကျန်ရှိနေသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးအတွက် ညှိနှိုင်းဆွေးနွေးပွဲများ ပြုလုပ်နိုင်ရန် စစ်ရေးလုပ်ရှားမှုများကို ရပ်ဆိုင်းပေးခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်



တွင် ဖော်ပြထားသည်။

တပ်မတော်၏ ထုတ်ပြန်ချက်ကို တိုင်းရင်းသား လက်နက်ကိုင်များ နှင့် အရပ်ဖက် အဖွဲ့အစည်းများက ကြိုဆိုခဲ့ကြသည်။ တပ်မတော်၏ ထုတ်ပြန်ချက်ကို

ကြိုဆိုကြောင်း၊ NCA လက်မှတ်ရေးထိုးထားခြင်း မရှိသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (၈) ဖွဲ့လုံး နိုင်ငံရေးဆွေးနွေးပွဲများသို့ အမြန်ဆုံးရောက်ရှိလာရေး၊ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း

(၁၀) ဖွဲ့နှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် နိုင်ငံရေး သဘောတူညီချက်များ ရရှိရေးအတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွား မည်ဖြစ်ကြောင်း အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနက ၎င်းနေ့တွင်ပင် သတင်းထုတ်ပြန်ခဲ့သည်။

တပ်မတော်အနေဖြင့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့သော နယ်မြေများ အတွင်း ရှိ တိုက်ပွဲရှောင်ပြည်သူများ အမြန်ဆုံး ပြန်လည် နေရာချထားရေးနှင့် တိုင်ရင်းသားနယ်မြေများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အကောင်အထည်ဖော်မှုများတွင် ကူညီဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဒီဇင်ဘာလ ၂၁ ရက်က ထုတ်ပြန်ခဲ့သော ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ချမ်းဇော်အောင်၊ CBCM-OSC

နိုင်ငံရေးလုပ်ရာတွင် ချစ်ခြင်းမေတ္တာကို အခြေခံကာ လုပ်ဆောင်ခြင်းသည် အဓိကကျပြီး တရားမျှတခြင်း၊ သာတူညီမျှရရှိခြင်း၊ အပြန်အလှန်လေးစားခြင်း၊ ရိုးသားခြင်း၊ ဖြောင့်မတ်ခြင်း၊ သစ္စာတည်ကြည်ခြင်း စသည့် လူသားဆန်သည့် ပါရမီများကို လက်ကိုင်ထားလုပ်ဆောင်ရမည်

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို အရပ်သားအစိုးရကိုင်တွယ်အုပ်ချုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး လက်အောက်သို့ ရွှေ့ပြောင်း

ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်အရ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်မှစ၍ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာနသို့ လွှဲပြောင်း ဖွဲ့စည်းတာဝန်ထမ်းဆောင်စေလိုက်ကြောင်း ပြည်ထောင်စု အစိုးရအဖွဲ့ ရုံးဝန်ကြီးဌာနက ဒီဇင်ဘာလ ၂၈ ရက်တွင် အမိန့် ကြော်ငြာစာ ထုတ်ပြန်ခဲ့သည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အဆိုပြု ခန့်အပ်ပြီး တပ်မတော်သားဝန်ကြီးအုပ်ချုပ်သည့် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန လက်အောက်မှ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနကို အရပ်သား အစိုးရ ကိုင်တွယ် အုပ်ချုပ်သည့် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီး လက်အောက်သို့ ရွှေ့ပြောင်းလိုက်ခြင်းဖြစ်သည်။

အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာနကို ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီး လက်အောက်သို့ ရွှေ့ပြောင်းတာဝန် ထမ်းဆောင်စေခြင်းမှာ အုပ်ချုပ်ရေး ယန္တရား ပိုမိုခိုင်မာ တောင့်တင်း စေရန်၊ အနာဂတ် ဖက်ဒရယ်စနစ် အုပ်ချုပ်ရေး ခိုင်မာစေရေး၊ ဗဟိုချုပ်ကိုင်မှု လျော့ချစေရေးတို့အတွက် ရည်ရွယ်ကြောင်း ဖော်ပြထားသည်။

ရွယ်ကြောင်း ဒီဇင်ဘာလ ၂၁ ရက်က နေပြည်တော်တွင် ပုံမှန်ပြုလုပ်သော သတင်း စာရှင်းလင်းပွဲတွင် သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက မီဒီယာ များကို ပြောကြားခဲ့သည်။

ယခုကဲ့သို့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနကို အရပ်သားအစိုးရအုပ်ချုပ်မှု အောက်သို့ ရွှေ့ပြောင်းခြင်းကို ကောင်းမွန်သော နိုင်ငံရေး ဖြစ်စဉ်တစ်ရပ် အဖြစ် ရှုမြင်ကြပြီး နိုင်ငံရေး အသိုင်းအဝိုင်းများက ကြိုဆိုခဲ့ကြသည်။ ဝိုင်းပန်းကြီး ဟောင်းဦးမင်းသူကို ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ပြီးခဲ့သည့် နိုဝင်ဘာလ အတွင်းက နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ခန့်အပ်ခဲ့ပြီးဖြစ်သည်။

အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနသည် မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေး ယန္တရားတွင် အဓိက အရေးပါသော ဌာနဖြစ်ပြီး တိုင်းပြည်၏ ကိစ္စအဝဝအတွက် ရပ်ကွက် ကျေးရွာအဆင့်မှ ပြည်ထောင်စု အဆင့်သို့တိုင်အောင် စံမံခန့်ခွဲမှုများ ပြုလုပ်ရသည်။ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနက ဒီဇင်ဘာလ ၂၈ ရက်တွင် ထုတ်ပြန်သော အမိန့်ကြော်ငြာစာတွင် ပြည်



ဒီဇင်ဘာ ၂၈ ရက်နေ့ ရန်ကုန်မြို့၊ မြို့တော်ခန်းမတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူးများ၊ ခရိုင်စည်ပင်သာယာရေးကော်မတီရုံးများမှ အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီရုံးများမှ အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပြီး မြို့နယ်များအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုနှင့် ပတ်သက်ပြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှ လမ်းညွှန်မှာကြားခြင်း (Pyo Min Thein FB)

ထောင်စု အစိုးရ အဖွဲ့ အစည်းအဝေး အမှတ်စဉ်(၂၃/၂၀၁၈) ၏ သဘောတူညီချက်အရ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနကို ပြည်ထောင်စု အစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန အောက်သို့ လွှဲပြောင်း ဖွဲ့စည်းခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။
ချမ်းဇော်အောင်၊ CBCMOSC

ပျော် ရွှင်ဖွယ်ကောင်းသော ခရစ္စမတ်အတွက် ကျွန်ုပ် ဆုမွန်ကောင်း တောင်းသည့်အခါ ညီအစ်ကို မောင်နှမ စိတ်ထားဖြင့် ချစ်ခြင်းမျိုး (Fraternity) ထားတတ်ရန် အတွက် ဆုမွန်ကောင်း တောင်းခြင်း ဖြစ်ပါသည်။

ညောင်လေးပင် လုဒ်မယ်တော်သခင်မ ဘုရားကျောင်းတွင် လစဉ် တစ်ရက်တာ ဝတ်စောင့်ခြင်း

ဆုတောင်းပြည့်လုဒ်မယ်တော်သခင်မ
ညောင်လေးပင်မြို့။

လစဉ် တစ်ရက်တာ ဝတ်စောင့်ခြင်းကို ညောင်လေးပင်မြို့၊ ဆုတောင်းပြည့် လုဒ်မယ်တော်သခင်မကျောင်းတော်ကြီး ကျင်းပပြုလုပ်မည်ဖြစ်ပါသောကြောင့် ကက်သလစ်ဘာသာသူများအား ပါဝင်နိုင်ရန်အတွက် လိုက်လိုက်လှဲလှဲ ဖိတ်ကြားအပ်ပါသည်။

ဦးဆောင်မည့် ဘုန်းတော်ကြီးများ

စဉ်	နေ့ရက်	ဘုန်းတော်ကြီးအမည်	သာသနာ
1.	5-1-2019	Fr. George Khin Maung Htwe	St. Xavier Church, Mandalay
2.	1-2-2019	(၁၁၇) ကြိမ်မြောက် မယ်တော်ပွဲကာလ	1-2-2019 to 10-2-2019
3.	2-3-2019	Fr. Michael Aung Naing Win	St. Joseph Church, Yangon
4.	6-4-2019	Fr. Augustine Moe Win Aung	Our Lady of Fatima Church, Yangon
5.	4-5-2019	Fr. Jerome Win Shwe Kyi	Sts. Peter & Paul Church, Yangon
6.	1-6-2019	Fr. Richard Englbert Lewis Htein Lin	Our Lady of Lourdes Church, NLP

ဝတ်စောင့်ခြင်းအစီအစဉ်ကို နံနက် ၁၀:၀၀ နာရီ မှ နေ့လည် ၃:၃၀ နာရီ အထိ ပြုလုပ်ပါသည်။ နံနက်ပိုင်းတွင် ဦးဆောင်ရဟန်း၏ သြဝါဒပေးခြင်း၊ မစ္စားပူဇော်ခြင်းတို့ ရှိပြီး အာပတ်ဖြေနိုင်ရန်လည်း စီစဉ်ထားပေးပါသည်။ နေ့လည်ပိုင်းတွင်လည်း သြဝါဒနာယူခြင်း ကိုယ်တော်မြတ်ဖူးမျှော်ခြင်းတို့ ရှိပါသည်။ နေ့လည်စာနှင့် အစာပြေသုံးဆောင်ခြင်းတို့ကို လစဉ်အလှူရှင်များမှ ပါဝင်လှူဒါန်းကာ ဧည့်ခံပေးကြပါသည်။ လှူဒါန်းလိုသူများရှိလျှင်လည်း ဆက်သွယ်လှူဒါန်းနိုင်ပါသည်။ ရန်ကုန်ရှိ သာသနာအုပ်စု အသီးသီးမှ ဝတ်စောင့်ခြင်းတွင် ပါဝင်လိုသူများ အသွားအပြန်အတွက် ကားလက်မှတ်ကို တစ်ဦးလျှင် (၈၀၀၀) ကျပ်နှုန်းဖြင့် မိမိတို့ သာသနာရှိ ဝတ်စောင့်ခြင်း တာဝန်ခံများထံမှ ဝယ်ယူနိုင်ကြပါကြောင်း အသိပေးအပ်ပါသည်။
ကျောင်းထိုင်ဘုန်းတော်ကြီးနှင့် ကျင်းပရေးကော်မတီ
Fr. Jude (Phone: 09896701150)



၂၀၁၉ ခုနှစ် ညောင်လေးပင်မြို့၊ လှဒိမယ်တော်သခင်မ ပွဲတော်ကို ၂၀၁၉ ဖေဖော်ဝါရီလ ၁ ရက်နေ့ မှ ၁၀ ရက်နေ့ အထိ စည်ကားသိုက်မြိုက်စွာကျင်းပမည် ဖြစ်ပါကြောင်း အမိမယ်တော် သခင်မကို ချစ်သော ညီအစ်ကို မောင်နှမ အပေါင်းတို့အား အသိပေး ကြေငြာလိုက်ပါသည်။



၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁၊ သောကြာနေ့ ညနေပိုင်းတွင် ရဟန်းမင်းကြီး ဖရန်စစ်သည် အနားယူပြီးသောရဟန်းမင်းကြီး ဘက်နဒစ် ၁၆ ထံ အလည်အပတ် သွားရောက်ကာ ခရစ္စမတ် အတွက် နှုတ်ဆက်ခြင်း လက်ဆောင် ပေးခြင်းတို့ ပြုလုပ်ခဲ့သည်။ (ဓါတ်ပုံ Vatican Media)



ကလေး ဂိုဏ်းအုပ်သာသနာ ဆရာတော်ကြီး ဖဲလစ် လျန်းခင်းထန်အား ဒီဇင်ဘာလ ၂၈ ရက်နေ့ "အပြစ်မဲ့သော ကလေးသူငယ်များပွဲနေ့" တွင် ကလေးများနှင့်အတူ မစ္စားပူဇော်အပြီး တွေ့ရစဉ် (ဓါတ်ပုံ - RVA TEDIM)



မြန်မာနိုင်ငံဆိုင်ရာ ဗဟိုကန်သံအမတ် ဆရာတော် ပေါလ် ချန်အင်နမ် သည် ဖယ်ရိုဂိုဏ်းအုပ်စာသနာ သာနာ့ဗဟိုကျောင်းဆောင်နှင့် ကာသီဒြယ်ကျောင်း ကောင်းကြီးပေးဆက်ကပ်ပူဇော်ပွဲတွင် တက်ရောက်ခဲ့သည် (၁၅ ဒီဇင်ဘာ)



Fr. Jerome ဝုန့်ဇလန့် (OFM) ၂၀၁၈ ခု ဒီဇင်ဘာလ ၂၇ ရက် နံနက် ၈:၀၀ နာရီတွင် စိန်ဖရန်စစ်အစီစီဘုရားကျောင်း၌ ရန်ကုန်ဂိုဏ်းချုပ်သာသနာ လက်ထောက်ဆရာတော် ဂျွန်စောယောဟန် လက်တော်မှထာဝရ ရဟန်းသက္ကမံ ခံယူခဲ့သည်။ (ဓါတ်ပုံ - RVA Sagaw Karen Service)



AD 19 Centenary Jubilee မျိုးကြီးသူ စာစောင်၏ ရာပြည့်ဂျူဘီလီ

မျိုးကြီးသူစာစောင်၏ ရာပြည့်ဂျူဘီလီ ကျေးဇူးတင် မစ္စားတရားတော်မြတ်ကို ၂၀၁၉ ခု ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ရန်ကုန်မြို့၊ ပြည်လမ်းရှိ ဗာတီမာဘုရားကျောင်းတော်၌ နံနက် ၇:၃၀ နာရီ အချိန်တွင် ကျင်းပပြုလုပ်မည်။